

# ရိုဟာအကြောင်း ပုဂ္ဂန္တများ



ကျိုံတ်ရာလိုလုံးတ်မေကရှု  
Drum Publication Group

# ရုဟန အကြောင်းပုံပြင်များ



ကျို့သတ်ရာလီလံနတ်လုပ်တုစောက်  
Drum Publication Group

## **The Tales of Goha (Burmese)**

Drum Publication Group  
P.O Box 66  
Kanchanaburi 71000  
Thailand

[htoo@loxinfo.co.th](mailto:htoo@loxinfo.co.th)

July 2003

ISBN - 974-91357-0-9

## မာတိကာ

၁။ ဂိုဟာသန့်နစ်ထပ်အိမ်တစ်လုံး	၁
၂။ တမလွန်ဘဝကကမ္မာမေမြှုံး	၈
၃။ ဂိုဟာသန့်သူခိုးနစ်ယောက်	၁၇
၄။ ဂိုဟာဝယ်တဲ့မြည်းတစ်ကောင်	၃၅
၅။ မိဇ်နဲ့ကလေး	၄၃
၆။ အံ့ဩစရာကောင်းတဲ့ညတစ်ည	၅၁
၇။ ကောင်းကင်ဘုံကအိမ်	၅၆
၈။ ပျော်ရွင်ခြင်း၏လျှို့ဝှက်ချက်	၆၈

## နိဒါန်း

လွန်ခဲ့သောနှစ်လပါင်း ၁၀၀၀ တွင် (Baghdad) ဘက်အက်မြို့သည်ကမ္မာပါ့၌အထင်ရှားဆုံးမြို့တစ်မြို့ဖြစ်သည်။ ဘက်အက်မြို့ကိုခါလိ (Calpih) ဆိုသည့်မှစ်လင် ခေါင်းဆောင်ကာဘူရင်တစ်ပါးကဲ့သို့လွမ်းမိုးထားနိုင်ခဲ့သည်။ ခါလိသည်ပညာရှိပြီးသူဆိုသို့ သူ၏မိတ်ဆောင်ရွက်ချေမှုများအလည်အပတ်ရောက်လာသည်။ ထိုသူတို့ သည်ခါလိကိုအကြံ့ဥာဏ်ပေးစွဲအတွက်ရောက်လာခြင်းဖြစ်သည်။ ခါလိနေသည့်နေရာကိုတရားရုံးဟူခေါ်ပြီးထိုတရားရုံးတွင်ဆရာဝန်၊ တရားသူကြီး၊ ဘက်လုပ်ငန်းလုပ်ကိုင်သူများနှင့်အကြံ့ဥာဏ်ပေးသူပညာရှိများရှိသည်။ အမှန်မှာသူ၏တရားရုံးထဲတွင်ဘက်အက်ကိုအုပ်ချုပ်ရန်အတွက်အကြံ့ဥာဏ်ပေးနိုင်မည့်ပညာရှိမျိုးစုံရှိသည်။ တရားရုံးသည်အလွန်ထင်ရှားခန့်ညားပြီးမြို့လည်ခေါင်တွင်တည်ရှိသည်။ ချမ်းသာကြော်ဝယ်ဝယ်၊ အာကားရှိသောသူနှင့်ပညာရှိများတွေ့ခံကြသောနေရာဖြစ်သည်။ ထိုအချိန်အခါ၌ရှိဟာလည်းပဲထိသူတို့ကြားတွင်နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ သူသည်တရားရုံးအတွက်ကာယျာ၊ လက်ာများနှင့်ဟာသလုပ်ပေးသည့်သူဖြစ်သည်။ ဟာသဆိုသည်မှာထိသူပြောသည့်စကားကိုအခြားသူများရှိစရာဖြစ်နိုင်အောင်လုပ်ခြင်းဖြစ်သည်။ ရှိစရာဖြစ်အောင်ပြုလုပ်နိုင်ခြင်းသည်လှည့်စားခြင်းတရာ့ပြုဖြစ်သည်။ အကြံ့ဥာဏ်သည့်သူများနှင့်ခါလိအပေါ်တွင်လည်းဂိဟာလှည့်စားခဲ့သည်။ သူ၏လှည့်စားခြင်းသည်အမြှိုစရာဖြစ်ခဲ့သည်။ ထိုကြောင့်ခါလိကရိုဟာအပြုံရှိလျှင်အပြုံမှလွှတ်ပေးရုံးသာမကရိုဟာ၏ဟကြာင့်အမြှိုခဲ့ရသည်။

ဤပုံပြင်တွင်ရှိဟာ၏ရဲရင့်မှုကိုတွေ့ခဲ့ရသည်။ ကောက်နှစ်ရွေးချယ်ထားသောပုံပြင်များသည် (Swahili) စော်ပိုဒ်ဘာသာနှင့်ရေးသားသောပုံပြင်ဖြစ်ပြီးစာရေးသူမှာ Dr. Jan Knappert ဖြစ်သည်။ စော်ပိုဒ်ဘာသာကိုအဖရိုကအရေးပိုင်းဖြစ်သည့် (Kenya) ကင်ညာ (Tanzania) တန်ဖိုးယား (Uganda) ယူဂိန်အို့အသုံးပြုကြသည်။ ဤဘာသာသည် (Arabic) အာရပ်ဘာသာမှုဆုံးသက်လာပြီး ၁၇ ရာစုတွင်အရေးအလယ်ပိုင်းရှိအဖရိုကသို့ကုန်ကူးသန်းရောင်းဝယ်သူများမှတဆင့်ရောက်ရှိလာခဲ့သည်။ ကုန်ကူးသန်းရောင်းသူများကြောင့်အာဖရိုကအရေးပိုင်းသားတို့သည်အောင်ဝေးမှုပုံပြင်များကိုကြားခဲ့ရပြီးသားစဉ်မြေးဆက်တစ်ခေတ်ပြီးတစ်ခေတ်ယခုထိတိုင်ပြောပြုကြသည်။

# ရိဟန်နှစ်ဆပ်အိမ်တစ်လုံး

တစ်နေ့မှာရိဟာတစ်ယောက်အိမ်အသစ်တစ်လုံးဆောက်ဖို့ဆုံးဖြတ်လိုက်တယ်။ သူဟာအိမ်အသစ်တစ်လုံးလိုချင်တာကြောပြီးဖြစ်တယ်။ ဘယ်လိုအိမ်မျိုးလိုချင်တာလဲသူသိတာပေါ့။ သူလိုချင်တဲ့အိမ်ကအပေါ်ထပ်နဲ့အောက်ထပ်ပါတဲ့နှစ်ထပ်အိမ်ဖြစ်တယ်။

ဒါပေမဲ့သူ့ရွှေဖန်းကတော့နှစ်ထပ်အိမ်ဆိုရင်အလုပ်များမယ်ဆိုတာသို့နေတယ်။ တစ်ထပ်ထဲရှိတဲ့အိမ်တစ်လုံးဟာတစ်ကယ်အိမ်အစစ်နဲ့မတူဘူးလို့သူခံစားရမိတယ်။ အိမ်တစ်လုံးရဲ့အကိုနဲ့မပြည့်စုံဘူးလို့လဲသူထင်တယ်။ သူဟာနှစ်ထပ်အိမ်တစ်လုံးကိုမော်ကြည့်ပြီးသူ့ကိုယ်ကိုသူ “အဲဒါင့်အိမ်ဘဲ”လို့ပြောချင်တယ်။

ဒါပေမဲ့သူ့ရွှေဖန်းကတော့နှစ်ထပ်အိမ်ဆိုရင်အလုပ်များမယ်ဆိုတာသို့နေတယ်။ သန့်ရှင်းရေးအလုပ်တွေကိုပိုလုပ်လာရမယ်။ ဘာဖြစ်လို့လဲဆိုတော့အခန်းတွေ၊ လျေားထစ်တွေကတစ်ထပ်အိမ်ရဲ့နှစ်ဆရှိတဲ့အတွက်ဖြစ်တယ်။

ဒဲအပြင်အိမ်အတွက်ငွေအပြောက်အများကုန်ကျလိမ့်မယ်။ ဘာကြောင့်ရှိဟာတစ်ယောက်နှစ်ထပ်အိမ်တစ်လုံးလိုချင်တယ်ဆိုတာသူ့ရွှေဖန်းကနားမလည်ဘူးဖြစ်ဖောတယ်။ သူမလိုချင်တဲ့အိမ်တစ်ထပ်ကိုဘာဖြစ်လို့ငွေကုန်ကြေးကျခံပြီးဆောက်ရမှာလဲ။ ရိဟာတစ်ယောက်စဉ်းစားပြီးစဉ်းစားရင်းနောက်ဆုံးမှာအိမ်ဆောက်ဖို့ဆုံးဖြတ်လိုက်တယ်။

သူဟာနှစ်ထပ်အိမ်တစ်လုံးဆောက်ပေမဲ့လဲအောက်ထပ်တစ်ထပ်ထဲသာသူ့နေမှာဖြစ်ပြီးအပေါ်ထပ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်တယ်။ ဒါမှအောက်ထပ်

အတွက်သူငွေကုန်ကြေးကျခို့လည်းမလိုဘူး။ နောက်ပြီးသူ့နေ့နှင့်လည်းလွတ်နေတဲ့အနေးတွေကိုရင်းဖို့လိုမှာမဟုတ်တော့ဘူး။

ဂိုဟာရွှေအိမ်ကလေးဟာသာယာလှပပြီးငြမ်းချမ်းတဲ့မြို့လေးတစ်မြို့ ထဲမှာရှိတဲ့အတွက်အိမ်ဝယ်မဲ့သူကိုလွယ်လွယ်နဲ့ရှာတွေ့ခဲ့တယ်။ ကုန်သည်တစ်ဦးကိုသူ့အိမ်အပေါ်ထပ်တစ်ထပ်ကိုရောင်းလိုက်တယ်။ ကုန်သည်ကလည်းသူလိုချင်တဲ့ပုံစံမျိုးရတဲ့အတွက်ကျေနှင့်သွားတယ်။ ဒီကုန်သည်ကအခြားသူတွေအပေါ်အမြဲအပေါ်ဦးကနေချင်တဲ့သူဖြစ်တယ်။ သူရွှေအောက်မှာနေလိုတဲ့အခြားသူရဲထင်မြင်ချက်ကိုအရမ်းကြိုက်တာပေါ့။ ဒါကြောင့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရကုန်သည်ကအပေါ်ထပ်မှာနေပြီးဂိုဟာကအောက်ထပ်မှာနေတယ်။ သူတို့နှစ်ဦးစလုံးဟာသူတို့စိတ်တိုင်းကျလိုချင်တာကိုရတဲ့အတွက်အဲဒီအိမ်ကြီးထဲမှာအတူတကွနှစ်ပေါင်းများစွာနေထိုင်သွားကြတယ်။

နှစ်ပေါင်းများစွာကြာလာတဲ့အခါဂိုဟာအတွက်ဒီအိမ်ကြီးဟာတရားနှံနဲ့ဝေးတဲ့အတွက်သူ့အတွက်အဆင်မပြုသလိုဖြစ်သွားတယ်။ “ခါလိ” (Caliph)ဆိုတဲ့အုပ်ချုပ်သူကိုဟာကိုနေ့တိုင်းတွေနေချင်တဲ့အတွက်ဖြစ်တယ်။ ဘက်ဒက်ရှုမှာရှိတဲ့ဘူရင်နှင့်တော်ဘေးကအိမ်တစ်လုံးကိုဂိုဟာစဉ်းစားနေတယ်။

ဒါပေမဲ့ဂိုဟာကသူနေတဲ့သူရွှေအိမ်အောက်ထပ်ကိုအမြန်ဆုံးရောင်းချင်တယ်။ ဒါပေမဲ့အိမ်အောက်ထပ်ကိုဝယ်မဲ့သူမရှိရင်လဲရောင်းလို့မရပြန်ဘူး။ ဒါကြောင့်အိမ်ကိုမြန်မြန်ရောင်းရဖို့အတွက်အပေါ်ထပ်မှာနေတဲ့ကုန်သည်ကိုရောင်းဖို့စိတ်ကူးတယ်။

ဂိုဟာကဒီအက်အခက်အခဲကိုဘယ်လိုပြောရင်းရမလဲဆိုတာစဉ်းစားနေတယ်။ အဲဒါနဲ့တစ်နေ့မှာသူ့နေ့နှင့်ထမင်းလက်ဆုံးစားနေတဲ့အချိန်မှာအကြံတစ်ခု

ကိုရတယ်။ အလွယ်ခံးကတော့ကုန်သည်ကိုချို့သာတဲ့စကားတွေသုံးပြီးဒါ  
အိမ်ကြီးတစ်အိမ်လုံးကိုဝယ်ဖို့တိုက်တွန်းရမယ်ဆိုတာသိလိုက်တယ်။

အဲဒါနဲ့ သူအိမ်ပေါ်ကိုတက်သွားပြီးကုန်သည်ကသူ့ကိုကော်ဖိနဲ့ထွေ့ခံလိုက်  
ပြီးသူတို့အလာပသလာပစကားအချိုးမျိုးပြောကြတယ်။ သူတို့ဟာအချိန်  
ရာသီနဲ့အစားအသောက်တွေရွေးတက်လာတဲ့အကြောင်းပြောကြတယ်။  
နောက်ပိုင်းမှာတော့ရိုဟာကဒီမြို့ထဲမှာရှိတဲ့အခြားနေရာတစ်နေရာကိုသွား  
နေဖို့ဆုံးဖြတ်တဲ့အကြောင်းပြောပြတယ်။

ကုန်သည်က “ဒီလိုဆိုရင်...ဒီအိမ်ကိုခင်ပျားသယ်လိုလုပ်မလဲ”

ဂိုဟာက “ကျွန်တော်မသိသေးဘူး။ ဒါပေမဲ့ဒီအိမ်အောက်ထပ်ကိုရောင်းမယ်  
လို့စိတ်ကူးထားတယ်” လို့ပြောတယ်။

ကုန်သည်က “ကျွန်တော်လဲအောက်ထပ်ကိုမဝယ်ချင်ဘူး။ အိမ်အပေါ်ထပ်  
မှာဘဲနေလို့ပျော်တယ်” လို့ပြန်ဖြေတယ်။

ဂိုဟာက “အဲဒါဆိုရင်အိမ်ဝယ်မဲ့အခြားသူတစ်ယောက်ကိုရှာလို့ရမလား”

ကုန်သည်က “ရှာသာရာပါ” လို့ကျေနပ်စွာနဲ့ပြန်ပြောတယ်။

အဲဒါကြောင့်ရိုဟာကအဝေးတစ်နေရာကိုသွားပြီးတစ်ပတ်ကြာနေလိုက်  
တယ်။ အိမ်ပြန်ရောက်လာတော့ကုန်သည်ဆီကိုအလည်သွားတယ်။  
ကုန်သည်ကရိုဟာကိုကော်ဖိနဲ့ထွေ့ခံပြီးအလာပသလာပစကားတွေပြောကြ  
တယ်။ သူတို့ဟာရာသီဥတုအကြောင်း၊ အစားအသောက်တွေရွေးတက်တဲ့  
အကြောင်းနဲ့ရောက်တွေအကြောင်းပြောကြတယ်။

ဂိုဟာက “အေး ...စကားမစပ်၊ ကျွန်တော်အိမ်တစ်လုံးနဲ့ပတ်သက်ပြီး...”

ကုန်သည်က “အေး။ ပြောပါအုံး။ အခြေအနေသယ်လို့လဲ”

ဂိုဟာကသူ့အိမ်ရောင်းမရမှာစိုးလို့ပူပန်တဲ့ဟန်အမူအရာမပြပ “ခင်ဗျား  
ဒီအိမ်အောက်ထပ်ကိုဝယ်ချင်သလား”လို့မေးတယ်။

ကုန်သည်က “ကျွန်တော်မလိုချင်သေးဘူး။ ကျွန်တော်ဒီအပေါ်ထပ်မှာဘဲနေ  
လို့ဖျော်တယ်။ လူတွေအားလုံးရဲ့အပေါ်မှာပဲကျွန်တော်နေချင်တယ်” လို့  
ပြန်ပြောတယ်။

ဂိုဟာက “ခင်ဗျားသေချာရဲ့လား” လို့မေးတယ်။

ကုန်သည်က “သေချာတယ်” လို့အပြီးနဲ့ပြန်ဖြေတယ်။ သူ့မျက်နှာကအရင်  
ကထက်ကျေနှင့်ရိပ်တွေနဲ့ပြည့်နှက်နေတယ်။ အဲဒါနဲ့ပဲအခြားအကြောင်း  
တွေပြောကြတာတစ်နေ့တာအခါန်ကုန်သွားတယ်။

နောက်တစ်နေ့မန်ကိုမှာကုန်သည်တစ်ယောက်ဟာအလုပ်သမားတစ်ဆယ့်  
နှစ်ယောက်နဲ့အတူလံတူရွင်းတွေယူလာပြီးသူ့အိမ်ဖက်ကိုလာနေတာတွေ့  
ရလို့အရမ်းအုံသွားတယ်။

ကုန်သည်က “ဂိုဟာ၊ ခင်ဗျားဘာလုပ်မလို့လဲ”

ဂိုဟာက “ခင်ဗျားကျွန်တော့အိမ်အောက်ထပ်ကိုမဝယ်ချင်ဘူးဆိုလို့အိမ်  
အောက်ထပ်ကိုကျွန်တော့ဖြေပစ်လိုက်မလို့ပါ” လို့ပြောတယ်။

ကုန်သည်ရဲမျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး “ခင်ဗျားဒီအိမ်ကိုဖြေပစ်လိုက်  
မယ်ဟုတ်လား...” လို့ပြောပြီးကုန်သည်ဟာဂိုဟာပြောတာကိုမယုံနိုင်  
အောင်ဖြစ်နေတယ်။ ဂိုဟာကကုန်သည်ကို “ကျွန်တော်ခင်ဗျားနားလည်  
အောင်ပြောပြုမယ်။ ဒီအိမ်ရဲအောက်ထပ်ကိုကျွန်တော်မကြိုက်တော့ဘူး။  
အသုံးလဲမလိုတော့ဘူး။ ဒုကြောင့်ခင်ဗျားကိုပြောထားသလိုကျွန်တော်အ  
ခြားတစ်နေရာကိုပြောင်းသွားမှာရို့ဒီအိမ်ရဲအောက်ထပ်ကိုဖြေပစ်လိုက်ရတာ  
ပါ” လို့ပြောပြုတယ်။



ကုန်သည်တုန်လှပ်သွားပြီးဘာပြောရမလဲဆိုတာကိုမသိတော့ဘူး။ ဒါကြောင့် သူဘာမှမစပြောတော့ဘူး။ ဂိုဟာက “ခင်ဗျားရွှေအပေါ်ထပ်တစ်ထပ်ကိုယူထားလို့ရတယ်။ ဒါပေမဲ့အောက်ထပ်တစ်ထပ်တော့ရှိတော့မှာမဟုတ်ဘူးဆိုတာ ကိုသတိရနေပါ။”

ကုန်သည်က “အောက်ထပ်တစ်ထပ်မရှိတော့ဘူး။ ဟုတ်လား”  
ဂိုဟာက “ဟုတ်တယ်။ အောက်ထပ်တစ်ထပ်မရှိတော့ဘူးဒီအိမ် အောက်ထပ်မရှိရင်ဘယ်လိုလုပ်မလဲဆိုတာကိုမမေးနဲ့။ ခင်ဗျားကိုကျွန်တော်ပြောပြီးပြီ။ အလုပ်သမားတွေအခဲ့အိမ်ကိုဖြုပ်စ်တော့မယ်။” အလုပ်သမားတွေဟာဂိုဟာကိုပြီးပြတယ်။ သူတို့ရွှေအပြီးတွေဟာဒီအိမ်ရွှေအောက်ထပ်ကိုတကယ်ဖြုပ်စ်လိုက်တော့မယ်ဆိုတာလို့ကုန်သည်ယုံသွားလိုက်တယ်။

ကုန်သည်ဟာအိမ်ရွှေအပေါ်ထပ်တစ်ထပ်တည်းမှာပဲနေလို့ မရဘူးဆိုတာသိလိုက်တယ်။ အိမ်ရွှေအပေါ်ထပ်ဟာအောက်ထပ်ကိုအမှုပြုရမယ်။ ဒါကြောင့် အောက်ထပ်တစ်ထပ်ကိုသူဝယ်မယ်လို့ ကတိပေးလိုက်ပြီးဂိုဟာတောင်းတဲ့ တန်ဖိုးအတိုင်းပေးတယ်။ ဒါကြောင့်ဂိုဟာကအရမ်းကျေနပ်သွားတာပေါ့။ ခါလိ (caliph) နဲ့တရားသူကြီးတွေကလည်းဂိုဟာပြောပြတဲ့အဖြစ်တွေကိုနားထောင်ပြီးရယ်ကြရတာပေါ့။

## မေးခွန်းများ

- ၁။ ဘာကြောင့်ကုန်သည်ကိုဟာရဲအီမှုအပေါ်ထပ်တစ်ထပ်ကိုလိုချင်တာလဲ။  
၂။ အီမှုအောက်ထပ်တစ်ထပ်ကိုကုန်သည်ဝယ်ဖို့ဂိုဟာကာဘယ်လိုတိုက်  
တွန်းခဲ့သလဲ။
- ၃။ ကုန်သည်ကိုအလုပ်သမားတွေကနှစ်သက်တယ်လို့သင်ထင်ပါသလား။  
ဘယ်စာပိုဒ်ထဲမှာဖော်ပြထားပါသလဲ။
- ၄။ ကုန်သည်ဟာလူကောင်းတစ်ယောက်ဟုတ်ပါသလား။ သင်သူ့ကိုကြိုက်  
နှစ်သက်သလား။

# တမလွန်ဘဝကကဗ္ဗာပြုကြီး

တစ်ခါတစ်လေရိဟာတစ်ယောက်ဘက်နဲ့ (Baghdad) နဲ့ဝေးတဲ့နေရာကို  
သူးပြီးသူတစ်ယောက်ထဲနေချင်တယ်။ တရားရုံးကဘဝဟာအလုပ်များပြီး  
ပင်ပန်းတဲ့အတွက်ရိဟာကတောထဲမှာနေရရင်လေကောင်းလေသနဲ့တွေ  
လည်းရမယ်။ လယ်ကွင်းပြင်နဲ့သစ်ပင်တွေလည်းသူ့ကိုစိုင်းရုံးထားနေမှာမို့အ  
ကြောင်းအမျိုးမျိုးတွေကိုအေးအေးဆေးဆေးအနားယူပြီးစဉ်းစားနေမယ်။  
သူ့ဟာသူရှိရှိလေးနဲ့နေထိုင်ချင်တယ်။ တစ်ခါတစ်လေသူအစာစားရမှာကို  
မွေ့နေတယ်။ ထူးဆန်းတဲ့အလုပ်ကိုလုပ်လို့အခြားသူတွေကသူ့ကိုအရှုံးလို့  
ထင်ကြတယ်။

တစ်နေ့မှာရိဟာတစ်ယောက်အရမ်းမြင့်တဲ့သစ်ပင်တစ်ပင်ပေါ်တက်ထိုင်နေ  
တယ်။ သူဟာသစ်ပင်ရဲ့ပင်စည်ကိုကြည့်ပြီးသူထိုင်နေတဲ့သစ်ကိုင်းကိုလွှာ  
နဲ့တိုက်နေတယ်။ ဒီနေ့ဟာပျော်စရာကောင်းတဲ့နေ့နဲ့တစ်နေ့ပဲ။ နေရာ၏  
ခြည်ကိုရတဲ့အတွက်ရိဟာတစ်ယောက်သီချင်းလေးဆိုပြီးအလုပ်လုပ်နေ  
တယ်။ လမ်းမပေါ်မှာအမျိုးသားတစ်ယောက်လမ်းလျောက်ရင်းသူရွှေဆက်ရ  
မဲ့ခရီးစဉ်နဲ့သူယ်အချိန်အိမ်ပြန်ရောက်မလဲဆိုတာစဉ်းစားနေတယ်။ အဲဒီ  
အမျိုးသားဟာရိဟာကိုတွေ့တာနဲ့ရပ်ပြီးမေ့ဗြည့်လိုက်တယ်။ ပြီးတော့  
တစ်ခုခုကိုပြောဖို့ပဲ့စပ်ဟလိုက်ပြီးပါးစပ်ပြန်ပိတ်လိုက်တယ်။ နောက်ပိုင်းမှာ  
သူစကားစပြာလာတယ်။

အမျိုးသားက “ခင်ဗျားထိုင်နေတဲ့သစ်ကိုင်းကိုသတိထားပါ။ အဲဒီအကိုင်း  
ကိုဖြတ်လိုက်ရင်ခင်ဗျားကျလိမ့်မယ်” ရိဟာတစ်ယောက်သစ်ပင်ပေါ်ကနေ  
အဲဒီအမျိုးသားကိုသေးသေးလေးပဲတွေ့ရတယ်။





အဲဒီအမျိုးသားရဲစကားကြောင့်စိတ်လှပ်ရှားခြင်းနဲ့အတူဂိုဟာက “ကျွန်ုပ်တစ်ကယ်ဘဲကျမှာလား” လို့ပြန်မေးတယ်။

အမျိုးသားက “ခင်ဗျားတစ်ကယ်ကျမှာပဲ့” လို့ပြန်ဖြေတယ်။

အမျိုးသားဟာသူများနေတာကိုရိုဟာတစ်ယောက်ထိတ်လန့် နေတယ်ဆိုတာ သိရလို့သူ့ကိုယ်သူလူတော်တစ်ယောက်အနေနဲ့အထင်ကြီးနေမိတယ်။

ဂိုဟာကတော့သစ်ကိုင်းကိုလွှာနဲ့ဆက်တိုက်နေတုန်းပဲ။ တစ်ချိန်တည်းမှာ ပြန်းကနဲ့မမျှော်လင့်ပဲသစ်ကိုင်းပေါ်ကသူပြတ်ကျပြီးမောက်းပေါ်ကသူးတယ်။ ဒါပေမဲ့သူဒါက်ရာများများမရခဲ့လို့အဲ့သုဖို့လည်းမကောင်းဘူး။ ဂိုဟာတစ်ယောက်အမြန်ပြန်ထလိုက်ပြီးအမျိုးသားကိုကြည့်လိုက်တယ်။ အခုသူတို့နှစ်ယောက်လုံးတစ်နေရာတည်းမှာအတူရပ်နေတဲ့အတွက်အမျိုးသားကို ဂိုဟာကောင်းကောင်းမြင်တွေ့လိုက်ရတယ်။

ဂိုဟာကသူ့ကို “ခင်ဗျားအရမ်းတော်တဲ့လူဘဲ။ ခင်ဗျားအားလုံးကိုသိနေတာဘဲ” လို့ပြောတယ်။ အမျိုးသားဟာခေါင်းင့်ပြီးသူဟာလူတော်တစ်ယောက်မဟုတ်ပါဘူးလို့မငြင်းခဲ့ဘူး။ အမှန်တစ်ကယ်တော့သူဟာဝမ်းသာပြီးမာန ထောင်လွှားတာပေါ်နေတယ်။

ဂိုဟာကသူ့ကို “ခင်ဗျားကကျွန်ုပ်တော်ကျမယ်ပြောတော့ကျွန်ုပ်တော်ကျတာဘဲမဟုတ်လား။ ဒါကြောင့်ကျွန်ုပ်တော်ရဲ့မေးခွန်းရိုးရိုးလေးကိုဖြေပေးပါ” အမျိုးသားဟာဂိုဟာရဲ့မေးခွန်းကိုစောင့်နေတယ်။

ဂိုဟာကသူ့ကို “ကျွန်ုပ်တော်ဘယ်တော့သေမှာလဲဆိုတာပြောပြပါ” အမျိုးသားကလက်မြောက်ပြီးဂိုဟာကို “ခင်ဗျားဘယ်တော့သေမှာလဲဆိုတာကျွန်ုပ်တော်လည်းမသိဘူး။ ဘယ်သူတစ်ယောက်မှုခင်ဗျားကိုမပြောပြတ်တတ်ဘူး” လို့ပြန်ဖြေတယ်။

“ခင်ဗျားပြောလို့ရတယ်” လို့ဂိဟာပြောတော့အမျိုးသားကသူ့ကို “ဒါပေမဲ့ ကျွန်တော်မပြောတတ်ဘူး”

ဂိဟာကပြန်ပြီး “ခင်ဗျားသိတယ်။ ဖြစ်လာမဲ့အနာဂတ်ကိုခင်ဗျားကြိုသိနေတယ်။ ဘာဖြစ်သလဲဆိုရင်ကျွန်တော်သစ်ကိုင်းပေါကျမယ်ဆိုတာခင်ဗျားကြိုသိနေတယ်။ ဒါကြောင့်ဖြစ်လာမဲ့အရာကိုခင်ဗျားကြိုသိနေတာပေါ့။”

အမျိုးသားဟာသူသွားရမဲ့ခနီးကိုဆက်သွားချင်ပြီးဂိဟာနဲ့ဝေးအောင်လည်း နေချင်နေတယ်။ ဒါကြောင့်အမျိုးသားက “ကျွန်တော်ပြောမယ်။ နားထောင်ပါ။ လာမဲ့ရက်တစ်ရက်မှာခင်ဗျားစီးတဲ့မြင်းဟာသုံးကြိမ်တိုင်ချေချော်ပြီးလဲကျသွားမယ်။ နောက်ပိုင်းခင်ဗျားလည်းသေလိမ့်မယ်” လို့ပြောတယ်။ ဂိဟာခေါင်းသိတ်ပြီးအမျိုးသားကိုကျွုံးဖူးတင်စကားပြောတယ်။ အဲဒီနောက်အမျိုးသားဟာသူ့ရဲ့ခနီးစဉ်ကိုဆက်သွားတယ်။

ရက်သွေ့ပတ်နောက်ပိုင်းမှာဂိဟာကသူ့ရဲ့မြင်းအိုကြီးတစ်ကောင်ကိုစီးနေတယ်။ သူဟာထူးဆန်းတဲ့နေရာတွေဆီတစ်ခါမှုမြင်းအပေါ်မစီးဘူးခဲ့ဘူး။ ဒါပေမဲ့အခုံမြင်းလျော်စီးချင်နေတာကသူ စုံးစားတွေးတော့ချင်နေလို့ပဲ။ အခုံဟာအတွေးထဲမှာမျေားနေတယ်။ ပြန်းကနဲ့မှာပဲမြင်းဟာချေချော်ပြီးလဲကျသွားမဲ့အထိဖြစ်သွားတယ်။ နောက်တစ်ကြိမ်မြင်းဟာထပ်ပြီးချေချော်ပြန်တယ်။ သုံးကြိမ်တိုင်တိုင်မြင်းချေချော်သွားတော့အမျိုးသားပြောထားတဲ့စကားတွေကိုပြန်သတိရမိတယ်။

ဒါကြောင့်ဂိဟာမြင်းပေါ်ကအမြန်ဆင်းလိုက်တယ်။ သူ့မြင်းအိုကြီးကတော့အဝေးကိုဆက်သွားနေတယ်။ ဂိဟာတစ်ယောက်ကျွုံးထောက်ဆုတောင်းပြီးမြေကြီးပေါ်အိုင်ချလိုက်တယ်။ ကုတ်အကြီးကိုသူဝတ်ထားလို့ သူ့ကိုယ်သူကုတ်အကြီးနဲ့ဖုံးခြံးထားလိုက်တဲ့အတွက်လူသေတစ်ယောက်နဲ့တူနေတယ်။

ရက်အနည်းငယ်နောက်ပိုင်းမှာသံအမတ်တစ်ယောက်ဟာအခြားတစ်နိုင်ငံကနေလာပြီးခါလိုဂျဲတရားရုံးကိုသွားဖို့အတွက်လာနေတယ်။ ဒါပေမူးလမ်းမသိခဲ့ဘူး။ ဒီနိုင်ငံရဲ့လမ်းအားလုံးဟာပုံစံချင်းတူနေကြတယ်။

သူဟာလမ်းမပေါ်အိပ်နေတဲ့လူတစ်ယောက်ကိုတွေ့တော့မြင်းပေါ်ကဆင်းလိုက်ပြီးဂိုဟာကို “ကျွန်ုပ်ခါလိန်းတော်ကိုသွားမှာမို့ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါလား” လို့ပြောတော့ဂိုဟာတစ်ယောက်ပြိုမ်းသက်နေတုန်းဘဲ။ ပြီးသံအမတ်ကြီးကိုသူ့အကျိုက္ခတ်အစွန်းနားကကြည့်ပြီးလူသေတစ်ယောက်အသံလိုင့်းတွားပြီးစကားပြောလာတယ်။

ဂိုဟာက “ကျွန်ုပ်အသက်ရှင်စဉ်အခါကဘာဝိဘာသစ်ပင်ဘေးကဖြတ်သွားတဲ့လမ်းဟာတရားရုံးကိုသွားတဲ့လမ်းဘဲ” လို့ဖြေလိုက်တယ်။ သံအမတ်ကြီးကသစ်ပင်ကိုကြည့်လိုက်ဂိုဟာကိုပြန်ကြည့်လိုက်နဲ့တစ်ခကာအတွင်းမှာသူ့ရဲ့ခရီးစဉ်ကိုမေ့သွားတယ်။ သံအမတ်ကြီးက “ဘာဝိဘာသစ်ပင်ရှိတဲ့လမ်းလည်းအဲဒီမှာဘဲ။ ဒါပေမူးခင်ဗျားမသေသေသေးဘူးမဟုတ်လား” လို့မေးတော့ဂိုဟာက “ကျွန်ုပ်သေပြီး” လို့ဖြည်းညင်းစွာနဲ့ပြန်ဖြေလိုက်ပြီးမြေကြီးပေါ်ပြန်အိပ်ချလိုက်တယ်။

သံအမတ်ကြီးအဲ့သွားတော်ကဒီနိုင်ငံကလူအားလုံးရဲ့စိတ်ထားတွေ့ဟာတစ်မူတုးခြားနေလို့ပါ။ ဒါကြောင့်သူ့ရဲ့မြင်းပေါ်တက်ပြီးဂိုဟာညွှန်ပြတဲ့လမ်းကိုဆက်သွားတယ်။ အဲဒီနောက်ပိုင်းသံအမတ်ဟာတရားရုံးကိုရောက်လာပြီးခါလိန့်လာတွေ့တယ်။ သံအမတ်ဟာအရေးကြီးတဲ့စွာရွှေက်စာတမ်းတွေ့ကိုခါလိကိုပေးပြီးနောက်ပိုင်းခါလိကအစားအသောက်တွေနဲ့သူ့ကိုညွှေ့ခံတယ်။ သူတို့ဟာထန်းပင်ကြီးတစ်ပင်ရဲ့အရိပ်အောက်မှာထိုင်နေကြတယ်။ ခါလိကသံအမတ်ရဲ့ခရီးစဉ်မှာစိတ်လှပ်ရှားမှုရှိသလားမေးကြည့်တဲ့အခါ

သံအမတ်က “နည်းနည်းလေးထူးခြားမှရှိတယ” ပြောတယ။

ခါလိက “ထူးခြားတယ်ဟုတ်လား၊ ဘာထူးခြားသလဲ” လို့ပြန်မေးတော့

သံအမတ်က “ကျွန်ုပ်လူသောကျိုးတစ်ယောက်နဲ့လမ်းပေါ်မှာတွေ့ခဲ့တယ” လို့ပြန်ဖြေလိုက်တယ။

ခါလိကပြန်ပြီး “လူသောကျိုးတစ်ယောက်ဟုတ်လား၊ ဘာထူးခြားမှရှိသလဲ” ပြန်မေးတော့

သံအမတ်က “ဟုတ်တယ။ သူဟာအရမ်းကိုထူးခြားတဲ့လူသောတစ်ယောက်ပါ။ အဲဒီလူသောကလမ်းမသိတဲ့ကျွန်ုပ်ကိုလမ်းဆွန်ပြတယ” လို့ပြောပြတယ။

ခါလိက “အမှန်တစ်ကယ်ဘဲလား၊ လူသောတစ်ယောက်ကသင်နဲ့စကားခပြာတယ်ဆိုတာမဖြစ်နိုင်ဘူး။”

ခါလိဟာဂိုဟာနဲ့သိခဲ့တာကြောခဲ့ပြီးဖြစ်လို့သူပြုးလိုက်တယ။ ဒီလူသောတစ်ယောက်ဟာဂိုဟာပဲဖြစ်ရမယ်လို့ထင်လိုက်တယ။ ဂိုဟာကဒီလိလှည့်စားတတ်တဲ့နည်းတွေကိုလုပ်တတ်တဲ့အတွက်ကြောင့်ပါ။ ဒီတစ်ခါလည်းပဲသူဟာလူသောတစ်ယောက်ပုံစံနဲ့လူည့်စားပြန်ပြီးလို့ခါလိတွေးနေတယ။ ပြီးတော့သူတို့ရွှေနှစ်နိုင်ငံချစ်ကြည်ရေးအကြောင်းတွေပြောနေကြပေမဲ့ခါလိကတော့ဂိုဟာအကြောင်းကိုဘဲစဉ်စားနေမိတယ။ သေနေတဲ့ဂိုဟာကိုဘယ်လိုသတိရအောင်လုပ်ရမလဲလို့သူစဉ်းစားနေတယ။

ခါလိနဲ့တရားရုံးအတွက်ခရာမှုတ်တဲ့လူတစ်ယောက်ဟာလည်းဘုရင်အတွက်ခရာမှုတ်ပေးခဲ့ပူးတယ။ သံအမတ်နှစ်းတော်ထဲကထွက်သွားပြီးနောက်ပိုင်းမှာခါလိကခရာမှုတ်သူကိုခေါ်ပြီးဘယ်ကိုသွားရမလဲဆိုတာပြောပြုတယ။ အဲဒီနောက်ခရာမှုတ်သူဟာနှစ်းတော်ထဲကချက်ချင်းထွက်သွားပြီးလမ်းပေါ်မှာဂိုဟာတစ်ယောက်လဲဒီပိုင်နေတာတွေ့လိုက်ရတယ။ သူဟာဂိုဟာရွှေ့ပြီးခေါင်းအထက်ကနေသုံးကြိမ်ခရာမှုတ်လိုက်တယ။ ခရာသံကြောင့်ဂိုဟာစိတ်

ဆိုးသွားပြီး “ဘာကြောင့်ကျွန်ုပ်ကိုနှောက်ယူက်ရသလဲ။ လူတစ်ယောက်ဟာ သူသေနေတဲ့အခါန်ဗာအေးချမ်းသာယာမူးကိုလိုချင်တယ်။ ဒါကြောင့်ဘာဖြစ် လို့ကျွန်ုပ်ရဲ့အေးချမ်းသာယာမူးနဲ့သေနေတဲ့ဘဝကိုလာပြီးနှောက်ယူက်ရသလဲ” လို့မေးလိုက်တယ်။

ခရာမူတ်သူပြန်ဖြေလိုက်တာက “အခုဟာကခါတိုင်းနေ့တွေလိုဖြစ်နေကျ မဟုတ်ဘူး။ သင်စောင့်မျှော်နေတဲ့လူသေတွေရှင်ပြန်လာတဲ့နေ့ဖြစ်တယ်”



ဂိုဟာက “ဒါဆိုရင်သင်ခရာမူတ်တာကျွန်ုပ်ကိုသေတွင်းကပြန်ခေါ်နေတာလား” လို့မေးတော့

ခရာမူတ်သူက “ဟုတ်တယ်။ ကျွန်ုပ်ခရာသုံးကိုမူတ်တာသင်ပြန်ရင်လာဖို့ပါ။ အခုခါလိုကသင့်ကိုတရားရုံးဆီပြန်လာဖို့မှာလိုက်တယ်”

ဂိုဟာက “ဘုရားရေ” လို့ပြောပြီးချက်ချင်းမတ်တတ်ရပ်ပြီးခရာမူတ်သူနဲ့တရားရုံးကိုလိုက်သွားတယ်။

တရားရုံးကိုရောက်တော့ခါလိုက “ဘာအတွက်ကြောင့်သင်သေရသလဲ”

မေးတော့ ဂိုဟာကသူသစ်ကိုင်းပေါ်သံလိုထိုင်တဲ့အကြောင်း၊ အမျိုးသား  
ကသူသယ်လိုကျမယ်ဆိုတဲ့အကြောင်း၊ သူ့မြင်းသုံးကြိမ်တိုင်ချေချော်လျှပြီးရင်  
သူသောမယ်လို့ပြောပြောတဲ့အကြောင်းတွေကိုပြောပြုလိုက်တယ်။

ခါလိက “ဒီအမျိုးသားဟာသူ့ကိုယ်သူလူတော်တစ်ယောက်လို့ထင်နေပေး  
သင့်ကိုဒုက္ခအမျိုးမျိုးပေးခဲ့တဲ့လူတစ်ယောက်ဘဲ” လို့ပြောတယ်။  
ဂိုဟာက “မဟုတ်ဘူး၊ အမျိုးသားကကျွန်ုပ်ကိုကူညီတာပါ။ သူ့ကြောင့်အခု  
ကျွန်ုပ်ဟာတမလွန်ဘဝကကွဲ့မောကြီးဟာသယ်လိုလဲဆိုတာသိခဲ့ရတယ်”  
ဂိုဟာပြောတာတွေကြားရတဲ့အတွက်ခါလိတစ်ယောက်စိတ်လူပ်ရှားသွား  
တယ်။

ခါလိက “ကောင်းပြီး၊ တမလွန်ဘဝကသင်ဘာတွေ့ခဲ့ရသလဲဆိုတဲ့အကြောင်း  
ကျွန်ုပ်ကိုပြောပြပါ။ သေပြီးတဲ့နောက်ပိုင်းအကြောင်းတွေပေါ့။”  
ဂိုဟာက “ကျွန်ုပ်အမှန်အတိုင်းပြောရရင်ဘာတစ်ခုမှမတွေ့ခဲ့ဘူး” လို့ပြော  
ပြီးသူ့စကားကိုပုံးလိုက်တယ်။ ရှုံးဆက်ပြီးသူပြောသင့်သလားမသင့်ဘူး  
လားဆိုတာမသေချာတဲ့အတွက်ကြောင့်ပါ။

ခါလိက “ရှုံးဆက်ပြောပါ”

ဂိုဟာကပြန်လည်ပြီး “အမှန်အတိုင်းပြောရရင်ကျွန်ုပ်ခံစားရတာတစ်ခုတော့  
ရှုံးတယ်”

ခါလိကအဲ့သွာနဲ့ “သင်ဘာခံစားရတာလဲ” လို့မေးတော့

ဂိုဟာကသက်ပြင်းချလိုက်ပြီး “ကျွန်ုပ်ဆာတယ်။ ကျွန်ုပ်အစာမစားရတာ  
ကြာနေပြီး” ပြောတော့ခါလိကပြီးလိုက်ပြီးသူ့ရဲ့တပည်တွေကိုဂိုဟာအတွက်  
အစားအစာယူလာပေးဖို့ပြောလိုက်တယ်။

## မေးခွန်းများ

- ၁။ ဘာကြောင့်ရိုဟာသစ်ပင်ပေါ်ကဗျာရသလဲ။
- ၂။ မြင်းသုံးကြိမ်တိုင်တိုင်ချေချော်ပြီးတဲ့အခါ့ဟာဘာလှပ်သလဲ။
- ၃။ တမလွန်ဘဝတစ်ဖက်မှာရိုဟာဘယ်လိုခံစားရသလဲ။
- ၄။ ခရီးသွားအမျိုးသားတစ်ယောက်ရဲ့ကြိုတင်တွေးမြင်ထားတာတွေအမှန်တစ်ကယ်ဖြစ်ခဲ့သလား။
- ၅။ ဘာကြောင့်အမျိုးသားကမြင်းသုံးကြိမ်တိုင်တိုင်ချေချော်လဲပြီးရင်ရိုဟာသေမယ်ဆိုတာပြောနိုင်ခဲ့သလဲ။

# ရိဟန်သူ့နှစ်ယောက်

ပျောက်သွားသောသိုး

ရိဟန်များနေ့ရက်တစ်ရက်မှာသူ့အနီးကရိဟန်နဲ့သူ့သူ့ဝင်းတွေအတွက်အစားအသောက်ကောင်းချက်ကျွေးပေးချင်တယ်။ လူတိုင်းကိုရိဟန်များနေ့ပွဲမှာလာပြီးပျော်ဆွင်စေချင်တယ်။ ဒုကြောင့်ရိဟန်များထဲမှာသိုးတစ်ကောင်သွားဝယ်ခိုင်းတယ်။

အစားအသောက်တွေအားလုံးထဲမှာသိုးသားဟာအကောင်းဆုံးပဲလို့သူမထင်တယ်။ သူသိတာကသူ့ယောက်၍ရဲ့မိတ်ဆွဲတွေဟာအမြဲဆာန်ကြလို့ပဲ။ သူမဟင်းချက်ဖို့ပြင်ဆင်ထားပြီးပေမဲ့လည်းရိဟန်မလာသေးဘူး။ ဒါပေမဲ့သူလို့ချင်နေတာကသိုးသားဖြစ်နေလို့ရိဟန်ရဲ့အိမ်အပြန်လမ်းကိုစိတ်ရည်ရည်နဲ့စောင့်မျှော်နေတယ်။ ဒါပေမဲ့ရိဟန်မျာ်လာတဲ့အခါသိုးပါမလာတဲ့အပြင်သူ့ရဲ့မှာက်နှာမှာဒါက်ရာဒါက်ချက်တွေနဲ့ပြည့်နက်လို့နေတယ်။

သူ့အနီးကသူ့ကို “ရှင်ဘာဖြစ်တာလဲ။ ရှင်ရဲ့သွားတယ်မဟုတ်လား”လို့မေးတယ်။

ရိဟန် “ဟုတ်တယ်။ ငါရဲ့သွားတယ်” လို့ပြန်ဖြေတယ်။

သူ့အနီးက “ရှင်ရဲ့သွားတယ်။ ကောင်းပြီး။ သိုးဘယ်မှာလဲ”

ရိဟန် “မြေကြီးပေါ်ကြည့်လိုက်ပြီးဘာမှပြန်မပြောတော့ဘူး။

သူ့အနီးက “သိုးဘယ်မှာလဲ” လို့ထပ်ပြီးမေးပြန်တယ်။

ဒီတစ်ခါသူမရဲ့အသံကျယ်လာပြီးစိတ်လည်းမရှည်တော့ဘူး။ အဲဒီတော့

ရိဟန်သူ့အနီးကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံကိုစတင်ရှင်းပြတော့တယ်။

“ငါရဲ့သွားပြီးသိုးတစ်ကောင်ဝယ်လာတာအမှန်ဘဲ”

သူ့အနီးက “ရှင်သိုးသွားဝယ်တာကိုး။ ကျွန်မစိတ်ထဲမှာရှင်ရေးသွားပြီးသိုးမ ဝယ်ဘူးလို့ပဲထင်နေတာ။ ဒါပေမဲ့ရှင်ဝယ်လာတဲ့သိုးဘယ်မှာလဲ။”

ဂိဟာက “သူ့ခိုးနိုးသွားပြီး” လို့ပြောတယ်။

သူ့အနီးဒေါသထွက်ပြီး “ဘာပြောတယ်။ အခိုးခံရတယ်ဟုတ်လား။ ဘယ်လို့ အခိုးခံရတာလဲ။ ဘယ်မှာအခိုးခံရသလဲ” လို့မေးတယ်။

ဂိဟာက “ငါရေးထဲမှာသိုးတစ်ကောင်ဝယ်ပြီးပြန်လာတယ်။ ငါပြန်လာတဲ့ လမ်းကျဉ်းကလေးဟာရေတွင်းတစ်တွင်နဲ့နီးပြီးလမ်းဘားနှစ်ဖက်မှာလဲချုပ်တွေနဲ့ပြည့်နှက်နေတယ်” လို့ပြောတယ်။

သူ့အနီးက “ဟုတ်တယ်။ ကျွန်မသိတယ်။ အဲဒီလမ်းကိုသွားဖို့ကျွန်မအမြဲ ကြောက်တယ်” လို့ ပြန်ပြောတယ်။

ဂိဟာက “ဟုတ်တယ်။ ငါသိုးနဲ့ဖြတ်သွားတဲ့အခါမှာသူ့ခိုးတစ်ယောက်ချုပ်တဲ့ လဲကပြီးထွက်လာပြီးရဲ့ကိုတုတ်နဲ့ရှိက်တော့တာဘဲ” လို့ပြောတော့ဂိဟာ ရဲ့အနီးတစ်ယောက်တုန်လှပ်လာမိတယ်။

ဂိဟာကဆက်ပြီး “ရဲ့ကိုယ်ကိုဝါခုခံကာကွယ်ပေမဲ့လည်းသူ့ခိုးကလူပေါ်ဖြစ်နေ လို့ခွန်အားကြီးတယ်။ သူရှိက်တာနဲ့ပဲသိုးအကြောင်းဝါမစဉ်းစားနိုင်တော့ ဘူး”

ဂိဟာရဲ့အနီးသည်ကသူ့ယောက်၍ “ဒါ ကျွတ်ကျွတ်ရှင်သိပ်နာသွားမှာပဲ နော်။ ပြီးတော့ဘာတွေဆက်ဖြစ်သေးလဲ”

ဂိဟာက “ရဲ့ကိုသူရှိက်နေတုန်းမှာဘဲအခြားသူ့ခိုးတစ်ယောက်ချုပ်တဲ့ လဲက ထွက်လာပြန်တယ်”

သူ့အနီးက “အခြားသူ့ခိုးတစ်ယောက်ဟုတ်လား။ ဒုက္ခပါဘဲ။ အဲဒီတစ်ယောက်ကောရင့်ကိနာကျင်အောင်လုပ်သေးသလား” လို့ကြောက်လန်း တကြားမေးတယ်။



ဂိုဟာကသူ့ဖနီးကို “ဟင့်အင်း။ ပထမသူ့ခိုးတစ်ယောက်ပဲငါးကိုနာကျင်အောင်လုပ်တယ်”

သူ့ဖနီးက “ဒုတိယသူ့ခိုးကဘာလုပ်သလဲ” လို့မေးတယ်။

“ငါသိုးကိုခိုးသွားတယ်” လို့ပြောပြီးသူ့ပုံးကိုတွန်းလိုက်ပြီးလက်ဝါးကိုဖြန်ပြတယ်။ “ငါလှည့်ကြည့်လိုက်တဲ့အခါဒုတိယသူ့ခိုးတစ်ယောက်ဟာသိုးနဲ့အတူတူပျောက်သွားရော။ ပထမသူ့ခိုးလည်းဘဲပြေးထွက်သွားတယ်”

သူ့ဖနီးကထပ်ပြီး “ပြီးတော့ရှင်ဘာလုပ်သလဲ” မေးတယ်။

ဂိုဟာက “ငါအိမ်ကိုပြန်လာတာပေါ့” လို့ပြန်ဖြေလိုက်တယ်။

သူ့ဖနီးက “အခုရှင်ဘာဆက်လုပ်အုံးမလဲ”

ဂိုဟာက “ငါမသိသေးဘူး။ အစီအစဉ်တစ်ခုကိုငါစဉ်းစားချင်နေတယ်” လို့ဖြေပြီးတိတ်ဆိတ်စွာနဲ့သူ့ခိုးနှစ်ယောက်ကိုဘယ်လိုတုံ့ပြန်ရမယ်ဆိုတဲ့အစီအစဉ်ကိုသူ့စဉ်းစားနေတယ်။

## ဂိုဟာရဲသစ်ပင်တစ်ပင်

ဂိုဟာကယောက်ဗျားတွေကိုစုပြီးသေနပါ၊ ခါး၊ လုံတွေပေးပြီးသူ့ရဲအစောင့်တပ်သားတွေဖြစ်ရမယ်လို့ပြောတယ်။ အစောင့်တွေကိုလမ်းဘေးမှာရှိတဲ့ချံးပူတ်ထဲကသူ့ခိုးနှစ်ယောက်ပေါ်လာတဲ့နေရာကိုသွားခိုင်းတယ်။ ချံးပူတ်ရဲ့အရွှေဖက်မှာတော့အုပ်ရှိပြီးအဲဒီတော့အုပ်ထဲမှာဘာဟိုဘာ (baobab) လို့ခေါ်တဲ့သစ်ပင်တစ်ပင်ရှိတယ်။ သစ်ပင်ကအသီးတွေဟာတဲ့လောင်းကျနေပြီးအဲဒီအသီးတွေမှာအခွံတွေရှိတယ်။

ဂိုဟာကသစ်ပင်အောက်ကိုသွားပြီးသစ်သီးတွေကိုမေ့ကြည့်နေတယ်။ ဂိုဟာကသစ်သီးတွေကိုမေ့ကြည့်ယင်းစဉ်းစားခန်းဝင်နေတယ်။ ခဏအကြာမှာသူ့ရဲမျက်နှာပေါ်အပြီးရိပ်တွေသန်းလာတယ်။ အစောင့်တွေကသူ့ကိုစိတ်ရှည်ရှည်စောင့်ကြည့်နေတယ်။ သစ်ပင်ရဲ့အနိမ့်ဆုံးသစ်ကိုင်းကမေ့ပြင်နဲ့နဲ့တဲ့အ



တွက်ရိုဟာတစ်ယောက်သစ်ပင်ပေါ်ကိုလွယ်လွယ်နဲ့တက်လို့ရတယ်။ ရိုဟာကသစ်ကိုင်းပေါ်မှာထိုင်ချေပြုလိုက်ပြီးသစ်သီးကိုလှမ်းကိုင်လိုက်တယ်။ ပြီးတော့သူ့အကျိုအိတ်ထဲကခါးသေးသေးလေးကိုထုတ်ပြီးသစ်သီးရဲ့အခွဲကိုခါးနဲ့အပေါက်သေးသေးလေးတွေဖေါက်လိုက်တယ်။ ပြီးတော့သူ့ရဲ့အကျိုအိတ်အခြားတစ်ဖက်ကရွှေဒါးပြားတစ်ခုပါ့ကိုထုတ်လိုက်ပြီးခုနကဖေါက်ထားတဲ့အပေါက်လေးထဲထည့်လိုက်တယ်။ သစ်သီးတွေထဲကိုရွှေဒါးပြားတွေသေသေချာချာထည့်ပြီးတဲ့နောက်အဲဒီသစ်သီးကိုသစ်ရွှေက်တွေနဲ့သေသေချာချာပြန်ဖုံးထားလိုက်တယ်။

အခုသစ်ပင်ပေါ်ကသစ်သီးကရွှေတွေနဲ့ပြည့်နှုက်နေပေမဲ့အခြားသစ်သီးတွေနဲ့တူးခြားမှုမရှိဘူးဆိုတာကိုတွေ့မှသစ်ပင်ပေါ်ကဆင်းလာပြီးသူလုပ်ထားခဲ့တာတွေကိုကျေနှင့်စွာကြည့်နေတယ်။ သစ်သီးတွေဟာဘယ်သူမှတိတွေ့မထားခဲ့ရသလိုနာဂိုဏ်ပိုင်းရှိနေပါတယ်။ အခြားသစ်သီးတွေနဲ့လည်းထူးခြားမှုမရှိဘူး။ ဒုကြောင့်ရိုဟာကသစ်ပင်ပေါ်ထပ်တက်ပြီးသစ်သီးတစ်ခုပါ့ကိုရွှေတွေနဲ့ဖြည့်ထားလိုက်ပြီးသစ်ပင်ပေါ်မှာတွဲလဲဆဲချထားတယ်။ သစ်သီးတွေလည်းဘာနဲ့မှုမတိတွေ့ရတဲ့ရတဲ့အတိုင်းရှိနေတယ်။ သူ့ဟာသစ်ပင်ပေါ်ကဆင်းလာပြီးရွှေသီးသီးနေတဲ့သစ်ပင်ကိုကြည့်လိုက်တယ်။ ပြီးတော့သူ့ဟာကျေနှင့်အားရွှေ့နဲ့ပြီးနေတယ်။ သစ်ပင်ရဲ့သေးပတ်ပတ်လည်မှာလဲအစောင့်တွေချထားတယ်။ အစောင့်တွေဟာခါးတွေ၊ လုံတွေကိုကိုင်ပြီးတန်ဖိုးရှိတဲ့သစ်ပင်ကိုမတ်တတ်ရပ်စောင့်နေတယ်။

မိုးချုပ်လာတဲ့အတွက်ရိုဟာတစ်ယောက်ဟန်ဆောင်အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့အိပ်ရာကိုသစ်ပင်အောက်မှာခင်းလိုက်တယ်။ လသာတဲ့ညာတစ်ညာမှာတော့နှုက်ထဲရှိတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရိုဟာအိပ်နေတာဟာထူးဆန်းတဲ့မြင်ကွင်းပဲပေါ့။ သူ့ရဲ့သေးပတ်ပတ်လည်မှာအစောင့်တွေဟာခါးတွေ၊ လုံတွေကိုင်ပြီးစောင့်နေတယ်။

ဂိုဟာဟောက်သံပေးပြီးအိပ်ဟန်ဆောင်လိုက်တယ်။ ညာဟာတိတိဆိတ်ပြီး  
ဂိုဟာဟောက်သံတစ်ခုတည်းကိုပဲကြားနေရတယ်။ လမင်းခွဲအလင်းရောင်က  
လည်းထိန်ထိန်သာနေရတယ်။ တစ်နာရီကြာတဲ့နောက်သစ်ကိုင်းကျိုးသံကို  
ကြားရပြီးချုပ်ထဲကခြေသံများကိုလည်းကြားနေရတယ်။

ဂိုဟာတစ်ယောက်စောင်အောက်မှာဝင်ပြီးပုန်းနေလိုက်တယ်။ သူခိုးနှစ်  
ယောက်ဟာချုပ်ထဲမှာပေါ်လာပြီးအိပ်နေတဲ့ဂိုဟာနဲ့အတူခါးတွေ၊ လုံတွေ  
ကိုင်ထားတဲ့အစောင့်တွေနဲ့တွေ့လိုက်ရတယ်။ သူခိုးနှစ်ယောက်စလုံးဟာ  
သူတို့ရဲ့မျက်နှာကိုတစ်ယောက်ချင်းစီစီတဲ့လူပဲရားစွာလိုက်ကြည့်နေတယ်။

နောက်ပြီးသတိကြီးစွာနဲ့သစ်ပင်အောက်ဆီကိုချဉ်းကပ်လာတယ်။ ဂိုဟာရဲ့  
ဦးခေါင်းဟာစောင်အစွန်းမှာပေါ်နေတယ်။ သူခိုးနှစ်ယောက်ဟာသူတို့နား  
သွားပြီးအစောင့်တွေရဲ့မျက်နှာကိုတစ်ယောက်ချင်းစီလိုက်ကြည့်နေတယ်။  
ဒါပေမဲ့အစောင့်တွေဟာနဲ့ကလေးမှမလူပဲပဲသစ်ပင်ကိုပဲကြည့်နေတယ်။  
ဂိုဟာကသူတို့ တွေ့ကိုမလူပဲရားဖို့ အမိန့်ပေးထားတဲ့အတွက်ဖြစ်တယ်။  
သူခိုးတစ်ယောက်ကဂိုဟာခြုံထားတဲ့စောင်ကိုဆွဲလိုက်ပြီး “ဦးလေးကြီးရေ  
ထာ ထ”လို့ခေါ်လိုက်တယ်။

ဂိုဟာကဟန်ဆောင်ဟောက်နေတဲ့အသံကိုရပ်လိုက်တယ်။ ပြီးတော့မျက်စိ  
တစ်ဖက်ဖွင့်လိုက်ပြီးသူခိုးကိုကြည့်လိုက်တဲ့အချိန်မှာသူခိုးကလည်းသူ့ကို  
ငုံကြည့်နေတယ်။ နောက်ပြီးအခြားသူခိုးတစ်ယောက်ရဲ့မျက်နှာကိုဂိုဟာ  
ထပ်ကြည့်လိုက်တယ်။

သူခိုးတွေထဲကတစ်ယောက်က “ဟေ့လူ နီးလာပြီးလား” လို့မေးတော့  
ဂိုဟာက “ဟုတ်တယ်။ ငါနီးလာပြီး” လို့ပြန်ဖြတယ်။

သူခိုးက “ခင်ဗျားဒီမှာဘာလာလုပ်တာလဲ။ ဘာကြောင့်ဘာဟိုဘာသစ်ပင်အောက်မှာလာဒီပိနေတာလဲ” လို့မေးတယ်။

ဂိုဟာက “မင်းမေးတဲ့အတိုင်းငါဖြေမယ်။ ငါရဲ့ရွှေသစ်ပင်တစ်ပင်ကိုငါစောင့်နေတယ်” လို့ပြောတယ်။ သူခိုးဟာဂိုဟာကိုတဲ့အဲ့တယ်၍ လို့ကြည့်လိုက်တယ်။ သူဘာပြောရမလဲဆိုတာမသိဘူး။ အခုအရင်ကထက်သူပိုပြီးစိတ်လှပ်ရှားလာတယ်။

သူခိုးကနောက်တစ်ခါထပ်ပြီး “ခင်ဗျားဘာစောင့်နေတာလဲ”

ဂိုဟာက “ငါရွှေပင်ကိုစောင့်နေတာ” လို့ပြန်ပြောတယ်။

သူခိုးကအရမ်းအဲ့ထွေသွားပြီး “ဘယ်ကရွှေသစ်ပင်လဲ”

ဂိုဟာကအပေါ်ကိုညွှန်ပြပြီး “ငါအပါကရွှေပင်ပဲ”

ဂိုဟာကဆက်ပြီး “ဒီသစ်ပင်ဟာရွှေသီးတွေနဲ့ပြည့်နေတယ်။”

သူခိုးကစိတ်လှပ်ရှားသွားပြီး “ခင်ဗျားဘာကြောင့်စောင့်ရသလဲ။ ဒီသစ်ပင်ဟာခင်ဗျားရဲ့သစ်ပင်လား” လို့မေးတယ်။

ဂိုဟာက “ဒီသစ်ပင်ဟာငါ့သစ်ပင်မဟုတ်ရင်ငါဘာကြောင့်စောင့်ရမလဲ”

သူခိုးကဂိုဟာရဲ့အဖြေကိုစိတ်မကျေနပ်သေးတဲ့အတွက်ထပ်ပြီးတော့ “ဘယ်လိုလုပ်ပြီးဒီသစ်ပင်ကော်းကြီးရဲ့သစ်ပင်ဖြစ်ရတာလဲ”

ဂိုဟာက “သစ်ပင်ဟာငါ့သစ်ပင်အမှန်ပဲ။ ငါအဖေကငါ့အမွှေပေးခဲ့တာပါ။”

သူခိုးနှစ်ယောက်ဟာဂိုဟာရဲ့အိပ်ရာဘေးတစ်ဘာက်တစ်ချက်မှာမတ်တတ်ရပ်ပြီးဂိုဟာကိုကြည့်လိုက်ရွှေသီးကိုကြည့်လိုက်လှပ်နေတယ်။ ပြီးတော့လက်နက်တွေနဲ့သွေးရှိရှိရပ်စောင့်နေတဲ့အစောင့်တွေကိုကြည့်လိုက်တယ်။

သူခိုးက “ဦးကြီးရဲ့သစ်ပင်ပြန်ရောင်းပါလား”

ဂိုဟာကခေါင်းပေါ်ကအုပ်ထားတဲ့စောင်ကိုဖယ်လိုက်ပြီးသူခိုးကို “ငါသစ်ပင်ကို

ရောင်းလို့မရဘူး။ ဒီသစ်ပင်ဟာဝါတို့ရွှေ့သားစုပိုင်ဖြစ်တဲ့အတွက်သူတို့လည်း  
ပိုင်ဆိုင်ချင်ကြတယ်” လို့ပြောတယ်။

သူနှီးတွေထွက်သွားပြီးသူတို့ဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားတယ်။ ရွှေသီး  
တွေကိုရအောင်ယူဖို့စဉ်းစားပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားလို့မရခဲ့  
ဘူး။ နောက်ဆုံးမှာသူနှီးထဲကတစ်ယောက်က “အားလုံးဟာတန်ဖိုးရှိတာ  
ချည်းပဲ။ ဒီလူကြီးရွှေသစ်ပင်ကိုတန်ဖိုးကြီးကြီးပေးရင်ဝမ်းသာမှာပဲ” လို့ပြော  
တယ်”

ဒါကြောင့်သူတို့ဟာနွားအကောင်တစ်ရာစုလို့ရတာနဲ့ဂိုဟာရှိတဲ့တော့ထဲ  
ကိုပြန်လာတယ်။

သူတို့က “အဲဒီသစ်ပင်ကိုတန်ဖိုးကြီးကြီးပေးရင်တို့ကိုရောင်းမလား။”  
ဂိုဟာကပြန်ပြီး “တန်ဖိုးကြီးကြီးဆိုတာဘယ်လောက်လဲ” လို့ပြန်မေးတယ်။  
သူနှီးက “ဒီသစ်ပင်ကိုနွားအကောင်တစ်ရာနဲ့ဝယ်မယ်” လို့ပြောတယ်။  
ဂိုဟာကဝမ်းသာစွာနဲ့ “နွားအကောင်တစ်ရာ” လို့အောင်လိုက်တယ်။

သူနှီးက “ခင်ဗျားကိုကျွန်တော်တို့နွားအကောင်တစ်ရာမပေးခင်မှာဒီအပင်ရွဲ  
အသီးဟာရွှေသီးအစစ်အမှန်ဖြစ်တယ်ဆိုတာပြုရမယ်။”

ဂိုဟာက “မင်းတို့မယုံဘူးလား” လို့မေးတယ်။

သူနှီးက “ဟူတ်တယ်။ ရွှေသီးတွေမှန်ကန်ကြောင်းသက်သေပြုရမယ်။”  
ဂိုဟာကရွှေသီးတွေကိုပြန့်ကတိပေးလိုက်တယ်။ သူ့ရွှေအစောင့်တွေထဲကတစ်  
ယောက်ကိုသစ်ပင်ပေါ်တက်ပြီးသစ်သီးတစ်ချို့ကိုချုံခိုင်းတယ်။

ဂိုဟာကအစောင့်ကို “အနိမ့်ဆုံးသစ်ကိုင်းကအသီးကိုချုံပါ။”

အစောင့်ဟာသစ်ပင်ပေါ်ကအနိမ့်ဆုံးသစ်ကိုင်းကအသီးကိုရွှေ့ပြီးသူနှီးကိုပေး  
လိုက်တယ်။ သူနှီးကသစ်သီးကိုမီးနဲ့ခွဲလိုက်တော့သစ်သီးထဲမှာတောက်ပတဲ့  
ရွှေပြားတွေကိုတွေ့ရတယ်။

## အလုပ်ဖြားခံရသောသူခိုးများ

ဒါကြာင့်သူခိုးတွေသစ်ပင်ကိုဝယ်လိုက်လို့ဂိုဟာရွှေအစောင့်တွေဟာနားတွေကိုယူပြီးအိမ်ကိုပြန်လာတယ်။ နွားအကောင်တစ်ရာရလို့ဂိုဟာတစ်ယောက်အားရကျေနှပ်နေတယ်။ သူခိုးတွေကလည်းအရမ်းကိုဝမ်းသာနေပြီးနေ့စဉ်နေ့တိုင်းသူတို့ရွှေသစ်ပင်ကိုကြည့်ကြတယ်။ သစ်သီးတွေတစ်ဖြည့်းဖြည့်းမှည့်လာပြီးသူခိုးတွေဟာသစ်သီးထဲကရွှေတွေကြီးလာတဲ့အထိစိတ်ရှည်ရည်နဲ့စောင့်နေကြတယ်။ အခြားဘာအကြာင်းတွေမှုစဉ်းစားဖို့စိတ်မကူးတော့ဘူး။ သစ်သီးတွေမှုည့်လာတော့ရူးဖို့သူတို့ပြင်ဆင်ကြတယ်။ သူခိုးတွေပုံးကြီးတွေနဲ့အတူခါးကြီးတွေပါယူလာပြီးသစ်သီးတွေရှိတဲ့အကိုင်းအားလုံးကိုခုတ်ချလိုက်တယ်။

သူတို့ဟာအရမ်းစိတ်လူပ်ရှားနေပြီးရွှေအကြာင်းပစဉ်းစားနေတဲ့အတွက်သစ်သီးတစ်လုံးချင်းစိုက်ခွဲလိုက်တယ်။ သစ်သီးတစ်လုံးပြီးတစ်လုံးခွဲကြည့်ပေမဲ့လည်းသစ်သီးတွေထဲမှာဘာရွှေပြားတွေမှုမတွေ့ရဘူး။ ဒါကြာင့်သူတို့အရမ်းအေးအသွေးကြတယ်။ သူခိုးတွေဟာအခြားသူတွေကိုလိမ့်လှည့်လှည့်ဖြားခဲ့လို့အခုသူတို့အလိမ်ခံခဲ့ရတယ်။ သူတို့ဟာချက်ချင်းဘုရိုဟာဆီသွားပြီးနွားတွေကိုပြန်တောင်းမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။

## သူခိုးများဂိုဟာဆီသွားအလည်းလှစ်း

ဂိုဟာကလည်းသူခိုးတွေကိုအဆင့်သင့်စောင့်နေတယ်။ သူခိုးဘယ်အချိန်လာမလဲဆိုတာဂိုဟာသီးနှံနေတယ်။ ဘာဖြစ်သလဲဆိုတော့ဂိုဟာမှာကြယ်တွေလတွေကိုတွက်တတ်တဲ့အတတ်ပညာရှိတယ်။ ကြယ်တွေကိုကြည့်လိုက်တဲ့အချိန်မှာသူခိုးတွေဘယ်အထိအေးအသွေးကြတယ်။ သူခိုးတွေမလဲဆိုတာသီးသွားသွားတော့လာမလဲဆိုတာသီးနှံနေတယ်။ သူခိုးတွေမလဲခင်ရက်အတွင်းမှာသူရွှေအစီအစဉ်ကိုစွဲပါတော့တယ်။ ဂိုဟာကတော့ထဲကိုတွက်သွားပြီးတော့

ဆိတ်ကလေးနှစ်ကောင်ဖမ်းလာတယ်။ တောဆိတ်ကလေးနှစ်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင်တော်တော်လေးတူကြတယ်။ အဲဒီနောက်နားတစ် ကောင်ကိုသတ်ပြီးတော့နားရဲ့ဆိုးအိတ်ထဲမှာသွေးတွေထည့်ထားလိုက်တယ်။ ဂိုဟာကသွေးပြားတွေပြင်ဆင်ထားပြီးသူ့မိန်းမကိုသွေးပြားတွေဘယ်လို ဝတ်ရမလဲဆိုတာပြတယ်။

သူ့မိန်းမက “ကျွန်မသိပြီး။ စစ်သားတွေစစ်မြေပြင်ကိုထွက်တဲ့အခါသူတို့အ သက်အစွဲ ရာယ်ကာကွယ်ဖို့အတွက်ကျဉ်းကာတွေဝတ်ထားသလိုဝတ်ရ မယ်မဟုတ်လား” လို့မေးတယ်။

ဂိုဟာက “မင်းပြောတာမှန်တယ်။ ဒီသွေးပြားဟာကျဉ်းကာလိုအကာအ ကွယ်ပေးမဲ့ပစ္စည်းတစ်ခုဖြစ်တယ်။”

ဒါနဲ့သူ့မိန်းမကကျဉ်းကာကိုဝတ်ပြီးသူ့ကိုယ်သူမှန်ထဲသွားကြည့်ပြီးကျေနပ် အားရွှေဗြို့နေလိုက်တယ်။ သူ့ကိုယ်သူအရမ်းချောလှနေတဲ့မင်းသမီးလို့ ထင်တာပေါ့။ ဒါပေမဲ့နောက်ထပ်ဘာတွေထပ်ဝတ်ရမလဲဆိုတာမသိသေးဘူး။



ဂိုဟာကသွေးတွေဖြည့်ထားတဲ့နားဆီးအိတ်ကိုသူမိန့်မာအားပေးပြီး “ဆီးအိတ်ကိုဒီကျဉ်ကာရဲ့ရွှေမှာဝတ်လိုက်ပြီးအပေါ်မှာအကြီးထပ်ဝတ်လိုက်ပါ။” သူမိန့်မကလည်းအဲဒီသတွေပြားပေါ်မှာသွေးတွေဖြည့်ထားတဲ့ဆီးအိတ်ကိုလည်ပင်းပေါ်ခွဲလိုက်ပြီးအပေါ်အကြီးကိုထပ်ဝတ်လိုက်တယ်။ အခုသူရဲ့ကိုယ်ပေါ်မှာရင်ပတ်ကိုအကာအကွယ်ပေးမဲ့သတွေပြား၊ ဆီးအိတ်နဲ့အကြီးသုံးထပ်ဖြစ်နေတယ်။ သူအရမ်းရပ်ဆိုးနေမှာစိုးလို့သူကိုယ်သူမှန်ထဲမှကြည့်တော့ဘူး။

ဂိုဟာက “သူခိုးနှစ်ယောက်ရောက်လာရင်ဝါလယ်ကွင်းထဲမှာရှိတယ်လို့ပြောပေးပါ။ သူတို့ကရဲ့ကိုလယ်ကွင်းထဲမှာလာရှာမယ်။ သူတို့ရဲ့ကိုလယ်ကွင်းထဲလာရှာတဲ့အခါန်မင်းကအစားအသောက်အတွက်အမဲသားဟင်းချက်ထားပါ” လို့သူအနီးကိုပြောပြီးတော့ဆိုတစ်ကောင်ကိုပုံးထဲမှာထည့်ပြီးထိတ်ထားတယ်။ ကျွန်တဲ့တစ်ကောင်ကိုသူနဲ့အတူလယ်ကွင်းထဲခေါ်သွားတယ်။ လယ်ကွင်းထဲမှာသူခိုးကိုသူစောင့်နေတယ်။ ကြယ်တွေကသူကိုမကြာခင်သူခိုးလာတော့မယ်ဆိုတဲ့အမှတ်အသားပြထားလို့သူသိတယ်။

သူခိုးတွေကဂိုဟာကိုအောင်သံဃား “ခင်ဗျားသစ်ပင်ကရွှေသစ်ပင်လည်းမဟုတ်ဘူး။ သစ်သီးတွေထဲမှာရွှေပြားတွေကိုလဲမတွေ့ရဘူး” လို့ပြောတယ်။ ဂိုဟာကသူတို့ကိုခေါင်းညိတ်ပြလိုက်တော့အောင်အောင်ဆိုး “ကျေပ်တို့ရဲ့နားတွေကိုပြန်ပေးပါ။”

ဂိုဟာကလေသံအေးအေးနဲ့ “ကောင်းပြီး၊ ကောင်းပြီး။ ဒါပေမဲ့စိတ်ရှည်ရှည်နဲ့သည်းခံထားလိုက်အုံး။ ပါတို့အိမ်အရင်ပြန်ကြရအောင်” လို့ပြောတယ်။ သူခိုးကစိတ်ဆိုးပြီး “ဘာကြောင့်ခင်ဗျားအိမ်ကိုသွားရမလဲ” လို့မေးတော့ဂိုဟာကသူ “မင်းတို့ကိုင်ထမင်းပိတ်ကျွေးမလို့ပါ။” လို့ရှင်းပြတော့သူခိုးနှစ်ယောက်ဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးဂိုဟာရဲ့အစီအစဉ်ကိုလက်ခံလိုက်ကြတယ်။ သူခိုးတွေကအစားအသောက်စားရမှာမူ့ပျော်နေကြ

တယ်။ ဂိုဟာကသူရဲတောဆိတ်ကလေးဆီကိုလှည့်လိုက်ပြီး “တောဆိတ်ကလေးရေမင်းဟာင့်အတွက်သတင်းပို့ပေးတဲ့သူဖြစ်တဲ့အတွက်င့်မဆိုကိုသွားပြီးအောင်သည်တွေကိုငါခေါ်လာမှာမို့သူ့ကိုဟင်းကောင်းကောင်းချက်ထားခိုင်းပါ။” လို့ပြောပြီးတောဆိတ်ကလေးကိုလှတ်လိုက်တော့တောဆိတ်ကလေးအဝေးကိုထွက်ပြီးသွားတော့တယ်။ ဒါပေမဲ့သူရဲ့တွေရဲ့စိတ်ထဲမှာတောဆိတ်ကလေးဟာဂိုဟာရဲ့အောင်ဆီကိုပြန်ပြီးသတင်းပို့တာဖြစ်မှာပဲလို့ထင်နေကြတယ်။ သူတို့သုံးယောက်ဟာလယ်ကွင်းထဲကနေအိမ်ကိုပြန်လာကြတယ်။ သူတို့တစ်တွေအိမ်ပြန်ရောက်တော့ဂိုဟာရဲ့အောင်သည်ကသူတို့ကိုညှိခံမို့အဆင်သင့်စောင့်နေတယ်။

ဂိုဟာအောင်းကပြီးလိုက်ပြီး “ညနေစာအဆင်သင့်ဖြစ်ပြီး” လို့ပြောတော့သူတို့အားလုံးစားပွဲဘေးမှာထိုင်လိုက်ပြီးထမင်းစပြီးစားတော့တယ်။ ရုတ်တစ်ရက်ထမင်းစားနေရာကဂိုဟာရပ်လိုက်ပြီးသူမိန်းမကို “ဒါဘာအစားအစာတွေလဲ” လို့ဒေါသထွက်တဲ့ပုံစံဟန်ဆောင်ပြီးမေးလိုက်တယ်။

ဂိုဟာရဲ့အောင်းကလည်းထမင်းစားပွဲရွှေမှာရပ်လိုက်ပြန်တယ်။ သူကတော့ဟန်ဆောင်တာမဟုတ်ဘူး။ တစ်ကယ်ဘဲဒေါသထွက်နေတယ်။ အချိန်အကုန်ခံပြီးသူတို့အတွက်ပြင်ဆင်ချက်ပြုတ်ထားရတဲ့အတွက်သူတို့တစ်တွေစားလို့ကောင်းကြမယ်ဆိုတာသူသိတယ်။

ဂိုဟာကသူရဲ့နှစ်ယောက်ဆီညွှန်ပြပြီး “ဒီလူတွေဟာင့်သူငယ်ချင်းတွေဖြစ်သည်။ သူတို့ဟာအရေးကြီးတဲ့လူတွေဖြစ်တဲ့အတွက်ဝါဝမ်းသာအားရနဲ့ကြိုဆိုညှိခံထားတာ” လို့စိတ်ဆိုးမာန်ဆိုးအော်ပြောလိုက်တယ်။ ပြီးတော့စားပွဲခုံကိုသူ့လက်နဲ့တာအားထုလိုက်ပြီးသူ့အောင်းကို “ဒီအစားအစာတွေဟာသူတို့အတွက်မကောင်းဘူး” လို့အော်ပြောလိုက်တယ်။ သူ့အောင်းက “သူတို့အတွက်မကောင်းဘူးလို့ရှင်ဘယ်လိုပြောနိုင်တာလဲ။ ဒီအ

စားအစာတွေဟာလူတိုင်းအတွက်ကောင်းတယ်။ ခါလိအတွက်ပါစားကောင်းတယ်” လို့ပြောပြီးအရမ်းဒေါသထွက်နေတယ်။ ဂိုဟာကသူ့ကိုသတ္တုပြားနဲ့ဆီးအိတ်တွေဝတ်ခိုင်းတဲ့အပြင်သူချက်ထားတဲ့အစားအစာတွေမကောင်းဘူးလို့အည်တွေရဲ့အရှေမှာရိုင်းရိုင်းစိုင်းပြောဆိုဆက်ဆံတယ်။

အမှန်တစ်ကယ်တော့ဂိုဟာကသူ့အနီးသူ့ကိုစိတ်ဆိုးနေတာသိတယ်။ သူ့အနီးကိုဖော်သထွက်နေစေချင်တယ်။ ဂိုဟာနဲ့သူ့အနီးတို့အကြားတစ်ကယ်ကြောက်စရာကောင်းတဲ့ရန်ပဲဖြစ်တယ်လို့သူ့ဆီးကိုထင်စေချင်တယ်။ ဒါကြောင့်ဂိုဟာကသူ့အနီးဒေါသထွက်တာထက်ပိုပြီးဒေါသထွက်ပြလိုက်ပြီးသူ့အနီးကို“စားလို့မကောင်းတဲ့အစားအစာတွေကိုချက်ခြားပြီးတိုကိုလည်းအာခံပြောရတာအဲ့၍သစရာပဲ။ ကိုယ့်ယောကျိုးအပေါ်ဘယ်လိုယဉ်ကျေးအောင်ဆက်ဆံရမလဲဆိုတာမင်းကိုသင်ပြုမယ်။” ပြောပြီးသူ့ခါးကြားကခါးတစ်ချောင်းကိုထုတ်လိုက်ပြီးသူ့အနီးကိုထိုးလိုက်တယ်။ ဒါပေမဲ့သူ့သတိထားပြီးသူနဲ့ထိုးပိုက်တယ်။ သူ့ဆီးတွေကာလည်းဂိုဟာကသူ့အနီးရဲ့ရင်ပတ်ကိုခါးနဲ့ထိုးလိုက်တာပဲလို့ထင်နေကြတယ်။

အမှန်မှာတော့ဂိုဟာကသူ့မိန်းမရဲ့အကြီးအောက်ကသွေးတွေဖြည့်ထားတဲ့နွားဆီးအိတ်ကိုထိုးပစ်လိုက်တာဖြစ်တယ်။ သူ့အနီးလည်းဘယ်လိုနာကျင်မှုကိုမှုမခံစားရဘူး။ နွားဆီးအိတ်အောက်မှာရင်ပတ်ကိုခံထားတဲ့သတ္တုပြားတစ်ပြားရှိနေလို့ဖြစ်တယ်။ သူ့အနီးကိုခါးနဲ့ထိုးလိုက်တဲ့အခါနွားဆီးအိတ်ထဲကသွေးတွေလျှောက်ပြီးသူ့မိန်းမလည်းပကြမ်းပြင်ပေါ်ကိုလဲကျသွားတယ်။

သူ့ဆီးတွေမှင်သက်သွားပြီးဘာမှမပြောတော့ဘူး။ သူ့တို့ကဂိုဟာတစ်ယောက်သူ့မိန်းမကိုသတ်လိုက်ပြီးလို့ထင်နေကြတယ်။ ဂိုဟာက“သူ့ကိုပါသတ်ချင်တာမဟုတ်ဘူး။ ဒါအရမ်းစိတ်ဆိုးနေလို့ပါ။ ဒါပေမဲ့အခုပါစိတ်အေးသွားပြီး”

လို့ပြောပြီးသူ့ဘီဒိတ္ထကတုတ်ချောင်းတစ်ချောင်းကိုထုတ်လိုက်တယ်။  
တစ်ကယ်ဆိုရင်အဲဒီတုတ်ချောင်းဟာသူဟိုနားဒီနားသွားတဲ့အခါသုံးတဲ့  
တုတ်ထောက်ဖြစ်တယ်။ ဂိုဟာကသူ့နေ့းရင်ပတ်ကိုတုတ်နဲ့ထိုးလိုက်ပြန်  
တယ်။ ပြီးတော့ဂိုဟာကသူ့နေ့းကို “မိန့်မရေးကြမ်းပြင်ပေါ်ကထတော့၊ သေ  
ခြင်းကထတော့ မင်းအပြစ်ကိုဝါခွင့်လွှာတ်လိုက်ပြီးထာ ထ” လို့ပြောတော့သူ့  
နေ့းကလဲနေရာကထလာတယ်။



သူမဟာအရင်ကပုံစံအတိုင်းဘာမှမဖြစ်ဘူး။ သူဘာမှနာကျင်တဲ့ပုံစံမပေါ်ဘူး။  
သူခိုးနှစ်ယောက်ဟာသူမကိုကြည့်ပြီးတစ်ယောက်မျက်နှာတစ်ယောက်  
ကြည့်ကတယ်။ သေနေတဲ့လူပြန်ရင်လာတာကိုသူတို့တစ်ခါမှမတွေ့ခဲ့ဖူးသေး  
ဘူး။

သူတို့ကဂိုဟာကို “ကျွန်တော်တို့အလွန်လိမ့်ပြီးသတင်းပို့ပေးတတ်တဲ့  
တောဆိတ်ကလေးနဲ့၊ သေတဲ့လူကိုပြန်ရင်စေတတ်တဲ့တုတ်ချောင်းကိုဝယ်  
ချင်တယ်” လို့ပြောတယ်။ ဂိုဟာကအဲ့သိတဲ့ပုံစံနဲ့ “ကောင်းပြီး၊ ဒါပေမဲ့ငါမ  
ပြောတတ်သေးဘူး။”

သူခိုးကထိတ်လှပ်ရားစွာနဲ့ “တောဆိတ်ကလေးနဲ့တုတ်ချောင်းအတွက်ရွှေပြားအချမ်တစ်ရာပေးဝယ်မယ်။” လို့ပြောတော့ရိုဟာက “ရွှေပြားအချမ်တစ်ရာလား။ ကောင်းပြီး၊ ငါရောင်းမယ်” ပြောတဲ့အတွက်သူခိုးတွေကရွှေပြားအချမ်တစ်ရာပေးလိုက်တော့ရိုဟာကသူခိုးကိုသူရဲ့တုတ်ချောင်းပေးလိုက်တယ်။ သူခိုးတွေကဒီတုတ်ချောင်းဟာမျက်လှည့်လှပ်တတ်တဲ့တုတ်ချောင်းလို့ထင်နေကြတယ်။

နောက်ပြီးပုံးထဲမှာထည့်ထားတဲ့တောဆိတ်ကလေးတစ်ကောင်ကိုပေးလိုက်တယ်။ သူခိုးတွေကလယ်ကွင်းထဲကတွေ့ခဲ့တဲ့တောဆိတ်ကလေးလို့ထင်နေတယ်။ ရွှေပြားအချမ်တစ်ရာကိုရိုဟာသိမ်းလိုက်ချိန်မှာသူခိုးတွေကလည်းတောဆိတ်နဲ့တုတ်ချောင်းတွေကိုယူသွားတယ်။

### **သူခိုးများခိုက်ရန်ဖြစ်ခြင်း**

ပထမပိုင်းမှာသူခိုးနှစ်ယောက်ဟာဝမ်းသာကြတယ်။ သူတို့ဝမ်းသာနေကြတာကသူတို့မှာမျက်လှည့်လုပ်နိုင်တဲ့တုတ်ချောင်းတစ်ချောင်းရယ်၊ ထိမ္မာပါးနှင့်တဲ့တောဆိတ်ကလေးတစ်ကောင်ကိုရတဲ့အတွက်ဖြစ်တယ်။ သူတို့နှစ်ယောက်ဟာလမ်းလျှောက်ယင်းစကားများလာကြတယ်။ စကားများရတဲ့အကြောင်းကတောဆိတ်ကလေးတစ်ကောင်နဲ့တုတ်ချောင်းတစ်ချောင်းပုဂ္ဂိုတဲ့အတွက်သူတို့နှစ်ယောက်ဘယ်လိုခွဲဝေရမလဲဆိုတာပြင်းခုံကြတယ်။ ဒီလိုပြင်းခုံကြရင်းနဲ့အော်သတွက်လာကြတယ်။ သူခိုးတစ်ယောက်ရဲ့ခါးကြားပေါ်မှာခါးကြီးတစ်ချောင်းရှိတယ်။ သူအော်သတွက်ပြီးခါးကြားထဲကခါးကိုခွဲထုတ်လိုက်ပြီးသူငယ်ချင်းကိုထိုးပစ်လိုက်တယ်။ ခါးနဲ့အထိုးခံရတဲ့သူခိုးဟာရင်ပတ်ကိုကာကွယ်ပေးမဲ့သတ္တာပြားနဲ့နွားဆီးအိတ်ကိုဝတ်မထားတဲ့အတွက်ခါးဟာသူ့ရှင်ပတ်ထဲရှုံးဝင်သွားပြီးသွေးတွေထွက်လာတယ်။ နောက်ဆုံးတော့မြေကြီးပေါ်မှာလဲကျသေဆုံးသွားရာတယ်။

သူ့ယ်ချင်းကိုသတ်မိတဲ့သူ့ခါးဟာခါးကိုလက်ပေါ်ကိုင်ထားရင်းသေနေတဲ့  
သူ့ယ်ချင်းကိုမှင်သက်သွားပြီးရပ်ကြည့်နေတယ်။ သူအရမ်းစိတ်မကောင်း  
ဖြစ်နေတယ်။ အမှန်မှာသူ့ယ်ချင်းကိုသူသေစေချင်တာမဟုတ်ဘူး။ သူအောင်  
ထွက်လို့လုပ်မိရတာဖြစ်တယ်။ အခုခုသူ့စိတ်ပြေသွားလို့သူ့မျက်လှည့်တိတ်  
ချောင်းကိုသတိရလိုက်တယ်။ တုတ်ချောင်းကိုကိုင်လိုက်လိုက်ပြီးသေနေတဲ့  
သူ့ယ်ချင်းကိုတို့လိုက်တယ်။ ဒါပေမဲ့လူသေဟာလူသေပါပဲ။ လုံးဝမလှပ်ရှား  
လာတော့ဘူး။

ပြီးတော့ဂိုဟာကသူ့မိန်းမကိုတို့မတို့ခင်မှာတစ်ခုခုပြောနေတာကိုသူ့ခါး  
သတိရလိုက်တယ်။ ဒါပေမဲ့ဂိုဟာပြောသလဲဆိုတာမသိဘူး။ အဲဒီစကားဟာ  
ဂါထာစကားပဲဖြစ်ရမယ်။ ဒါပေမဲ့အဲဒီစကားကိုသူဘယ်လိုပြောရမလဲဆိုတာ  
မသိလို့ဂိုဟာဆီသွားပြီးမေးမယ်ပြီးတော့ဂါထာစကားတွေသင်ခိုင်းမယ်လို့  
ဆုံးဖြတ်လိုက်တယ်။

ဂိုဟာကလည်းဒီသူ့ခါးနှစ်ယောက်ဟာရန်ဖြစ်ပြီးရင်တစ်ယောက်တော့သူ့  
ဆီပြန်လာမယ်ဆိုတာသိနေတယ်။ ဒါကြောင့်သူ့ခါးတွေသူ့ဆီပြန်လာမှာကို  
မျှော်နေတယ်။ အီမှာလဲရဲသားတွေကိုအဆင်သင့်ခေါ်ထားတယ်။ ရဲသား  
တွေကိုအခန်းတစ်ခန်းထဲမှာပုန်းခိုင်းပြီးသူ့ခါးဘာပြောသလဲဆိုတာကိုနား  
ထောင်ခိုင်းတယ်။

သူ့ခါးရောက်လာပြီးဂိုဟာကိုသူ့တို့နှစ်ယောက်ရဲအဖြစ်အပျက်ပြောပြုတယ်။  
သူ့သူ့ယ်ချင်းကိုဘယ်လိုသတ်မိတယ်ဆိုတာပြောပြုတယ်။ သူ့ခါးကဂိုဟာ  
ကို “တုတ်ချောင်းရှိနေပေမဲ့လည်းဂါထာမပါရင်တုတ်ချောင်းဟာဘာတန်ဖိုး  
မှုမရှိဘူး။ တုတ်ချောင်းဟာဂါထာပါမှုသုံးလို့ရမှာဖြစ်တဲ့အတွက်ခင်ဗျားရဲ့  
ဂါထာစကားသင်ပေးပါ။ တုတ်ချောင်းဝယ်တဲ့အခါဂါထာစကားဟာလဲတုတ်  
ချောင်းနဲ့အတူပါရမှာဖြစ်တဲ့အတွက်ဂါထာစကားတွေကိုပြောပြုပါ။”

ကျွန်တော့သူငယ်ချင်းကိုပြန်ပြီးအသက်ရှင်စေချင်ပါတယ်”

ဂိုဟာကတိတ်ဆိတ်နေရာကချောင်းဟန့် သံခံပျော်ကျယ်ပြုလိုက်တယ်။  
ဒီလိုချောင်းဟန့် သံပြုလိုက်တာကအခန်းထဲမှာပုန်းနေတဲ့ရဲသားတွေကိုအ<sup>၁၁</sup>  
ပြင်ထွက်လာခိုင်းစေချင်တဲ့အတွက်ဖြစ်တယ်။ ဂိုဟာကသူခိုးကို “မင်းကိုင်  
ဂါထာစကားတွေသင်ပေးမယ်။ ဒါပေမဲ့မင်းကိုရဲသားတွေအရင်ခေါ်သွားမယ်။  
မင်းရဲအကြောင်းတွေကိုသူတို့အကုန်လုံးကြားပြီးပြီ။ လူတစ်ယောက်ကိုသတ်  
တဲ့အတွက်မင်းလဲကြိုးစင်တင်ပြီးအသတ်ခံရမယ်”

သူခိုးရဲမျက်နှာကိုတစ်ခကဲလေးကြည့်ပြီး “ထံအတဲ့လူကိုစောင်ကားတာမ  
ကောင်းတဲ့အပြုအမူတွေဖြစ်ပေမဲ့တော်တဲ့လူကိုစောင်ကားမိရင်မိုက်မတဲ့အပြု  
အမူဖြစ်တယ်ဆိုတာနောက်တော့သိလာရမယ်။ နောက်ဆိုရင်လူတော်တွေ  
ကိုဘယ်တော့မှမစောင်ကားနဲ့”

သူခိုးဟာဂိုဟာရဲမျက်နှာကိုစွေ့စွေ့ကြည့်လိုက်တော့မှတစ်ချိန်ကသူတို့ရိုက်  
နှက်ထားခဲ့ပြီးသူရဲသိုးကိုခိုးခဲ့တာဂိုဟာဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။  
သူခိုးဟာကြိုးစင်ပေါ်မတကိုမိုဂိုဟာရဲစကားကိုစဉ်းစားနေတယ်။ နောက်ဆိုရင်  
တော်တဲ့သူကိုဘယ်တော့မှမလှည့်စားတော့ဘူး။

## မေးခွန်းများ

၁။ ဘာကြောင့်သူခိုးကရိုဟာကိုလှည့်စားရသလဲ။

၂။ ဘာကြောင့်သူခိုးကသစ်ပင်ကိုလိုချင်ရသလဲ။

၃။ သစ်သီးမှည့်လာတဲ့အချိန်မှာသူခိုးတွေဘာကိုတွေ့သလဲ။

၄။ ဂိုဟာကသူခိုးတွေသူ့သိလာမှာကိုဘယ်လိုသိခဲ့သလဲ။

၅။ ဘာကြောင့်ဂိုဟာရဲခါးကသူ့မိန်းမကိုမသောစွဲတာလဲ။

၆။ နောက်ဆုံးသူခိုးနှစ်ယောက်ဘာတွေဖြစ်သွားကြသလဲ။

# ဂိုဟာဝယ်တဲ့မြေည်းတစ်ကောင်

တစ်နေ့မှာဂိုဟာတစ်ယောက်မြေည်းတစ်ကောင်ကိုဝယ်ဖို့စိတ်ကူးလိုက်တယ်။ ဒါပေမဲ့မြေည်းဝယ်ဖို့သူ့မှာပိုက်ဆံမရှိဘူး။ ဒါကြောင့်ခါလိခါသွားပြီးအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်တယ်။ ဘုရင့်နှစ်းတော်ကနေခါလိခါကိုသွားမဲ့တံ့ခါးပါက်မှာတံ့ခါးစောင့်တစ်ယောက်ရှိတယ်။ သူဟာဘရားရုံးကိုလာတဲ့သူတွေနှစ်းတော်ထဲဝင်ထွက်ခွင့်ရပို့တံ့ခါးဖွင့်ပေးရတယ်။ ဒါပေမဲ့တံ့ခါးစောင့်ဟာဂိုဟာအပေါ်ကောက်ကျစ်စဉ်းလဲခဲ့တာကြောခဲ့ပြီး။ ခါလိခါကစေတနာလက်ဆောင်တွေကိုဂိုဟာအမြေရတာကိုသူသိပ်မကျနပ်ဘူး။

ခါလိခါကစေတနာလက်ဆောင်တွေတစ်ခုပြီးတစ်ခုရတာ့တံ့ခါးစောင့်ရွှေမနာလိုတဲ့စိတ်ဟာပိုပြီးအရှိန်ပြင်းလာတယ်။ ဒါကြောင့်ဂိုဟာတစ်ယောက်ခါလိကို



သူးတွေ့ဖို့သူဝင်ခွင့်မပေးခဲ့ဘူး။ ဂိုဟာမြည်းလိုချင်တယ်ဆိုတာသူမသိဘူး။ သူသိတာကခါလိဆိုကရိုဟာတစ်ခုခုတောင်းမယ်ဆိုတာပါ။

တံခါးစောင့်က “ခင်ဗျားဟာသံအမတ်ကြီးခါလိနှစ်သက်တဲ့သူ၊ ကျူပ်ကသူ့ရဲ့တံခါးစောင့်ပါ”

ဂိုဟာက “ခင်ဗျားဟာရိုးရိုးတံခါးစောင့်မဟုတ်ဘူး။ ခင်ဗျားဟာသူယုံကြည်တဲ့တံခါးစောင့်တစ်ယောက်ပါ။” ဒါပေမဲ့တံခါးစောင့်ကမကျနပ်သေးဘူး။

ပြီးတော့သူက “ခါလိဆိုကစေတနာလက်ဆောင်တွေအားလုံးခင်ဗျားရတော့ကျူပ်ဘာမှမရတော့ဘူး” လို့ပြောတယ်။

ဂိုဟာက “ကျူပ်အပေါ်မနာလိုစိတ်မဖြစ်ပါနဲ့။ မနာလိုစိတ်ဟာခင်ဗျားကိုအကျိုးမပေးဘူး”

တံခါးစောင့်ကသူ့ကို “ကျူပ်နှစ်းတွင်းစာဆိုရှင်မဖြစ်ချင်ဘူး” လို့ဖြေလိုက်တယ်။ သူဟာအရပ်မြင့်တဲ့သူတစ်ယောက်ဖြစ်ပြီးဂိုဟာကိုဖြောင့်ဖြောင့်မတ်တပ်ရပ်ပြီးကြည့်နေတယ်။

သူက “တံခါးစောင့်တစ်ယောက်ဖြစ်ရတာကျူပ်အရမ်းဝမ်းသာတယ်။ ဒါပေမဲ့ကျူပ်လိုချင်တာကခင်ဗျားရဲ့ကံတစ်ဝက်ကိုခွဲဝေပေးစေချင်တယ်” လို့ပြောတော့ဂိုဟာက “ကျူပ်ရဲ့ကံကိုခွဲဝေပေးရမယ်ဟုတ်လား။ ခင်ဗျားဘယ်လိုအဓိပ္ပာယ်နဲ့ပြောတာလဲ” လို့ပြန်မေးတယ်။

တံခါးစောင့်က “ခါလိဆိုကသင်ဘာစေတနာလက်ဆောင်ဘဲရရကျူပ်ကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ကတိပေးရမယ်” လို့ရင်းပြောတယ်။

ဂိုဟာရဲ့စိတ်ထဲမှာ “ပါရတဲ့ဘာစေတနာလက်ဆောင်ဘဲဖြစ်ဖြစ်ဟုတ်လား” တံခါးစောင့်ကသူ့ကို “ခင်ဗျားသဘောတူညီပါတယ်ဆိုတဲ့စာကိုရေးပေးပါ”

ဂိုဟာက “ကောင်းပြီး” ဆိုပြီးသဘောတူညီတဲ့စာရေးပြီးလက်မှတ်ရေးထိုး ပေးလိုက်တယ်။ ပြီးတော့သူပြီးလိုက်တယ်။ သူ့ရဲအပြုံးကိုတံခါးစောင့်မတွေ့ ခဲ့ဘူး။ သူ့စာမကြောင်းက “သံအမတ်ကြီးဆီကဘာလက်ဆောင်ပဲရရသင့်ကို တစ်ဝက်ခွဲပေးပါမယ်” ဆိုတဲ့စာမကြောင်းရဲအောက်မှာသူနာမည်ရေးထိုးလိုက်တယ်။

ပြီးတော့ဂိုဟာက “ခင်ဗျားလိုချင်တာဒါပဲလား” လို့မေးတော့ တံခါးစောင့်က “ဟုတ်တယ်။ ကျပ်လိုချင်တာဒါပဲ”  
ဂိုဟာက “သေချာရဲလား”

တံခါးစောင့်က “သေချာတာပေါ့” ဆိုပြီးဝမ်းသာနေတယ်။ ပြီးတော့သူ လည်းပဲစာရွက်ပေါ်လက်မှတ်ရေးထိုးလိုက်တယ်။ အခုဂိုဟာတစ်ယောက်ခါလို အခန်းထဲဝင်ခွင့်ရသွားပြီ။ ခါလိုဆီကိုဂိုဟာသွားလည်ရင်အမြတမ်းအရိအသေ ပေးတယ်။ အရာရာအားလုံးအပေါ်ခါလိအာဏာရှုတယ်။ ဒါပေမဲ့ခါတစ်ခါ မှာတော့ဂိုဟာတစ်ယောက်ခါလိကိုရှုသေမှုမပြုဘူး။ သူဟာအကြီးအကဲတစ် ယောက်ကိုရှုဖော်လေးစားမှုမပြုဘူး။

ဒါကြောင့်ဂိုဟာကိုခါလိအုံဥက္ကသွားလို့အောင်နဲ့ “သင်ဘာအလိုဂိုသလဲ။ ဒါအ လုပ်များတယ်။ ဘာမကြောင့်ငါကိုလာရှုပ်ရသလဲ” မေးတယ်။

ခါလိရှုစကားကိုဂုဏ်ရမစိုက်တဲ့ပုံစံနဲ့ဂိုဟာတစ်ယောက်အပြင်ကိုပဲကြည့်နေ တယ်။ ခါလိကထပ်ပြီး “သင်ဘာလိုချင်သလဲ” ဆိုပြီးစိတ်မရှည်တော့ဘူး။  
ဂိုဟာက “ကျွန်ုပ်ကိုတုတ်နဲ့ရှုက်ပါ” လိုပြန်ဖြေတယ်။

ခါလိက “ဘာလဲ” လို့အလန့်တကြားပြန်မေးတယ်။

သူကြားရတဲ့စကားကိုအုံဥက္ကနေပြီးမယုံဘူး။ “သင်ဘာပြောသလဲ” လို့ထပ် ပြီးမေးတယ်။

ဂိုဟာက “ကျွန်ုပ်ကိုတုတ်နဲ့အချက်တစ်ရာရှုက်တာလိုချင်ပါတယ်” ပြန်ဖော်

တော့ခါလိတစ်ကယ်အဲ့**ဉ်သွားတယ်။** သူဖေါ်သထွေက်နေပေမဲ့ရိုဟာကိုသူမရှိက်ချင်ဘူး။ ဒါကြောင့်ရိုဟာမနာအောင်သူဖြည့်ဖြည့်လေးပရိုက်တယ်။

ရိုဟာအချက်ဝါးဆယ်အရှိက်ခံရပြီးတဲ့နောက်ခါလိကိုခဏလေးရပ်နားပို့တောင်းပန်လိုက်တယ်။ ခါလိလည်းရိုဟာတောင်းပန်တဲ့အတွက်ခေတ္တခဏရပ်လိုက်တဲ့အခါရိုဟာကသူနဲ့တံခါးစောင့်သဘောတူညီပြီးလက်မှတ်ရေးထိုးထားတဲ့စာရွက်ကိုပြုလိုက်တယ်။ ခါလိဖတ်ကြည့်ပြီးရိုဟာကိုကြည့်လိုက်တယ်။ ပြီးတော့နောက်တစ်ကြိမ်ထပ်ဖတ်တယ်။ ဒီတစ်ခါ ခါလိဖေါ်သထွေက်တာရိုဟာကိုမဟုတ်ဘူး။ သူဖေါ်သထွေက်တာတံခါးစောင့်ကိုပါ။

ခါလိက “အစောင့်တွေ” ဆိုပြီးအသံကျယ်ကျယ်နဲ့အောင်ခေါ်လိုက်တော့အစောင့်တွေအမြန်မပြုးလာကြတယ်။

ကြောက်စရာကောင်းတဲ့အသံနဲ့ခါလိက “တံခါးစောင့်ကိုအမြန်ခေါ်လာပါ” ပြောပြီးနောက်အစောင့်တွေတံခါးစောင့်ကိုသွားခေါ်ပြီးခါလိဆီခေါ်လာခဲ့တယ်။

ခါလိက “အသင်းရိုဟာနဲ့သဘောတူထားတာရှိသလား” လို့မေးတော့တံခါးစောင့်ကာဝမ်းသာတဲ့မျှက်နှာနဲ့ “ရှိပါတယ်။ ရိုဟာကအရှင်ပေးတဲ့လက်ဆောင်ထဲကတစ်ဝက်ခဲ့ပေးမယ်လို့ကတိပေးထားပါတယ်။”

ခါလိက “ကောင်းပြီး” ဆိုပြီးကျယ်လောင်စွာနဲ့ရိုလိုက်ပြီး “ရိုဟာကိုဝါးဆယ်ရှိက်ပြီးပြီး” အခုသင့်ခဲ့လက်ဆောင်တစ်ဝက်ကိုယူလို့ရပြီး” လို့ပြောပြီးဖေါ်သတဲ့ကြီးနဲ့ “အစောင့်တွေဒီလူကိုခေါ်သွားပြီးနာနာလေးအချက်ဝါးဆယ်ရှိက်ပါ” လို့အမိန့်ပေးလိုက်တယ်။ အစောင့်တွေလည်းနောင်တရန်တဲ့တံခါးစောင့်ကိုအခန်းထဲကအမြန်ဆုံးခေါ်ထုတ်သွားပြီးအပြစ်ပေးလိုက်တယ်။ ခါလိနှစ်သက်တဲ့လူတစ်ယောက်ကိုမနာလို့ဖြစ်ခဲ့တဲ့အတွက်ကြောက်

စရာကောင်းတဲ့သင်ခန်းစာကိုရရှိလိုက်တယ်ဆိုတာကိုတံ့ခါးစောင့်တစ်ယောက်နားလည်လိုက်တယ်။

## ဂိုဟာဘေးနားကလူ

တံ့ခါးစောင့်နဲ့အတူအစောင့်တွေထွက်သွားကြပြီးနောက်ပိုင်းခါလိုကဂိုဟာကိုကြည့်လိုက်တယ်။ ဂိုဟာနဲ့ရင်းနှီးဆက်ဆံမှုပြန်ရတော့မှာမို့ခါလိစိတ်အေးသွားပြီးပြီးလိုက်တယ်။ ဂိုဟာတစ်ယောက်တစ်ခုခုလိုချင်နေတာသူသိနေတယ်။ ဒါကြောင့် “ဘာအတွက်ကျိုပ်ကိုလာတွေ့သလဲ”

ဂိုဟာက “ကျွန်ုပ်မြည်းတစ်ကောင်ဝယ်ချင်တယ်”လိုပြန်ဖြေလိုက်တယ်။

ခါလိခေါင်းညိုတ်ပြီး “အင်းဟုတ်တယ်။ လူတိုင်းမှာမြည်းရှိစွဲသင့်တယ်။”

ဂိုဟာက “မြည်းဝယ်ဖို့ကျွန်ုပ်မှာပိုက်ဆံမရှိပါဘူး”ပြောတော့

ခါလိက “သင်လိုချင်တဲ့ပိုက်ဆံကျွန်ုပ်ပေးမယ်” ပြောတော့ခါလိကဂိုဟာကျေးမူးတင်စကားပြောပြီးအရို့သေပေးလိုက်တယ်။

ပြီးတော့ဝမ်းသာစွာနဲ့ဈေးတန်းထဲကိုဝင်သွားလိုက်တယ်။ လူတစ်ယောက်မြည်းရောင်းနေတာတွေရတယ်။ မြည်းဟာတစ်ကောင်လုံးဖြူဖွေးနေပြီးအရမ်းလှုနေလို့သူသိပ်ချုစ်သွားတယ်။

ဂိုဟာမြည်းဝယ်ပြီးအမိမ်ကိုပြန်လာခဲ့တယ်။ သူ့ကိုယ်သူအထင်ကြီးနေတယ်။ လမ်းပေါ်ကလူတွေဟာဂိုဟာနဲ့ချစ်စရာကောင်းတဲ့မြည်းဖြူလေးကိုကြည့်နေကြတယ်။ ဂိုဟာကသူ့မြည်းလေးကိုအရမ်းချုစ်လို့မြည်းလေးနဲ့တစ်ခန်းတည်းအတူတူအသိပ်တယ်။ မြည်းလေးအကြောင်းကိုလူတိုင်းသိနေကြတယ်။ ဖြူထဲကလူတွေလည်းသူ့မြည်းအကြောင်းပဲပြောနေကြတယ်။ သူတို့လည်းဖြူဖွေးပြီးသိပ်လှတဲ့မြည်းလေးကိုချုစ်ကြတယ်။

တစ်နေ့မှာရိုဟာရဲ့အိမ်နီးချင်းတစ်ယောက်ခရီးထွက်ရမယ်။ သူဟာအခြားရွာတစ်ရွာကအမျိုးသမီးတစ်ယောက်နဲ့လက်ထပ်မှာမို့သူ့ခရီးစဉ်ကိုတင့်တင့်တယ်တယ်ဖြစ်စေချင်တယ်။ သူ့စိတ်ထဲမှာရိုဟာရဲ့ချစ်စရာကောင်းလှတဲ့မြည်းလှလှလေးကိုစီးသွားရင်အမျိုးသမီးရွာကလူတွေသူ့ကိုအထင်ကြီးပြီးကောင်းမွန်စွာနဲ့ဆက်ဆံကြမှာပဲ။ ဒါကြောင့်ရိုဟာနဲ့သွားတွေပြီးအခြားရွာတစ်ရွာကိုသွားဖို့သူ့ရဲ့ခရီးစဉ်ကိုပြောပြီးရိုဟာရဲ့မြည်းကိုငှားတယ်။

ရိုဟာတစ်ယောက်ပြီမ်သက်စွာနဲ့နားထောင်နေတယ်။ အဲဒီရွာကိုသွားတဲ့လမ်းဟာဆိုးတယ်ဆိုတာသူ့သိတယ်။ ဒါကြောင့်သူ့မြည်းအတွက်သူ့စိတ်ပူနေတယ်။ အဲဒီအမျိုးသားဟာထပ်ပြီးတော့ “ကျေးဇူးပြုပြီးခင်ဗျားရဲ့မြည်းကိုငှားပါလား” လို့ထပ်ပြီးတောင်းပြန်တယ်။  
သူ့ကိုရိုဟာသေသေချာချာကြည့်ပြီး “မြည်းဒီမှာမရှိဘူး။”


တစ်ခကဲးမှာအိမ်နောက်ဖေးကမြည်းအောင်သံကိုသူတို့ကောင်းကောင်းကြားနေရတယ်။ အမျိုးသားဟာအံ့ဩကြသွားပြီး “အဲဒီမြည်းဟာခင်ဗျားရဲ့မြည်းမဟုတ်ဘူးလား” လို့မေးတယ်။  
ရိုဟာကမြည်းအောင်သံမကြားတဲ့ပုံစံနဲ့အမျိုးသားကို “ခင်ဗျားဘာပြောနေတာလဲ” လို့မေးတယ်။

အမျိုးသားကစိတ်ရည်စွာနဲ့ “ကျော်တို့ကြားနေတာခင်ဗျားရဲ့မြည်းအောင်သံမဟုတ်ဘူးလား” မေးတော့

ရိုဟာက “ဘာမေးနေတာလဲ။ မြည်းဒီမှာမရှိဘူးလို့ခင်ဗျားကိုကျော်ပြောပြီးပြီးမဟုတ်လား” လို့ပြန်ဖြေလိုက်တယ်။

အမျိုးသားကမြည်းအောင်သံကိုသေသေချာချာကြားရပေမဲ့ရိုဟာစကားကြောင့်သူဘာဆက်ပြောရမှန်းမသိတော့ဘူး။

ဂိုဟာကဆက်ပြီး “ကျော်ကိုပြောပါ။ ခင်ဗျားဘာကိုယုံသလဲ။ မြည်းကိုလား။ ကျော်ကိုလား” ပြောတော့  
အမျိုးသားက “ကောင်းပြီး” လို့ပြောပြီးသူဘာမှဆက်မပြောတွေ့ဘူး။  
ဂိုဟာကဆက်ပြီး “ကျော်ကိုလာတွေ့တာဘာအတွက်ကြောင့်လဲ။ ခင်ဗျားလာ  
တာကျော်မြည်းနှားဖို့လား။ ကျော်မြည်းအောင်သံနားထောင်ဖို့အတွက်လား။



ဒီမှာနားထောင်ပါ။ မြည်းအောင်သံကိုကြားချင်ရင်ရတယ်။ မြည်းအောင်သံထက်  
ကောင်းတဲ့အသံဆယ်ဆနဲ့ကျော်အောင်တတ်တယ်။ ကဲခင်ဗျားနားထောင်ဖို့  
အဆင်သင့်ဖြစ်ပြီးလား” ဆိုပြီးဂိုဟာမိုးကောင်းကင်ပေါ်ခေါင်းမေ့လိုက်ပြီး  
ကျယ်လောင်တဲ့အသံနဲ့ “ဟီးဟား ...ဟီးဟား...ဟီးဟား” အောင်လိုက်တော့  
တယ်။

## မေးခွန်းများ

- ၁။ ဂိုဟာတစ်ယောက်တံ့ခါးစောင့်နဲ့ဘာကတိပေးထားကြသလဲ။
- ၂။ ဂိုဟာကခါလီရိုက်နေတာကိုဘာကြောင့်နားခိုင်းသလဲ။
- ၃။ ဘာကြောင့်ဂိုဟာကသူ့မြည်းကိုအခြားသူတစ်ယောက်နဲ့မရှိချင်တာလဲ။
- ၄။ မြည်းအောင်သံကိုအမျိုးသားကြားမိတာအမှန်တစ်ကယ်ပဲလား။

## မိခင်ရုံကလေး

တစ်နေ့မှာရိုဟာကသူ့ရွှေချိစရာကောင်းတဲ့မြည်းဖြူ။ကလေးကိုစီးပြီးခနီးထွက်တယ်။ မြည်းဖြူ။လေးကိုတစ်မနက်လုံးစီးတဲ့အတွက်နေမြင့်လာတဲ့အချိန်မှာ မြည်းကလေးဟာမောလာပြီးမှန်းတည့်ချိန်ရောက်တော့နေကလည်းအရမ်းပါ လို့မြည်းကလေးရေဆာလာတယ်။ မြည်းကလေးကမောပြီးရေလဲဆာတဲ့အတွက်ရိုဟာရဲ့အဲဒီမြောက်ခါနီးရေတွင်းတစ်တွင်းဘေးကိုရောက်တော့မြည်းကလေးဟာတုတ်တုတ်မျှမလှပ်တော့ဘူး။ ရေတွင်းထဲကရေကိုသူအရမ်းသောက်ချင်နေတယ်။

ဒါကြောင့်မြည်းပေါ်ကရိုဟာဆင်းပြီးသူ့သူငယ်ချင်းအိမ်ကိုသွားတယ်။ သူငယ်ချင်းဟာသစ်ပင်ရိပ်အောက်မှာလဲအိပ်နေပြီးသူ့ကိုယ်ကိုယပ်တောင်နဲ့ယက်ခံနေတယ်။ ပြီးတော့ရေသောက်လိုက် ယက်ခံလိုက်နဲ့အရမ်းပူအိုက်တာကိုခံစားနေရတယ်။

ရိုဟာကသူငယ်ချင်းကိုအေးအေးဆေးဆေးကြည့်နေတယ်။ ယပ်တောင်ဟာ ခန္ဓာကိုယ်ရဲ့အပြင်ဖက်ကိုအေးဖေပြီးရေအေးဟာခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကိုအေးဆေတယ်ဆိုတာသိလိုက်တယ်။ ပြီးတော့သူ့မြည်းကလေးနေပူထဲမှာ စိတ်ရည်ရည်နဲ့ရေသောက်ဖို့စောင့်နေတယ်ဆိုတာသိနေတယ်။

ရိုဟာက “ခဏလေးခွင့်ပြုပါ”

သူငယ်ချင်းက “ပြောပါ” လို့ပြောပြီးသူ့ကိုယ်သူယက်ခံလိုက်ရေသောက်လိုက်နဲ့မပြီးနိုင်ခဲ့လို့ရိုဟာက “ရဲ့မြည်းအပြင်မှာရှိတယ်။”

သူငယ်ချင်းကအံ့ဩစွာနဲ့ “ဟုတ်လား”

ဂိုဟာက “ရှိမြည်းရေဆာနေတယ်။” လို့ပြောတော့  
သူငယ်ချင်းက “ဟုတ်တာပဲ့” လို့ပြောပြီးရေသာက်လိုက်တယ်။  
နွေရာသီဖြစ်တဲ့အတွက်အရမ်းရေဆာတဲ့နေ့တစ်နေ့ပါပဲ။

သူငယ်ချင်းက “အပြင်မှာရေတွင်းရှိတယ်” လို့ပြန်ဖြေလိုက်တယ်။  
ဂိုဟာက “ငါသိတယ်။ မြည်းကလေးလည်းသိတယ်။ ဒါကြောင့်သူအပြင်မှာ  
စောင့်နေတယ်” လို့ပြန်ပြောလိုက်တယ်။

သူငယ်ချင်းက “မင်းမြည်းဟာတော်တဲ့မြည်းကလေးပဲ။” ပြောတော့  
ဂိုဟာက “ရှိမြည်းကလေးကိုရေတွင်းထဲကရောတိုက်လို့မရဘူး။”  
သူငယ်ချင်းက “ဘာဖြစ်လို့လဲ” လို့အဲ့ဉာဏ်နဲ့မေးလိုက်တယ်။  
ဂိုဟာက “ဘာဖြစ်လဲဆိုတော့ငါရေထည်ဖို့အိုးမရှိတဲ့အတွက်ကြောင့်ပဲ”  
သူငယ်ချင်းက “မှန်တာပဲ့။ ရေထည်ဖို့မင်းအိုးတစ်လုံးပို့နေတယ်” လို့ပြန်  
ပြောတယ်။

ဂိုဟာကဝမ်းသာစွာနဲ့ “မင်းမှာအိုးရှိသလား။” မေးတော့  
သူငယ်ချင်းက “ရှိတယ်” လို့ဖြေပြီးလက်ယာလက်နဲ့သူ့ကိုယ်ကိုယ်ခပ်နေ  
ပြီး “အိုးဟိုမှာရှိတယ်” ဆိုပြီးလက်ဝဲလက်နဲ့စားပွဲပေါ်ကအိုးကိုယ်နဲ့ပြန်  
တယ်။

ဂိုဟာက “မင်းအိုးကိုဝါရိုးလို့ရမလား။” မေးတော့  
သူငယ်ချင်းက “ရတာပဲ့” လို့ဖြေလိုက်တော့အိုးတစ်လုံးနဲ့ဂိုဟာအပြင်ကို  
ထွက်လာတဲ့နောက်မှာသူငယ်ချင်းက “ပူလောင်တဲ့နေဟာရေကိုမွှေ့ဖွားစေ  
ပြီးအိုးကရေကိုမွှေ့ဖွားစေတယ်” လို့အောင်ပြောလိုက်တယ်။

ပြီးတော့ပညာရှိစကားကိုပြောတတ်တဲ့လူတော်တစ်ယောက်လို့သူ့ကိုယ်သူ  
အထင်ကြီးနေပြီးဝမ်းသာနေတယ်။ ခြားအပြင်ရောက်တော့ဂိုဟာက “မင်းရဲ့

ပညာရှိစကားကိုကျေးဇူးတင်ပါတယ်” လို့စိတ်ထဲမှာပြောမိတယ်။ ပြီးတော့ အိုးထဲရေဖြည့်လိုက်ပြီးသူ့မြေည်းကလေးကိုရေတိုက်တယ်။ မြေည်းရေသာက် ပြီးပေမဲ့ဂိုဟာကသူ့သူငယ်ချင်းရဲအိုးကိုပြန်မပေးပဲအမိမ်ကိုပြန်လာခဲ့တယ်။ နေ့ စဉ်နေ့ တိုင်းအိုးကိုရေဖြည့်ပြီးမြေည်းကိုရေတိုက်တယ်။

သူငယ်ချင်းရဲစကားကိုပြန်သတိရတဲ့အတွက်ဂိုဟာက “မြေည်းဖြူ။ လေးလာ လေး။ အိုးထဲမှာရေလာသောက်ပါ။ ပြီးတော့ဘယ်သူမွေးဖွားလာသလဲဆို တာကြည့်ကြရအောင်” လို့ပြောပြီးတစ်ပတ်အကြာမှာလူတစ်ယောက်တံ ခါးလာခေါက်လို့ကြည့်လိုက်တော့သူ့သူငယ်ချင်းဖြစ်နေတယ်။ သူငယ်ချင်းက “မင်းအောင်မှာရှုပါမလားဆိုပြီးပါစိုးရိမ်နေတယ်”

ဂိုဟာက “ဘာကြောင့်ဒီလိုထင်ရသလဲ” လို့မေးတယ်။  
သူငယ်ချင်းက “အိုးကိုမင်းပြန်လာမပေးသေးလို့ဂို့စိတ်ထဲမှာမင်းခေါ်းထွက်နေ တယ်လို့ထင်နေတာ။ အခြားဘဏ်းခြားဘာရှိသလဲ” မေးတော့  
ဂိုဟာက “မင်းမေးလို့ဝါရပြောမယ်။ အိုးကလေးမွေးပြီးလို့မင်းထင်မှာဘဲနော်”  
သူငယ်ချင်းကသူ့ပြောခဲ့တဲ့စကားကိုမေ့သွားတဲ့အတွက် “အိုးကလေးမွေး တယ်ဟုတ်လား။ မင်းဘာအမိပါယ်နဲ့ပြောတာလဲ” လို့မေးတယ်။

ဂိုဟာက “အိုးကလေးမွေးတတ်တယ်လို့မင်းပြောခဲ့တယ်မဟုတ်လား” လို့ ယဉ်ကျေးစွာနဲ့ပြန်မေးတယ်။ ဒါနဲ့သူငယ်ချင်းကသူမြပ့်ပြောခဲ့တဲ့စကားကိုသတိရ ပြီးခေါင်းညီတိပြုလိုက်တယ်။


ဂိုဟာက “မင်းပြောတဲ့စကားဟာမှန်လဲမှန်တယ်။ မှားလဲမှားတယ်”  
သူငယ်ချင်းကဂိုဟာဘာပြောမလဲဆိုတာတိတိဆိုတိစွာနဲ့နားထောင်နေ တယ်။

ဂိုဟာက “မင်းကိုဝါပြစ်ရာတစ်ခုရှိတယ်” ပြောပြီးမီးဖို့ချောင်ထဲဝင်သွားတယ်။

သူပြန်ထွက်လာတော့သူလက်ထဲမှာအိုးတစ်လုံးပါလာတယ်။ အဲဒီအိုးထဲမှာ  
အိုးသေးသေးလေးတစ်လုံးရှိနေတယ်။

သူသူငယ်ချင်းကအုံသြို့ “ဒါဘာလ” လို့မေးတယ်။

ဂိုဟာက “အိုးကလေးမွေးတာလေ။ အိုးမကြိုးဟာအိုးကလေးကိုပဲမွေးမှာပေါ့။  
မင်းကအိုးကိုဘာမွေးစေချင်တာလ” လို့မေးတယ်။



သူသူငယ်ချင်းကအုံကြိုးနဲ့အိုးကလေးကိုကြည့်ပြီးအဝေဇာဖြစ်နေတယ်။  
ပြီးတော့သူက “အိုးအငယ်ကလေးတစ်လုံးဟာင့်အိုးမဟုတ်ဘူး။”

ဂိုဟာက “ဘာပြောတယ်။ မင်းဟာမဟုတ်ဘူးဟုတ်လား။ ဒီအိုးဟာတစ်  
ကယ်ပမင်းဟာဖြစ်တယ်။ ကလေးဟာမိခင်နဲ့သက်ဆိုင်သလိုပဲအိုးကြိုးဟာ  
အိုးကလေးနဲ့သက်ဆိုင်တယ်။ ဒီအိုးကြိုးဟာမင်းရဲအိုးဖြစ်ပြီးဒီအိုးကလေးကို  
မွေးခဲ့တယ်။ ဒီအိုးဟာလမင်းရဲအိုးဖြစ်တယ်။ မင်းအိုးနှစ်လုံးစလုံးယူလိုက်ပါ”  
လို့ပြောတယ်။ သူသူငယ်ချင်းကဂိုဟာရှုမှာခေါင်းင့်ပြီးရပ်နေတယ်။ အဲဒီ

နောက်ရိုဟာကိုကြည့်ပြီး “သူငယ်ချင်းရယ်မင်းဟာတော်တော်ရိုးသားတယ် ဆိုတာပါသိပြီး။ ဘယ်အိမ်မှာမှုအိုးတွေမွေးတာပါမကြားခဲ့ဖူးဘူး။ မင်းရွှေအိမ် ပေါ်မှာဘုရားသင်ကျေးဇူးတော်ကျရောက်ပါစေသော်”

### အိုးသေဆုံးသွားခြင်း

အဲဒီလူဟာအိုးနှစ်လုံးကိုယူပြီးအိမ်ပြန်လာတယ်။ နောက်မကြာခင်မှာရိုဟာ တစ်ယောက်အိုးလိုလာပြန်တယ်။ သူရဲ့မြည်းဟာအခြားအိုးတွေထဲမှာရေ သောက်ဖို့ပြင်းဆန်တယ်။ သူဟာသူ့မြည်းကိုအရမ်းချစ်တဲ့အတွက်သူမြင်း လိချင်တာကိုအကုန်လုံးလုပ်ပေးတယ်။ အဲဒါကြာင့်အိုးသစ်နဲ့ရေသာက် ချင်တဲ့မြည်းအတွက်သူ့သူငယ်ချင်းဆီကိုသွားပြန်တယ်။ သူငယ်ချင်းကသူ့ကို အပြီးနဲ့ကြိုဆိုလိုက်ပြီး “ကဲသူငယ်ချင်းမင်းကိုဘာလုပ်ပေးရမလဲပြောပါ” ရိုဟာက “တစ်ခုရှိတယ်။ မင်းအိုးကိုထပ်ရှုံးလို့ရမလား” သူငယ်ချင်းက “ရှိုးလို့ရတာပေါ့။ ဘယ်အလုံးကိုလိုချင်သလဲ။ အိုးမကြီးလား။ အိုးကလေးလား” မေးတော့ရိုဟာကတစ်အောင့်လေးစုံးစားပြီး “အိုးမကြီး” လို့အဖြေပြန်ပေးတယ်။ ရိုဟာကအိုးကြီးတစ်လုံးကိုယူပြီးအိမ်ကိုပြန်လာ တယ်။ ဒီလိုနေလာခဲ့တာတစ်လလောက်ကြာသွားတယ်။

သူငယ်ချင်းကသူရဲ့အိုးသေးလေးကိုသုံးနေပေါ့အိုးကြီးကိုပဲသုံးလို့ကောင်း တဲ့အတွက်ရိုဟာပြန်ပို့မွှေ့အိုးကြီးကိုနေ့တိုင်းမျှော်နေမိတယ်။ ဒါကြာင့်သူ့ ရဲ့အိမ်ရှုံးတံခါးပေါက်မှာရိုဟာကိုနေ့တိုင်းစောင့်မျှော်နေတယ်။ တံခါးပေါက် မှာသူစောင့်နေတာရိုဟာတွေ့ရင်သူ့ကိုအိုးပြန်လာပေးဖို့သတိရမှာပဲလို့သူ ထင်နေမိတယ်။

ဒါပေါ့ရိုဟာတစ်ယောက်သူအိမ်ရှုံးကိုဖြတ်သွားတာသူတစ်ခါမှာမတွေ့ရ တော့ဘူး။ ရိုဟာနဲ့သူရဲ့မြည်းကိုအဝေးကမြင်တွေ့ခဲ့တာအခါက်ပေါင်းမနည်း

တော့ဘူး။ ပြီးတော့သူအိုးကြီးကိုရိုဟာကမြင်းကုန်းနှီးပေါ်မှာချည်ထားတာတွေရတယ်။ တစ်နေ့ပြီးတစ်နေ့ရိုဟာပြန်ပို့မဲ့အိုးကိုမျှော်ယင်းရက်တွေကျော်လွန်လာခဲ့တယ်။ အပတ်ပေါင်းလည်းများလာခဲ့ပြီး။

သူအိုးကြီးကိုရိုဟာလာမပို့သေးတဲ့အတွက်သူအရမ်းဒေါသထွက်ပြီးရိုဟာအမိမိကိုလိုက်သွားတယ်။ ရိုဟာအမိမိရောက်တော့ရိုဟာကသူ့ကိုနေရာထိုင်ခင်းပေးပြီးရေအေးအေးနဲ့အောင်လိုက်တယ်။ ပြီးတော့သူတို့နှစ်ယောက်ရာသီဥတုတွေပူ့ပြု့ပြု့တွေ၊ အရင်တစ်လကလောက်သိပ်မပူတော့တဲ့အကြောင်း၊ အလောပသလာပတွေပြောကြပြီးတစ်အောင့်လေးကြောတော့ရေရာစိယောက်တစ်ခွက်စီပြု့ပြု့တဲ့သောက်လိုက်ကြတယ်။ ပြီးတော့ရိုဟာခဲ့သူငယ်ချင်းက “ဟုတ်တယ်။ တို့နှစ်ယောက်နောက်ဆုံးတွေ့ခဲ့ကြတာအရင်တစ်လကဟုတ်တယ်မဟုတ်လား” ပြောတော့ရိုဟာက “ဟုတ်တယ်။ အရင်တစ်လကပဲ”

သူငယ်ချင်းကချောင်းဟန်သံပြပြီးရိုဟာကို “မင်းရဲ့မြည်းတစ်ကောင်ကျန်းကျန်းမာမာရှိရှုံးလား” မေးတော့ရိုဟာကအပြီးနဲ့ “အိုး...ကျန်းမာပါတယ်” လိုပြန်ဖြေလိုက်တယ်။ သူငယ်ချင်းကဆက်ပြီး “ဂုဏ်ထုပ်မင်းမြည်းရေတော်တော်သောက်မှာပဲနော်”

ရိုဟာက “သောက်တာပဲ့” လို့ထောက်ခံလိုက်တယ်။ ရိုဟာတစ်ယောက်ရင်းရင်းနှီးနှီးစကားပြောနေပေမဲ့အိုးအကြောင်းပြောမိမှာကိုအရမ်းသတိထားနေတယ်။

နောက်ပိုင်းသူ သူငယ်ချင်းက “ကျေးဇူးပြီး” လို့ပြောပြီးဘာဆက်ပြောရမှန်းမသိတော့ဘူး။ သူ့ပါးနှစ်ဖက်နှစ်လာပြီးမျက်နှာလဲတူပူလာတယ်။

နောက်ပိုင်းအခဲစွန်းပြီး “ရုံခါကမင်းအိုးတစ်လုံးရှိသားတယ်မဟုတ်လား”  
ဂိုဟာက “ဟုတ်တယ်။ မင်းအိုးကိုဝါရှိသားတယ်” လို့ပြန်ဖြတယ်။  
သူ့ယူယောက် “ကောင်းပြီး ရုံအိုးကိုပြန်ပေးလို့ရမလား” မေးတော့  
ဂိုဟာက “မင်းကိုဝါပြန်ပေးချင်ပေမဲ့ပေးလို့မရသေးဘူး” ဆိုတဲ့အတွက်  
သူ့သူ့ယူယောက် “ဘာဖြစ်လို့လဲ” လို့မေးတော့  
ဂိုဟာကဝမ်းနည်းတဲ့ပုံစံနဲ့ “အိုးသေသွားပြီး” လို့ဖြေလိုက်တယ်။ ဂိုဟာပြန်  
ပို့မဲ့အိုးကိုတစ်ပတ်ပြီးတစ်ပတ်စိတ်ရှည်ရည်နဲ့မျှော်နေတဲ့သူ့ယူယောက်အော့  
ထွက်သွားပြီး “မင်းဘာပြောတာလဲ” အော်မေးလိုက်တယ်။  
ဂိုဟာကခပ်မြန်မြန်နဲ့ “ဟုတ်တယ်။ အိုးသေပြီး” လို့ပြန်ဖြေလိုက်တယ်။

သူ့သူ့ယူယောက် “ဒါလုံးဝမဖြစ်နိုင်ဘူး” ဆိုပြီးအော့သကိုမထိန်းနိုင်တော့လို့  
စားပွဲခုံကိုလက်သီးနှံတအားထုလိုက်ပြီး “ဝါလုံးဝမယုံဘူး။ ဒီအိုးဟာကြေးနဲ့  
နဲ့လုပ်ထားတဲ့အိုးကောင်းတစ်လုံးဖြစ်တယ်။ ရုံကြေးအိုးကိုအခုချက်ချင်းပြန်  
ပေးပါ” လို့အော်ပြောတယ်။  
ဂိုဟာက “မင်းကိုဝါပေးလို့မရဘူး။ သေနေတဲ့အိုးတစ်လုံးကိုဝါဘယ်လိုပြန်ပေး  
လို့ရမလဲ”

သူ့ယူယောက် “ဒီလောက်အသားကောင်းတဲ့အိုးတစ်လုံးသေတယ်ဆိုတာ  
လုံးဝမဖြစ်နိုင်ဘူး”  
ဂိုဟာက “မင်းသေချာသလား” လို့မေးတော့  
သူ့ယူယောက် “အရမ်းသေချာတာပေါ့” လို့ပြန်ဖြတယ်။  
ဂိုဟာက “အရင်တစ်ခါအိုးကလေးမွေးခဲ့တာကိုမင်းသတိရသေးသလား။”  
သူ့သူ့ယူယောက် “အင်း ... သတိရတယ်”  
ဂိုဟာက “အဲဒီတုန်းကအိုးမကြိုးနဲ့အိုးကလေးကိုမင်းလက်ခံခဲ့တယ်မလား”  
သူ့သူ့ယူယောက် “ဟုတ်တယ်”

အဲဒါန္တိဟာက “ဒိုးမွေးလာတာကိုမင်းယုံတယ်မဟုတ်လား” မေးတော့သူ  
ယ်ချင်းကသူ့ကိုအံ့သွာန္တိကြည့်လိုက်တယ်။  
သူစိတ်ထဲမှာရိုဟာသူ့ကိုနောက်ပြောင်နေတာလားလိုစဉ်းစားနေပြီး “င့်အိုး  
ကိုပြန်လိုချင်တယ်” ဆိုပြီးရိုဟာကိုအနူးအညွတ်တောင်းပန်လိုက်တယ်။  
ပြီးတော့သူက “င့်အိုးပြန်မပေးဘူးဆိုရင်မင်းကိုတရားရုံးခေါ်သွားရမယ်”  
ရိုဟာက “ကောင်းတာပေါ့။ အိုးတစ်လုံးအတွက်ဒီလောက်ပြဿနာဖြစ်နေ  
ရင်တရားရုံးကိုဆုံးဖြတ်ခိုင်းမယ်။ တရားရုံးကစီရင်ချက်ချတာကောင်းပါ  
တယ်”

ဒါကြောင့်သူတို့နှစ်ယောက်ဟာတရားသူကြီးဆီသွားပြီးတရားစီရင်ချက်ချမှု  
ရက်ကိုစောင့်နေတယ်။ တရားစီရင်ချက်ချတဲ့နေ့မှာတရားသူကြီးကရိုဟာတို့  
ပြောပြတဲ့အိုးအကြောင်းကိုသေသေချာချာနားထောင်နေတယ်။ အိုးတစ်  
လုံးရွှေအကြောင်းဟာရှည်လျားပေမဲ့တရားသူကြီးရွှေစီရင်ချက်ကတို့တောင်း  
တဲ့အချိန်အတွင်းမှာပြီးသွားတယ်။  
တရားသူကြီးက “မွေးဖွားလာတဲ့အရာအားလုံးဟာသေတတ်တာချည်းဘဲ။  
အိုးတစ်လုံးဟာကလေးမွေးတတ်သလိုသေတတ်ရမှာပေါ့” လို့ပြောတယ်။  
တရားစီရင်ချက်ချပြီးတဲ့နောက်လူတိုင်းဟာကိုယ့်အိမ်ကိုပြန်ကြပြီးရိုဟာက  
အိုးကြီးတစ်လုံးကိုအပိုင်ရလိုက်တယ်။

## မေးခွန်းများ

- ၁။ ဘာကြောင့်ရိုဟာကသူ့သူ့ယ်ချင်းအိုးကိုင့်ချင်ရသလဲ။
- ၂။ သူ့သူ့ယ်ချင်းကိုအိုးနှစ်လုံးပေးတဲ့အခါမှာရိုဟာဘာတွေပြောသလဲ။
- ၃။ သူ့သူ့ယ်ချင်းကအိုးအတွက်ဘယ်လိုစီရင်ချက်ချပေးဘာဆုံးရသလဲ။

# အုံပြေစူတောင်းတဲ့ညတ်ပြ

ဘက်ဒက် (Baghdad) နဲ့နီးတဲ့ခရိုင်တစ်ခုမှာစပ်ဘ (Saba) ဆိုတဲ့သူ့အေးကြီးတစ်ယောက်ရှိတယ်။ သူ့မှာကြီးကျယ်ခန်းနားတဲ့အခိုမ်တစ်လုံးရှိပြီးအာစော့တွေလည်းအများအပြားရှိပြီးဖော်ချောလှလှလေးတစ်ယောက်လည်းရှိတယ်။ သူတို့မင်္ဂလာဆောင်ပြီးစအချိန်မှာသူ့နေးကသူ့ယောက်းသူ့အေးကြီးကိုတော်တော်ချစ်ရှာတယ်။ သူ့ယောက်းအပြင်ထွက်ရင်သူ့ယောက်းပြန်လာမဲ့အချိန်ကိုအမြဲဆောင့်နေတယ်။ ဒါပေမဲ့အခုံတော့အရာရာဟာပြောင်းလဲကုန်ပြီး။

စပ်ဘ (Saba) ကိုသူ့နေးကမကြည့်ရှုဆောင့်ရှောက်တော့ဘူး။ ပြီးတော့သူ့စားချင်တဲ့အစားအစာတွေကိုလည်းအဆင်သုံးပြင်ဆင်ပေးမထားတော့ဘူး။ အိမ်ကိုလည်းသန့်ရှင်းစွာမထားတော့ဘူး။ ယောက်းအိမ်ပြန်လာတာကိုလည်းမဆောင့်တော့ဘူး။ သူ့ယောက်းအိမ်မှာရှိသလားဒါမှုမဟုတ်အပြင်သွားသလားဆိုတာကိုသတိမထားမိတော့ဘူး။ စပ်ဘကသူနဲ့စကားပြောရင်လည်းနားထောင်တဲ့ပုံစံမပြောတော့ဘူး။

ဒါကြောင့်သူ့အေးကြီးဟာဂိုဟာဆီအကြံ့ဥာဏ်တောင်းကြည့်တယ်။ ဘာဖြစ်သလဲဆိုတော့ဂိုဟာကပညာရှိတစ်ယောက်ဖြစ်တယ်ဆိုတာသူ့သိတယ်။ ဂိုဟာကိုသူ့နေးအကြောင်းပြောပြတယ်။ သူ့နေးသယ်လိုပြောင်းလဲသွားပုံနဲ့သူ့နေးကြိုက်တာတွေဝယ်ပေးဖို့ငွေရှိပေမဲ့သူ့နေးကသူ့ကိုဂရမဖို့ကိုတော့ဘူး။

သူကဂိုဟာကို “ဘာကြောင့်ကျွန်တော့ဖော်နဲ့သွားသလဲ။ ဘာတွေဖြစ်လာခဲ့သလဲ” လို့မေးတယ်။

ပညာရှိရိဟာတစ်ယောက်ဒီအဖြစ်အပျက်တွေကိုသိတယ်။ သူမပြောချင်ပေမဲ့ အမှန်အတိုင်းကိုသူပြောရမှာဘဲ။


ဂိဟာက “သင့်ကိုသင့်အနီးကမချစ်တော့ဘူး။ အခြားယောကျိုးတစ်ယောက် ကိုချစ်နေတယ်” လို့ပြောတော့စပ်ဘတိတ်ဆိတ်သွားတယ်။ သူ့အနီးချောလေးဟာအခြားယောကျိုးကိုချစ်နေတယ်ဆိုတာသူမယုံနိုင်အောင်ဖြစ်နေတယ်။

ဂိဟာက “ဒါဟာအမှန်တစ်ကယ်ပဲ။ သင်သိထားတာကောင်းတယ်။ ဒါမှ သင်ဘာကိုဆုံးဖြတ်ရမလဲဆိုတာသိမယ်” လို့ထပ်ပြောပြန်တယ်။

စပ်ဘတစ်ယောက်ဂိဟာပြောတာတွေကိုမယုံဘူးလို့ပြုံးဆန်ပြီးဂိဟာရဲ့ အိမ်ကထွက်လာခဲ့တယ်။ ဒါပေမဲ့ဂိဟာရဲ့စကားကိုပြန်စဉ်းစားတော့ဂိဟာ စကားဟာအမှန်ပဲဆိုတာသူသိတဲ့အတွက်သူအရမ်းစိတ်ညျှစ်နေတယ်။ ဘာကြောင့်ဂိဟာကသူ့အနီးဟာအခြားယောကျိုးတစ်ယောက်ကိုချစ်နေတယ်လို့ပြောနိုင်ရသလဲဆိုတာစဉ်းစားနေမိတယ်။

နောက်တော့သူ့စိတ်ထဲမှာ “ဂိဟာသိမှာပေါ့။ သူ့ကိုရှုံးမကချစ်နေတာ ကိုး” လို့စဉ်းစားမိပြီးသူ့ဒေါသတွေကိုဂိဟာအပေါ်စုပ္ပါရောက်သွားတော့တယ်။ ဒါကြောင့်အစီအစဉ်တစ်ခုကိုစပ်ဘကဆွဲလိုက်တယ်။ စိတ်ထဲမှာ လည်း “ဂိဟာကိုပညာပေးရမယ်” လို့ကြံးဝါးလိုက်တယ်။

နောက်ပြီးသူ့ရဲ့အစောင့်တွေကိုလူဝင်လို့ဆန်းနိုင်တဲ့သေတွောကြီးကြီးတစ်လုံးပြင် ထားခိုင်းတယ်။ ပြီးတော့အဲဒေါသတွေကိုဂိဟာဆီယူသွားခိုင်းတယ်။ စပ်ဘကိုဟာအိမ်ကိုတိတ်တဆိတ်ရှိသွားပြီးဂိဟာရဲ့အိမ်ခန်းထဲမှာပုန်းနေလိုက်တယ်။ သေတွောရောက်လာတဲ့အချိန်မှာဂိဟာကသေတွောကိုကြည့်နေတယ်။ သေတွောထဲမှာဘာရှိနေတာလဲဆိုတာကိုသိချင်လို့သေတွောကိုဖွံ့ဖြည့်လိုက်တယ်။



အခါနအချိန်မှာအခန်းထောင့်မှာပုန်းနေတဲ့စပ်ဘကအလျင်အမြန်ထွက်လာပြီးရိုဟာကိုသော်ဗျာထဲဆောင့်သွင်းလိုက်တယ်။ ဖြုန်းကနဲ့မြို့ရိုဟာတစ်ယောက်ဘာမှုမလုပ်တတ်တော့ဘူး။ ဘာတော့ဖြစ်နေတာလဲဆိုတာမသိခင်လေးမှာပဲစပ်ဘကသူ့ကိုသော်ဗျာထဲထိုးသွင်းပြီးသော်ဗျာအဖုံးကိုပိုတ်လိုက်တယ်။

ရိုဟာရွှေအမိဘေးမှာချောင်းတစ်ချောင်းရှိတယ်။ စပ်ဘာရွှေအစေအပါးတွေဟာသော်ဗျာကိုချောင်းထဲပစ်ချုလိုက်တယ်။ စပ်ဘာရွှေစိတ်ထဲမှာတော့ “ဒါဟာရိုဟာရွှေနောက်ဆုံးနေ့ပဲ။ ဒါဟာင့်ရွှေအပြစ်ပေးစီရင်ချက်ပဲ”

ဒါပေမဲ့သော်ဗျာဟာရေထဲမှာမြှုပ်မသွားပဲရေပေါ်မှာပေါ်လေ့ပေါ်ပြီးမော့နေတယ်။ ဒီလို့မော့လာရင်းနဲ့သော်ဗျာဟာချောင်းကမ်းပါးတစ်နေရာမှာတင်နေတယ်။ ရိုဟာရွှေသူ့ယောက်ချင်းတစ်ယောက်ဟာအဲဒီချောင်းကမ်းပါးမှာညာနေတိုင်းအမြဲလမ်းလျောက်တတ်တယ်။ ချောင်းကမ်းပါးမှာလေပြည့်လေညှင်းတွေတို့ကိုခတ်နေတယ်။ သူလမ်းလျောက်တိုနဲ့သော်ဗျာတစ်လုံးကမ်းမြှုပ်မှာတင်နေတာတွေ့လို့သော်ဗျာထဲမှာဘာရှိမလဲဆိုတာသိချင်တဲ့အတွက်ဖွင့်ကြည့်

လိုက်တော့ရိုဟာတစ်ယောက်အပြင်ကိုခန်းထွက်လာတယ်။ သေတ္တာထဲခရီးသွားနေရလို့ခန္ဓာကိုယ်တောင့်တင်းတာကလွှဲပြင်ဘာမှနာကျင်မှုကိုမဆံစားရဘူး။ သူသေတ္တာထဲကထွက်လာတာကိုတွေ့ခဲ့တာသူ့သူငယ်ချင်းတစ်ယောက်ပုဂ္ဂိုတယ်။ ဒီလူဟာသူငွေးကြီးစပ်ဘရဲ့သမီးနဲ့ချစ်ကြိုက်နေတယ်။ ဒါကြောင့်သူ့ဥက္ကတိလိုက်တယ်။

ရိုဟာက “ဒီသေတ္တာကိုမင်းတွေ့သလား” လို့မေးတယ်။

သူမိတ်ဆွဲက “တွေ့တာပဲ့ပါ။ ဘာဖြစ်လို့သေတ္တာထဲမှာပုန်းနေရတာလဲ။” ရိုဟာက “င့်တပည့်တွေ့ဒီသေတ္တာကိုသူငွေးကြီးစပ်ဘရဲ့သမီးအခန်းထဲသွားပို့မယ်” ပြောတော့

သူငယ်ချင်းက “စပ်ဘရဲ့သမီး” လို့အလန်းတွေ့ကြားအောင်လိုက်တယ်။

သူငွေးသမီးလေးကိုသူ့ရဲ့အမိမက်ထဲတွေ့ခဲ့တာကြာပြီး။ ဒါကြောင့်ရိုဟာဘက်ကိုလှည့်ပြီး “အဲဒီသူငွေးသမီးဟာသေတ္တာထဲကပေါ်လာမယ့်လူကိုမျှော်နေတာကြာပြီး” လို့တိုးတိုးလေးပြောလိုက်တယ်။

သူငယ်ချင်းဟာစိတ်လှပ်ရှားလာပြီး “သူ့ဂိုဝင်အရမိုးချစ်တယ်။ သူ့ဆီဝါရောက်အောင်သွားမယ်” လို့ပြောပြီးချက်ချင်းသေတ္တာထဲကိုဝင်သွားတယ်။ ရိုဟာက “ကောင်းပြီး။ ခင်ဗျားအိပ်ပြီးစောင့်နေလိုက်ပါ” လို့ပြောတယ်။

သူ့သူငယ်ချင်းသေတ္တာထဲလွှဲအိပ်ပြီးရိုဟာကသေတ္တာအဖုံးကိုပိတ်လိုက်တယ်။ အဲဒီနောက်ရိုဟာကပြုးပြီး “အင်းဒီနေ့ဟာတယ်ထူးဆန်းတဲ့နေ့ပါလား။ ငါကဘာ့မှုမလုပ်ဘဲနဲ့သေတ္တာထဲအသွင်းခဲရတယ်။ င့်မိတ်ဆွဲကတစ်ခုခလိုချင်လို့သေတ္တာထဲဝင်နေတယ်။ ဒီညဟာတော်တော်အဲ့သွေ့စရာကောင်းပါလား” လို့မှတ်ချက်ချလိုက်ပါတော့တယ်။

## မေးခွန်းများ

- ၁။ ဘာကြောင့်ရိုဟာကိုစပ်ဘကလာတွေ့ရသလဲ။
- ၂။ စပ်ဘရဲ့အထင်ကသူ့နှီးကသယ်သူ့ကိုချစ်တယ်လို့ထင်ပါသလဲ။
- ၃။ ရိုဟာအပေါ်စပ်ဘဘယ်လိုကောက်ကျစ်ခဲ့သလဲ။
- ၄။ ဘာကြောင့်ယောကျိုးတစ်ယောက်ဟာသေတွေ့ဘတဲ့မှာဝင်ပုန်းနေရသလဲ။

# ကောင်းကင်္ဂါန်

ဂိုဟာကိုသူငွေးကြီးစပ်ဘတ်တော်လေးစိတ်ဆိုးသွားတယ်။ ဂိုဟာသူ့ကိုလှည့်စားတဲ့အတွက်ဘယ်လိုပြန်ပြီးလှည့်စားရမလဲဆိုတာကိုစဉ်းစားနေတယ်။ သူလည်းပဲဂိုဟာလိုပညာရှိတစ်ယောက်ဖြစ်တယ်ဆိုတာပြချင်နေတယ်။ သူဟာအာကာရှိတဲ့သူငွေးကြီးတစ်ယောက်ဖြစ်ပြီးခါလိန္ဒြလည်းသိကျမ်းတယ်။ ခါလိဟာစပ်ဘပြောသမျှကိုအမြန်းထောင်တဲ့သူဖြစ်တယ်။

ဂိုဟာကိုခါလိကသဘာကျတာကိုလည်းသိတယ်။ ပြီးတော့အပြောကြီးတဲ့သူကိုခါလိမကြိုက်ဘူးဆိုတာကိုစပ်ဘသိတယ်။ ဒါ့ကြောင့်ဂိုဟာတစ်ယောက်အပြောကြီးတဲ့သူတစ်ယောက်ဖြစ်တယ်လို့ခါလိကိုလိမ်လည်ပြီးပြောပြရမယ်။ ဒါမှခါလိကသူ့ကိုမကြိုက်မှုဗျာဆိုပြီးဘာက်ထုတ်လိုက်တယ်။ ခါလိဆီကိုစပ်ဘသွားလည်တော့ခါလိကစပ်ဘရွှေလယ်အကြောင်းနဲ့အမိမ်အကြောင်းတွေမေးတယ်။ စပ်ဘကလည်းနွောရာသီအတွက်အမိမ်သစ်တစ်လုံးဆောက်နေတယ်လို့ပြောတယ်။ ပြီးတော့ခါလိကိုလည်းပထမဦးဆုံးဇူးဇော်သည်အဖြစ်သူ့အမိမ်ကိုလာလည်ဖို့စိတ်ခေါ်တယ်။ စပ်ဘမိတ်ခေါ်ဘာကိုခါလိလက်ခံလိုက်တယ်။ ပြီးတော့အမိမ်တစ်လုံးဆောက်တာဘယ်လိုအခက်အခဲမျိုးတွေရှိတဲ့အကြောင်းပြောကြတယ်။

စပ်ဘက “အမိမ်တစ်လုံးဆောက်တာအချိန်တော်တော်ကုန်တယ်”  
ခါလိက “အဲဒါတော့ထုံးစားဘူး။ အမိမ်တစ်လုံးကိုတစ်ရက်တည်းနဲ့ပြီးအောင်ဆောက်လို့မရဘူး”  
စပ်ဘက “ဟုတ်တယ်။ အမိမ်တစ်လုံးကိုတစ်ရက်တည်းနဲ့ပြီးအောင်ဆောက်လို့မရဘူး။ ဒါပေမဲ့ကျပ်ကိုဂိုဟာကအမိမ်တစ်လုံးကိုသုံးရက်အတွင်းမှာပြီး

အောင်ဆောက်လို့ရတယ်လို့ပြောတယ်”

ခါလိကအော်ပျိုးပြီး “သုံးရက်အတွင်းမှာဟုတ်လား။ လုံးဝမဖြစ်နိုင်ဘူး”  
စပ်ဘက “အမှန်တစ်ကယ်ပါ”

ပြီးတော့ခါလိက “သုံးရက်အတွင်းမှာရိုဟာဆောက်လို့ပြီးတဲ့အိမ်ကာဘယ်လို့  
အိမ်မျိုးလ” လို့မေးပြီးအပြောကြီးတဲ့ရိုဟာကိုယူစိတ်ဆိုးနေတယ်။

စပ်ဘက “အဲဒါတောင်မှုရိုးရိုးအိမ်မဟုတ်သေးဘူး။ မိုးကောင်းကင်ပေါ်က  
အိမ်ကိုသုံးရက်အတွင်းမှာဆောက်လို့ရတယ်လို့ပြောတယ်”

ခါလိက “မိုးကောင်းကင်ပေါ်ကအိမ်” လို့ပြောပြီးမတ်တတ်ရပ်လိုက်တယ်။  
စပ်ဘလဲပဲသူနဲ့အတူမတ်တတ်ရပ်လိုက်တယ်။

ပြီးတော့ “ရိုဟာကိုင့်ခါလိပေါ်လာခဲ့ပါ” လို့ဒေါသတကြီးအော်ပြောတယ်။  
စပ်ဘခေါင်းငံ့ပြီးအပြင်ကိုထွက်လာခဲ့တယ်။ အမှန်တော့ခါလိကိုစပ်ဘ<sup>1</sup>  
လိမ်ပြောခဲ့တယ်။ မိုးကောင်းကင်ပေါ်မှုအိမ်ဆောက်တတ်တယ်လို့ရိုဟာ  
တစ်ခါမှုမပြောခဲ့ဘူး။ ဒါပေမဲ့စပ်ဘလိမ်ပြောတာကိုခါလိယုံသွားတယ်။

ရိုဟာကဘာကြောင့်ခါလိသူ့ကိုဒေါသထွက်ရတာလဲဆိုတာကိုသူမသိဘူး။  
ခါလိတစ်ယောက်သူအပေါ်ပောင်မေတ္တာမျိုးနဲ့ဖေးမကြည့်ရှုစောင့်ရှောက်ခဲ့တာ  
သူသိတဲ့အတွက်သူဘာမှမပြောဘူး။ ဘာကကြောင့်ခါလိသူ့ကိုစိတ်ဆိုးရတယ်  
ဆိုတာကိုသူ့ကိုယ်သူတောင်ပြန်မမေးမိဘူး။

ခါလိကဒေါသထွက်သံနဲ့ “သင့်အတွက်အလုပ်တစ်ခုရှိတယ်။ သင်တစ်ခါ  
တည်းပဲလုပ်ရမယ်”

ရိုဟာက “ကျွန်ုပ်ဘာလုပ်ရမလဲဆိုတာပြောပါ။”

ခါလိက “သင့်ကိုအိမ်တစ်လုံးဆောက်စေချင်တယ်”

ရိုဟာကယဉ်ကျေးဇွာနဲ့ “စိတ်ချမ်းမြှုစရာပါပဲ” ပြောတော့ခါလိပြီးတယ်။  
ဒါပေမဲ့သူ့ရဲ့အပြီးကချစ်ခင်ရင်းနှီးမှာအပြီးမဟုတ်တော့ဘူး။

ပြီးတော့သူက “အခုအိမ်ကရိုးရိုးအိမ်မဟုတ်ဘူး”

ခါလိပြာတာတွေကိုရှိဟာခေါင်းင့်နားထောင်နေတယ်။

ခါလိကဆက်ပြီး “သင်လူတော်တစ်ယောက်ဖြစ်တယ်။ နောက်တော့မိုးကောင်းကင်ပေါ်မှာအိမ်ဆောက်ချင်တယ်” ဆိုတဲ့စကားပြောတော့ခါလိစကားကိုရှိဟာနားမလည်တော့ဘူး။

ခါလိက “ဝါပြောချင်တာဒါပံ” ဆိုတဲ့အတွက်ရှိဟာတစ်ယောက်အပြင်ထိုက်ဖို့ကိုလည်လိုက်တယ်။

ခါလိက “တစ်မိန့်စောင့်အုံး၊ အိမ်တစ်လုံးကိုသုံးရက်အတွင်းမှာပြီးအောင်ဆောက်ရမယ်”

ဂိုဟာက “အရှင်ပြောတဲ့အတိုင်းကျွန်ုပ်လုပ်ပါမယ်” ပြောတယ်။

ခါလိကဆက်ပြီး “သုံးရက်အတွင်းမိုးကောင်းကင်ပေါ်ကအိမ်ကိုဆောက်လို့မပြီးရင်ဒီနိုင်ငံကနေအသင်ထွက်သွားရလိမ့်ဆိုတာကိုမမေန့်” ဆိုတာမှာလိုက်တယ်။ ဂိုဟာဘာမှမပြောပခေါင်းင့်ထွက်ခဲ့တယ်။ သူ့နိုင်ငံကိုသူချုပ်တဲ့အတွက်ဒီနိုင်ငံကနေသူ့ခွဲမထွက်ချင်ဘူး။ ဒါပေမဲ့မိုးကောင်းကင်ပေါ်ဘယ်လိုအိမ်ဆောက်ရမှာလဲဆိုတာဟာသူ့အတွက်စဉ်းစားစရာ့ဖြစ်နေတယ်။

## လေတိကိုတော့နေတဲ့ရှိဟာ


ဂိုဟာဘာလုပ်ရမလဲဆိုတာစတင်စဉ်းစားနေပြီး။ မြှုပ်ဖက်မှာရှိနေတဲ့ဝါးပင်တွေဟာတစ်ပင်နဲ့တစ်ပင်ယုက်နွယ်ဖော်ပြီးခိုင်ခုံမာကျောတဲ့အပြင်ရှည်လည်းရှည်တယ်။ ဒီကွွန်းပြင်နဲ့မြို့ဟာချော်းတစ်ခုခြားထားလို့တော်တော်အလှမ်းဝေးတာပေါ့။ တိတိဆိတ်ဖြေမှတ်သက်ပြီးဘယ်သူ့တစ်ယောက်မှအဲဒီနေရာကိုမသွားကြဘူး။ ဘယ်သူမှုမှမြင်နိုင်တဲ့လို့ရှိက်ချက်ကိုရှိဟာလုပ်လို့ရတယ်။ ဒါကြောင့်ယုက်နွယ်နေတဲ့ဝါးတွေကိုခုတ်ပြစ်လိုက်တယ်။ အဲခွယ်ချင်းမတူညီတဲ့ဝါးခြမ်းတွေကိုခုတ်ပြီးပုံဆွဲလိုက်တယ်။

သူချွဲပြီးထားတဲ့ပုံပေါ်မှာဝါးခြမ်းလေးတွေကပ်လိုက်တယ်။ ပြီးတော့သူယူယူလာတဲ့စူး။ ရွှေက်ဟာပါးပေမဲ့မာတဲ့အတွက်စာရွှေက်ကိုပုံစံဖော်ပြီးသုပ်လိုက်တယ်။ ပြီးတော့သူပုံပ်ထားတဲ့စာရွှေက်ကိုဝါးခြမ်းပေါ်သေသေချာချာဖော်ဆင်လိုက်တယ်။ ဝါးခြမ်းတစ်ခြမ်းရဲ့နေရာကိုသေသေချာချာသိခဲ့တာကပုံဖွဲ့စွဲထားတဲ့အတွက်ပါ။

ဂိုဟာတစ်ယောက်သူရေးခွဲထားတဲ့ပုံကိုဟိုကြည့်ဖို့ကြည့်လုပ်နေတယ်။ ဝါးခြမ်းနဲ့စာရွှေက်တွေပါးတဲ့အတွက်မာကျောတဲ့အရာဝတ္ထုဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့်ဂိုဟာကစွန်ပုံပြုလုပ်တယ်။ စွန်ဟာလေထဲပုံပုံဖို့အဆင်သင့်ဖြစ်နေတယ်။ ဒီစွန်ဟာရိုးရိုးစွန်မဟုတ်ဘူး။ အဝေးကပျံပဲနေတဲ့စွန်ဟာခေါင်မိုးမရှိတဲ့အိမ်တစ်လုံးပုံစံလိုပါပဲ။ စွန်ရဲ့ထောင့်လေးထောင့်မှာခေါင်းလောင်းလေးတွေကိုဂိုဟာချိတ်ဆွဲထားလိုက်တယ်။

စွန်ဟာအိမ်တစ်လုံးပုံစံရှိနေပေမဲ့မပြီးသေးဘူး။ ဂိုဟာကတံ့ခါးပေါက်နဲ့ပြုတင်းပေါက်ကိုဆေးရောင်ခြာယ်လိုက်တယ်။ တောက်ပတဲ့အရောင်တွေသုံးထားလို့သစ်လွှင်လွှာပနေတဲ့အိမ်တစ်လုံးလိုပါပဲ။ ပြီးတော့အမျိုးသားတစ်ယောက်ပုံကိုလည်းအဲဒီစာရွှေက်ပေါ်ထပ်ပြီးရေးခွဲလိုက်တယ်။ အဝေးကကြည့်ရင်အိမ်ထဲမှာအမျိုးသားတစ်ယောက်အလုပ်လုပ်နေတယ်။

ဂိုဟာကသူယူယူလာတဲ့ခိုင်ခံတဲ့ချည်ကိုသူရေးဆွဲပြီးတဲ့စွန်ရဲ့အိုင့်စွန်းပေါ်ချည်လိုက်ပြီးသစ်ပင်တစ်ပင်ပေါ်ချည်ထားလိုက်တယ်။ သူလုပ်ပြီးသမျှကိုသူပြန်ကြည့်နေတယ်။ လူတော်တစ်ယောက်တိတွေ့ပြုလုပ်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့သူစွန်ဟာပျံပဲလို့မရသေးဘူး။ လေတိုက်မှသာပျံပဲလို့ရမယ်။ လေမတိုက်ရင်စွန်ဟာမြေကြီးပေါ်မှာပဲရှိနေမယ်။



တစ်ခကေလေးမှာမိုးချုပ်သွားပြီးကျင်းပြင်မှာရိဟာလဲအိပ်လိုက်ပြီးမိုးကောင်းကင်ပေါ်ကြယ်တွေကိုကြည့်နေရင်းသူ့ကိုယ်သူ “ငါကိုဘုရားမစမှာပဲ။ လေတိုက်အောင်ဘုရားကင့်ကိုပြင်ဆင်ပေးမှာပဲ” လို့ပြောပြီးအခြားတစ်ဖက်ကိုစောင်းအိပ်လိုက်တယ်။

ရိဟာတစ်ယောက်အိမ်မက်နောတယ်။ အိမ်မက်ထဲမှာမိုးကောင်းကင်ပေါ်ကဘုရင့်နှစ်းတော်ဟာမြစ်မိုးရောင်ဖြစ်တယ်။ အိမ်မက်ထဲမှာသူ့ဟာနှစ်းတော်ထဲဝင်ဖို့တံ့ခါးပေါက်မှာစောင့်နောတယ်။ အခြားသူ့တွေလွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာခွင့်ရပေမဲ့သူ့ဝင်လို့မရခဲ့ဘူး။ နောက်ပိုင်းမှာသတင်းပို့တဲ့လူဟာနှစ်းတော်ထဲထွက်လာပြီးရိဟာကို “ခင်ဗျားဝင်ရလိမ့်မယ်” လို့ပြောတယ်။

ရိဟာက “ကျွန်ုပ်ဘယ်အချိန်မှာဝင်ရမလဲ” မေးတယ်။  
သတင်းပို့သူက “အဲဒါတော့ဘုရားတစ်ယောက်ပဲခင်ဗျားကိုပြောလို့ရမယ်။ ဒါပေမဲ့ဘုရားဒီမှာမရှိဘူး” လို့ပြန်ဖြေလိုက်တယ်။  
ရိဟာက “ဘုရားဘယ်မှာလ” ပြန်မေးတယ်။

သတင်းပို့သူက “ဘုရားဟာနေရာတိုင်းမှာရှိနောတယ်။ ဒါပေမဲ့ကမ္မာကြီးမှာသူတော်တော်အလုပ်ဗျားတယ်”  
ရိဟာက “ကမ္မာကြီးမှာဘုရားကဘာလုပ်သလဲ” မေးတယ်။  
သတင်းပို့သူက “ဘုဟာအပြစ်ဗျားတဲ့လူတွေကိုကယ်တင်နေလို့ဖြစ်တယ်”  
ရိဟာက “ဟုတ်တယ်။ တစ်ခါတစ်လေသူတို့ဟာအပြစ်မဲ့တဲ့လူသားတွေလို့အပြစ်ကင်းစင်ပြီးလေနဲ့တူပါတယ်။ ဒါပေမဲ့သူတို့ကိုဘုရားစောင့်မပါတယ်။ လေဟာဒီနေ့မတို့က်ရင်မနက်ဖြန်တိုက်ခတ်လာမှာအမှန်ပဲ”

နောက်တစ်မနက်နေ့လည်အချိန်မှာရိုဟာသတိရလာပေမဲ့မျက်စီမွှင့်သေးဘူး။ သူ့စိတ်ထဲမှာအလွန်ထူးဆန်းနေတုန်းပဲ။ တစ်ခုခြားဖြစ်လာမှာပဲလို့သူထင်တယ်။ ဂိုဟာအခါပ်ရာကထထိုင်လိုက်ပြီးလေတိုက်ခတ်သံနားဆောင်နေတယ်။ လေတိုက်သံဟာဝါးရုံတော့ထဲကလာတဲ့သိချင်းသံအတိုင်းပါပဲ။ အပေါ်ဂို့သူမေ့ကြည့်လိုက်တဲ့အချိန်မှာသူလုပ်ထားတဲ့စွန်ဟာမိုးကောင်းကင်ပေါ်မှာပုံပဲနေတာတွေ့ရတယ်။ ဂိုဟာဝမ်းသာအားရနဲ့ “င့်ရဲ့ဆုတောင်းသံကိုဘုရားအောင်ပေးပြီး”

### အိမ်ကိုခါလိတွေပြီး

ခါလိဆီကိုဂို့ရိုဟာရောက်တဲ့အချိန်မှာခါလိနံနက်စာစားနေတုန်းပဲ။ သူနံနက်စာစားနေချိန်မှာသူ့ကိုနောက်ယူက်တာမကြိုက်ဘူး။ နံနက်စာစားတဲ့အချိန်သူအမြှင့်ကိုမေးတတ်တယ်။ ဒါပေမဲ့ခုအချိန်ဟာရိုဟာအတွက်အချိန်ကောင်းဖြစ်နေတယ်။ ဒါကြောင့်ခါလိကိုသူတွေ့ဖို့ခွင့်တောင်းလိုက်တယ်။ ခါလိကိုဂို့ရိုဟာတွေချင်တယ်လို့ကြားလိုက်ရတော့ခါလိစိတ်ထဲမှာမိုးတောင်းကင်ပေါ်ကအိမ်အကြောင်းဖြစ်မှာပဲ။ ဒါကြောင့်နံနက်စာကိုအမြှန်စားပြီးဂိုဟာကိုတွေ့ခွင့်ပေးလိုက်တယ်။

ခါလိက “ကောင်းပြီး။ နာမည်ကျော်ကြားမဲ့မိုးကောင်းကင်ပေါ်ကအိမ်ဆောက်ပြီးပြီလား” ဂိုဟာသူ့ကိုချက်ချင်းအဖြေမပေးသေးတဲ့အပြင်ခါလိကို “ကျွန်ုပ်ဟာဖြောင့်မတ်တဲ့လူတစ်ယောက်ဟူတ်ပါသလား” မေးတော့ခါလိက “သင်ဟာဖြောင့်မတ်တဲ့လူတစ်ယောက်ဟူတ်သလားဆိုတာသင့်ကိုယ်သင်ပဲသိမယ်။ ဒါဟာလူတစ်ဦးစီရဲ့လျှို့ဝှက်ချက်တစ်ခုပဲ”

ဂိုဟာက “ဒါပေမဲ့ကျွန်ုပ်ဟာဖြောင့်မတ်တဲ့လူတစ်ယောက်ဆိုတာဘယ်လိုပြောလို့ရမလဲ”

ခါလိတစ်အောင့်လေးစဉ်းစားလိုက်ပြီး “ငါတစ်ခုပဲယုံမယ်။ ငါကိုယ်တိုင်မျက်စီ

နဲ့တွေ့မှယုံမယ်” ဆိုပြီးဖြေးညင်းစွာပြောလိုက်တယ်။

ဂိုဟာက “တစ်ကယ်ပဲလား”

ခါလိက “အမှန်တစ်ကယ်ငဲ့မျက်စိနဲ့တွေ့မှပါယုံမယ်”

အဲဒီနောက်ခါလိကိုဂိုဟာကဘူရင်နှုန်းတော်ထဲပေါ်ပြတယ်။ ဂိုဟာကခါလိကိုမိုးကောင်းကင်ပေါ်ကအရာကိုပြလိုက်တယ်။ ဟိုးအဝေးမိုးကောင်းကင်ပေါ်မှာအိမ်တစ်လုံးကိုခါလိတွေ့လိုက်ရတယ်။ ဂိုဟာက “အရှင်မျက်စိနဲ့ဘာမြင်ရသလဲ” မေးတယ်။


အိမ်တစ်လုံးကိုခါလိထပ်ကြည့်လိုက်ပြန်တယ်။ သူအရမ်းအုံသွေ့နေမိတယ်။ အမှန်တစ်ကယ်ပဲဟိုတုန်းကဗွဲနဲ့တွေ့ကိုလူတွေ့သိပဲမတွေ့ဖူးဘူး။ ပြီးတော့စွန်ကိုခါလိတစ်ခါမှမတွေ့ဖူးဘူး။

စွန်ကိုလေထဲမှာချိတ်ဆွဲထားတာကိုလည်းသူတစ်ခါမှမကြားဘူးခဲ့ဘူး။ လေအကြောင်းကိုလည်းသူမသိဘူး။ ဒါပေမဲ့ဂိုဟာသိခဲ့တယ်။ ဂိုဟာစွန်လုပ်တတ်တယ်။ အဲဒီစွန်ကိုမိုးကောင်းကင်ပေါ်ကအိမ်တစ်လုံးဖြစ်အောင်ဖန်တီးလိုက်တယ်။ ခါလိတစ်ယောက်သူတွေ့ခဲ့တာအုံသွေ့ပြီးယုံလိုက်တယ်။

ခါလိတစ်ယောက်မိုးကောင်းကင်ပေါ်ကအိမ်ကိုကြည့်နေတဲ့ပါပဲ။

ခါလိက “အိမ်ခေါင်မိုးကဘယ်မှာလဲ”

ဂိုဟာက “ဟူတ်တယ်။ အရှင်တွေ့တဲ့အတိုင်းအမျိုးသားတွေအလုပ်များနေတုန်းပဲ” အိမ်ထဲမှာလူတစ်ယောက်ကိုခါလိတွေ့ရတော့အမှန်ပဲ။ ဂိုဟာကအဲဒီအိမ်ထဲမှာလူတွေကိုရေးဆွဲထားပြီးဆေးရောင်ခြေယ်ထားတဲ့အတွက်ကြောင့်ပါ။ အိမ်ထဲမှာထုရှုက်သံနဲ့အလုပ်လုပ်နေသလိုခါလိကြားနေရတယ်။ အမျိုးသားတွေအလုပ်လုပ်နေတယ်လို့သူထင်နေတယ်။ ဒါပေမဲ့သူကြားခဲ့တာတွေဟာစွန်ပေါ်ကချိတ်ဆွဲထားတဲ့ခေါင်းလောင်းသံပါ။



ဂိုဟာက “ခေါင်မိုးအတွက်ကျွန်ုပ်သစ်နဲ့လိုချင်ပါတယ်။ ဘုရင့်နှစ်းတော်လောက်အိမ်ကြီးတစ်လုံးကိုအရှင်တွေ့ရပါတီမှုမယ်” ပြောပြီးရိုသေကိုင်းရှိုင်းပြလိုက်တယ်။ ဂိုဟာကိုခါလိုစိတ်ဆိုးနေတယ်။ သူနည်းနည်းလေးအရှက်ရတာဖြစ်နိုင်တယ်။

ခါလိက “ခေါင်မိုးအတွက်သင်လိုချင်တဲ့သစ်ကိုဝါပို့ပေးမယ်”

ဂိုဟာက “လူသားတစ်ချို့ကိုလည်းထပ်ပို့ပေးစေချင်ပါတယ်”

ခါလိအုံသွားပြီး “ဘာအတွက်ကြောင့်လူထပ်ပြီးလိုရသလဲ”

ဂိုဟာက “သစ်တွေကိုအိမ်ထဲသွင်းပေးဖို့အတွက်ပါ”

မိုးကောင်းကင်ပေါ်က “အိမ်” ကိုခါလိကြည့်နေတယ်။ သူဟာနှက်နဲ့အတွေးထဲမှာလွှင့်မျော့နေတယ်။ ပြီးတော့သူက “ငါလူတွေပြန်လာမဲ့လမ်းသေချာအောင်လုပ်ပေးရမယ်” အဲဒီနာက်ယောကျိုးတစ်ချို့ကိုဂိုဟာနဲ့အတူသွားခွင့်ပြုလိုက်တယ်။

### မိုးကောင်းကင်ဟာဘုရားနဲ့ဆိုင်တယ်

ဂိုဟာကယောကျိုးတွေကိုမြှုပ်နဲ့ဝေးတဲ့ဝါးတော့ထဲကိုသွားခိုင်းတယ်။ ချောင်းနဲ့တော်တော့သွားရောက်တော့သူတို့ကိုဂိုဟာကသစ်ပင်တစ်ပင်ဆီကိုညွှန်ပြတယ်။ အဲဒီသစ်ပင်နဲ့ချည်ထားတဲ့ချည်ဟာစွန်ဆီကိုသွားတဲ့လမ်းဖြစ်တယ်။ အမျိုးသားတွေက “မိုးကောင်းကင်ပေါ်မှာရှိနေတဲ့ခင်ဗျားအိမ်ကိုဘယ်လိုသွားရမလဲ” မေးတော့

ဂိုဟာက “ကျွန်ုပ်ရဲ့အိမ်သစ်ကိုသွားတဲ့လမ်းဟာဒီတစ်လမ်းပရှိတယ်။ အခြားလမ်းမရှိဘူး” လိုပြန်ဖြေလိုက်တယ်။

အမျိုးသားတွေဟာခါလိပေးလိုက်တဲ့သစ်တွေကိုင်ထားကြပြီးချည်မျှင်သေးသေးနဲ့မိုးကောင်းကင်ပေါ်တက်သွားတဲ့လမ်းကိုကြည့်နေကြတယ်။ မိုးကောင်းကင်ပေါ်လွှင့်နေတဲ့အိမ်ကိုလည်းကြည့်နေတယ်။

ယောကျိုးတွေဟာသူတို့ရဲ့အခက်အခဲကိုပြောနေကြပြီး၊ သစ်ပင်နဲ့အိမ်ရဲ့အကွာအဝေးအကြောင်း၊ သစ်တွေကိုသယ်ရတာလေးတဲ့အကြောင်းတွေပြောနေကြတယ်။ သူတို့တစ်တွေဟာခါလိုရဲ့စကားကိုအမြန်သေးသေးနဲ့မိုးကောင်းကင်ပေါ်ကအိမ်ကိုသူတို့တက်မရတာအမှန်တစ်ကယ်ပဲ။ ဒါကြောင့်သစ်တွေနဲ့အတူသူတို့တစ်တွေနှင့်တော်ထဲပြန်လာကြတယ်။

ခါလိုကသူ့အလုပ်သမားတွေကို “ဘာအတွက်ကြောင့်မိုးကောင်းကင်ပေါ်ကင့်နှင့်တော်ရဲ့အမိုးကိုပြီးအောင်မလုပ်တာလဲ”

အလုပ်သမားတွေက “နှင့်နှင့်တော်ကမိုးကောင်းကင်ပေါ်မှာရှိပြီးကျွန်တော်တို့ကမြေကြီးပေါ်မှာပါ။ ပြီးတော့နှင့်နှင့်တော်ထဲကိုသွားတဲ့လမ်းဟာချည်မှုပ်သေးသေးလေးပါပဲ။ ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်မိုးကောင်းကင်ပေါ်တက်လို့မရဘူး။ ချည်မှုပ်ပေါ်ကိုလည်းတာက်လို့မရဘူး” လို့ခါလိနားလည်အောင်ရှင်းပြတယ်။

ခါလိကသူတို့ကို “မင်းတို့ပြောတာမှန်တယ်။ မိုးကောင်းကင်ပေါ်ကိုချည်နဲ့တက်လို့မရဘူး။ မိုးကောင်းကင်ဟာဘုရားနဲ့ဆိုင်ပြီးလူတွေကမြေပေါ်လမ်းလျှောက်ကြတယ်” လို့ပြောတဲ့အချိန်မှာရိုဟာရောက်လာတယ်။

ဂိုဟာက “ဘာကြောင့်ကျွန်ပို့မိုးကောင်းကင်ပေါ်အိမ်ဆောက်ခိုင်းသလဲ။ ကျွန်ပို့လည်းလူသားတစ်ယောက်မဟုတ်ဘူးလား” ပြောတော့ခါလိဆိုကဘာဖြေသံမှုမကြားခဲ့ရတော့ဘူး။

## မေးခွန်းများ

- ၁။ ခါလိကိုစပ်ဘာယ်လိုလိမ်လည်စကားတွေ့ပြာခဲ့သလဲ။  
၂။ ဝါးနဲ့စွာက်တွေ့ကိုရိုဟာကဘာဖြစ်စေခဲ့သလဲ။  
၃။ ဘာအတွက်လေတိက်ခတ်တာကိုရိုဟာစောင့်မျှော်နေသလဲ။  
၄။ စွဲနှီကလာတဲ့ခေါင်းလောင်းသံကိုခါလိတစ်ယောက်ဘာထင်ခဲ့သလဲ။  
၅။ ဘာကြောင့်အလုပ်သမားတွေ့ခါလိစကားနားမထောင်ခဲ့ကြသလဲ။

# လျှော်စွဲပြင်းကျို့ဖြက်ချက်

တစ်နေ့မှာခါလိ (Caliph) ကရိုဟာကိုပျော်စွဲပြင်းရွှေလျှို့ရှုက်ချက်နဲ့ပတ်သက်တဲ့ပုံပြင်တစ်ခုကိုပြောခိုင်းတယ်။

တစ်ခါတုန်းကရူလတန်ဘုရင်တစ်ပါးမှာဖက်တီမာဆိုတဲ့မိဖုရားကြီးတစ်ယောက်ရှိတယ်။ သူတို့လက်ထပ်စတုန်းကဆိုရင်မိဖုရားကြီးဖက်တီမာဟာ လှပပြီးအရမ်းကိုရှင်းလန်းတက်ကြွေပါတယ်။ ဒါပေမဲ့နှစ်အနည်းငယ်ကြောလာတဲ့အခါပ်ကိုမာတစ်ယောက်အပြောင်းလဲကြီးခံပြောင်းလဲလာခဲ့ပါတယ်။ သူဟာပိန်လိုလာပြီးအလုအပ်တွေကလည်းပျောက်ကွယ်သွားပါတော့တယ်။ သူမဟာအမြဲတမ်းမောပန်းနေပြီးပူဇွဲးဝမ်းနည်းနေပါတယ်။ သူမဟာဘာဘာကိုမှလဲစိတ်ဝင်စားမူမရှိတော့ဘူး။ သမားတော်တွေကလည်းသူ့မိဖုရားဟာနာမကျိန်းဖြစ်တာမဟုတ်ဘူးလို့ပြောတယ်။ ဖက်တီမာတစ်နေ့တစ်ခြားအားနည်းလာပြီးပူဇွဲးသောကရောက်တာအခြားအကြောင်းတစ်ခုခုကြောင့်သာဖြစ်ရမယ်လို့ပြောတယ်။

သူကလည်းဘာလုပ်ရမှန်းမသိတော့ဘူး။ သူ့ရွှေမိဖုရားအကြောင်းကိုမစဉ်းစားမိအောင်ကြီးစားပေမဲ့မစဉ်းစားပဲမနေနိုင်ပြန်ဘူး။

စူလတန်ဘုရင်ဟာလွန်စွာမှာဘဲအလုပ်များပြီးသူ့မှာရှိတဲ့အချိန်တွေဟာသူ့ရွှေနိုင်ငံကိုကြည့်ရှုရတာနဲ့ပဲကုန်ဆုံးသွားတယ်။ သူဟာတိုင်းပြည်အတွက်ငွေကြေးတွေလိုချင်တယ်။ သူ့ရွှေလက်အောက်မှာရှိတဲ့အမတ်တွေတိုင်းပြည်ကိုရိုးသားဖြောင့်မတစွာနဲ့ကောင်းမွန်စွာအုပ်ချိပ်ဖို့အတွက်လဲစစ်ဆေးကြည့်ရှုရသေးတယ်။ ဒါထက်မကအခြားတိုင်းပြည်တွေမှာရှိတဲ့အရေးကြီးတဲ့ခေါင်းဆောင်တွေကိုလည်းသွားရောက်အလည်းအပတ်ပြုရသေးတယ်။

ရူလတန်ဟာတစ်နေ့ထက်တစ်နေ့ပြီးအလုပ်များလာပါတယ်။ သူ့ရဲ့မိမိရားကိုသိပြီးတွေ့ဖို့အချိန်မရှိတော့ဘူး။  
 ဖက်တိမာကလည်းသူ့ရဲ့ခင်ပွန်းသည်ကိုသတိရပြီးသောကဝေဒနာများကိုပြီးခံစားလာရတယ်။ ဒါပေမဲ့သမားတော်တွေကသူ့ကိုဘယ်လိုမှမကူညီနိုင်ဘူး။ ရူလတန်ဘုရင်ဟာအခြားသူများနဲ့သူတို့ရဲ့အနီးသည်များအာကြောင်းစပြီးမေးမြန်းလာပါတယ်။ အခြားသူတွေရဲ့အနီးများလဲဒီလိုပဲပူဇေားသောကရောက်သလားဆိုတာကိုသိချင်တယ်။ အချိန်တွေကြာလာတော့စိတ်ဝင်စားစရာကောင်းတဲ့လင်မယားနှစ်ယောက်အကြောင်းကိုကြားရတယ်။

အဲဒီလင်မယားနှစ်ယောက်မှာခင်ပွန်းသည်ကအလွန်ဆင်းရပြီးမြှုံးရဲ့ဆင်းရဲ့တဲ့ရပ်ကွက်တစ်နေရာမှာနေတယ်။ သူဟာဘုံးကိုသိတဲ့လူတိုင်းဟာသူ့ကိုကြိုက်နှစ်သက်ကြတယ်။ အဲဒီယောကုံးရဲ့အနီးသည်ကကျန်းမာရေးကောင်းပြီးအာမြေပျော်ဆွဲတဲ့အတွက်လျှော့ချစ်လျှော်များလာတယ်။ သူမရဲ့မှုက်လုံးများဟာတောာက်ပြပါးအာမြဲသက်ဝင်လူပ်ရားလျှောက်ရှိနေတယ်။ သူမကိုကြည့်ရတာအလွန်ပန်စိမ့်အားရဖြစ်ရတယ်။ ရူလတန်ဟာသူ့ဆင်းရဲ့နဲ့စကားပြောချင်တဲ့အတွက်သူ့ရဲ့အနီးတော်ကိုလာဖို့ဆင့်ခေါ်လိုက်တယ်။ ရူလတန်ဘုရင်ကဆင်းရဲသားကို “ငါကချမ်းသာပြီးသင်ကဆင်းရဲတယ်။ ဒါပေမဲ့သင်ရဲ့အနီးရွှေ့လန်းတက်ကြာ၊ ချောမောလုပြီးနှစ်စိမ့်အားရမှုတွေရှိနေတဲ့အချိန်မှာတဲ့ရဲ့မိမိရားကတော့ပိန်လိုပြီးပူဇေားသောကရောက်နေတယ်” ဆင်းရဲသားက “ကျွန်ုတော်ကံကောင်းပါတယ်” လို့ပြောတယ်။  
 ရူလတန်ဘုရင်က “ဒါပေမဲ့အဲဒီလိုဖြစ်ရတာအကြောင်းတစ်ခုခုတော့ရှိရမယ်။ မင်းမိန်းမကိုမင်းဒီလိုပြော်ဆွဲပြီးလျပေအာင်ဘယ်လိုထားတာလဲ။ ငါကိုမင်းရဲ့လျှို့ဝှက်ချက်လေးပေးပါအံ့ဌံ့” လို့မေးတဲ့အခါ ဆင်းရဲသားကခဏာကြာစဉ်းစားပြီး “ကျွန်ုပ်ရဲ့လျှို့ဝှက်ချက်က အရမ်းကိုလွယ်

ပါတယ်။ ကျွန်ုပ်ရဲ့အနီးကိုလျှောအသားတွေနဲ့တိုင်းကျွေးပါတယ်” လို့ပြောပြီး သူ့ရဲ့လှပပျော်ရွင်တဲ့အနီးသည်ဆီကိုပြန်လာခဲ့တယ်။ ရူလတန်ဘုရင်လဲသား သတ်သမားကိုသူ့ဆီလာဖို့စိတ်ခေါ်လိုက်တယ်။

ရူလတန်ဘုရင်ကသားသတ်သမားကို “ဒီနေ့ကစပြီးမင်းသတ်တဲ့တိရွောန် တွေ့ရဲ့လျှောမှန်သမျှင့်ဆီကိုပို့ပေးရမယ်။ ဘယ်သူ့ကိုမှမပေးရဘူး” လို့အမိန့်ပေးလိုက်တယ်။ ရူလတန်ဘုရင်ရဲ့အထင်ကတော့ဒီလိုနည်းနဲ့ပဲသူ့မိန့်းမကိုပျော်ရွင်အောင်လုပ်နိုင်မယ်လို့သူထင်တယ်။ အသားတွေကိုပို့ဆံပေးပြီး ဝယ်နိုင်သလိုမျိုးပျော်ရွင်မှုကိုဝယ်နိုင်မယ်လို့လဲသူထင်တယ်။

သားသတ်သမားဟာရူလတန်ဘုရင်ရဲ့အမိန့်အတိုင်းနာခံတယ်။ တိရွောန်တွေ ရဲ့လျှောတွေကိုနှစ်းတော်ကိုနေ့တိုင်းပို့ပေးတယ်။ စားဖို့မှုးကလည်းဒီလျှောတွေ ကိုကြော်၊ လျှော်၊ ချက်၊ ပြေတ်၊ မီးဖတ်စတဲ့နည်းအမျိုးမျိုးနဲ့ကြိုးစားပြီးချက်ပြေတ်ပြင်ဆင်ပေးပါတယ်။

စားဖို့မှုးကလည်းလျှောတွေကိုနေ့တိုင်းအမျိုးမျိုးချက်ကျွေးရတဲ့အတွက်ညာ အိပ်တဲ့အခါလျှောအကြောင်းအမိမ်မက်မက်နေရတယ်။ သူအသိမိမက်မက်တာက သူ့ကိုမီးဖို့ချောင်မှု့လျှောတွေကိုင်းလိုက်နေကြတုန်းဘုရင်ကသူ့ကိုလျှောတွေ ထပ်ပြီးချက်ခိုင်းနေတယ်။

မိမိရားကိုလည်းဘုရင်ကတစ်နေ့သုံး၊ လေးခါအစာစားရာမှာလျှောတွေကိုနည်းနည်းစီစားပေးရမယ်လို့အမိန့်ပေးထားတယ်။ မနက်စာလဲလျှောဟင်း၊ ဉာစာလဲလျှောဟင်းချည်းပဲချက်နေရတယ်။ ဒါပေမဲ့မိမိရားကြီးပျော်မလာဘူး။ အရင်ကထက်ပိန်လာပြီးပို့ရပ်ဆိုးလာတဲ့အပြင်လုံးဝလဲမပျော်တော့ဘူး။

ရူလတန်ဘုရင်ကြိုးကသူ့မိန့်းမကိုစိတ်မကောင်းစွာနဲ့ကြည့်နေတယ်။ သူဘာဆက်လုပ်ရမလဲဆိုတာသူ့မသိတော့ဘူး။ ဒါကြောင့်ဆင်းရသားကိုသူ့နှစ်းတော်ထဲကိုလာအောင်နောက်တစ်ခေါက်ထပ်ပြီးစိတ်ခေါ်လိုက်တယ်။

ရူလတန်ဘုရင်ကဆင်းရဲသားကို “ရုပ္ပါမှရားကိုပါလျှေသားနေ့တိုင်းကျွေးပေမဲ့ သူမပျော်ရွင်လာဘူး။ သူ့အခြေအနေကအယင်ကထက်ပိုဆိုးလာတယ်” ဆင်းရဲသားကဘာဘမှမပြောဘဲတိတိဆိုတဲ့နေတယ်။

ရူလတန်က “မင်းရုပ္ပါကိုအခြားအကြံ့ဗာက်ပေးစိုးရှိသေးလား” လို့မေးတယ်။ ဆင်းရဲသားက “လျှေသားကလွှဲရင်ဘာနဲ့မှကုလို့ပျောက်မှာမဟုတ်ပါဘူး”

ရူလတန်ဟာအရမ်းဖော်ထွက်သွားပြီး “ဒီလိုဆိုရင်တို့နှစ်ယောက်မိန်းမလဲ မယ်။ ရုပ္ပါမှရားကသင့်ဆီမှာသွားနေပြီးသင့်အနီးကင့်ဆီမှာလာနေရမယ်” ဆင်းရဲသားက “အရှင်မင်းကြီးခင်ဗျား။ ဒါပေမဲ့...” လို့ပြောလို့မဆုံးခင်မှာ ဘုရင်က “သင်ရုပ္ပါအမိန့်ကိုနာခံရမယ်” လို့ပြောတဲ့အတွက်ဆင်းရဲသား လည်းအရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ရူလတန်ရဲစကားကိုဘယ်သူမှ လွန်ဆန်လို့မရတဲ့အတွက်သဘောမတူချင်ပဲနဲ့သဘောတူလိုက်ရတယ်။

ဒါကြောင့်မိမှရားကြီးဖက်တီမှာဟာဆင်းရဲသားနဲ့သွားနေရပြီးဆင်းရဲသားရဲ့ အနီးကရူလတန်နဲ့သွားနေရတယ်။ နန်းတော်ထဲရောက်လာတဲ့ဆင်းရဲသား ရဲ့အနီးသူဆင်းရဲမကိုမိမှရားကြီးရဲ့အခန်းမှာနေခွင့်ပေးလိုက်တယ်။ သူမဟာ ဒီလိုလုပ်ပြီးသက်တောင့်သက်သာဖြစ်လှတဲ့အခန်းကိုတစ်ခါမှမတွေ့ရသေး ဘူး။ ခန်းဆီးကန့်လန်ကာတွေကိုပိုးသားနဲ့လုပ်ထားပြီးနဲ့ကြမ်းချင်းတွေ ကိုလုပ်ပြီးအရောင်အသွေးစုံတဲ့ကတ္တိပါတွေနဲ့ခင်းကျင်းထားတယ်။ ဒါပေမဲ့သူတစ်ယောက်ထဲအထိုးကျိုန်သလိုစပြီးခံစားရတော့တယ်။ အခန်း ကကျပ်လွန်းတဲ့အတွက်သူသေးသေးလေးပကျိုတော့သလိုခံစားရတယ်။ ရူလတန်ဘုရင်ကလည်းဆက်ကြေးကောက်ရတာနဲ့အမတ်တွေနဲ့အစည်း အဝေးလုပ်ရတာနဲ့ပဲအလုပ်တွေရှုပ်နေတယ်။ အစေခံတွေကလည်းစကား တွေ့မဆုံးနိုင်အောင်ပြောကြတယ်။ ဒါပေမဲ့သူတို့ကိုကြည့်ရတာစိတ်ပျက်စရာ ကောင်းပြီးသူတို့ဟာတစ်ယောက်နဲ့တစ်ယောက်စိတ်မဝင်စားကြဘူး။ ပြီး



တော့တစ်ယောက်မှလဲမပြုးတွေမရှိကြဘူး။ သူဆင်းရဲမဟာနန်းတော်မှာနေရတာလဲမပျော်တော့ဘူး။ အေးစက်ပြီးကျယ်လွန်းလှတဲ့မိမိရားကြီးခဲ့အခန်းနဲ့အစေခံတွေကိုလည်းမကြိုက်တော့ဘူး။ ရူလတန်ကိုလည်းသူမတွေ့ရသလောက်ဖြစ်လာတယ်။

တစ်နေ့မှာင့်ကလေးတစ်ကောင်ဟာသူမရဲ့တဲ့ခါးပေါက်နားမှာလာရပ်နေတယ်။ သူမဟာင့်ကလေးကိုဖမ်းပြီးလောင်အိမ်ထဲမှာသွင်းထားလိုက်တယ်။ ငုက်ကလေးရဲ့လောင်အိမ်တေားမှာနာရီပေါင်းများစွာထိုင်ပြီးငုက်ကလေးကိုအစာကျွေးပြီးငုက်ကလေးနဲ့စကားပြောနေတယ်။ ပထမပိုင်းမှာင့်ကလေးကသူ့ကိုသိချင်းဆိုပြုတယ်။ ဒါကြောင့်သူမပျော်လာသလိုခံစားမိခဲ့ရတယ်။ ဒါပေမဲ့ရက်အနည်းငယ်ကြောလာတော့ငုက်ကလေးကလုံးဝသိချင်းမဆိုတော့ပလောင်အိမ်ရဲ့ထောင့်စွာန်းကလေးမှာပြုမဲ့သက်ပြီးထိုင်နေတော့တယ်။ ဒါကြောင့်သူဆင်းရဲမကုဋ်ကလေးကိုသနားတဲ့အတွက်လောင်အိမ်တဲ့ခါးဖွင့်ပေးလိုက်တယ်။ ငုက်ကလေးဟာတဲ့ခါးပေါက်ကတဆင့်ကျယ်ပြန့်တဲ့ကောင်းကင်ပေါ်မှာဆော်ခြင်းလုပ်စီးကလိုက်ပြီးမှုဟိုးအဝေးဆိုကိုပျော်ခွင့်စွာပျုံသန်းသွားတယ်။ ငုက်ကလေးမရှိတဲ့အတွက်ဆင်းရဲသားမိန်းမသူ့ဆင်းရဲမဟာအရင်ကထက်ပိုပြီးအထိုးကျန်သလိုခံစားရတော့တာပေါ့။

အချိန်တွေကြောညာင်းလာတော့သူမဟာတဖြူးဖြေးပိန်လို့လာခဲ့တယ်။ သူမဟာမရယ်မပြုးတော့တဲ့အတွက်သူမရဲ့အလုအပတွေလဲပျောက်ကွယ်သွားတော့တယ်။ သူမရဲ့ဆင်းရဲတဲ့ယောက်ကျိုးနဲ့ပျော်ပျော်ရွှေငြှေငြာခဲ့တဲ့ဘဝကိုအရမ်းသတိရလာတယ်။ သူဆင်းရဲဟာသူ့ကိုကြော်နာပြီးဝမ်းသာအောင်လဲထားတယ်။ ရူလတန်ဘူရင်လည်းသူမရဲ့ပြောင်းလဲမှုနဲ့ပိန်လို့လာတာကိုတွေ့တော့အကောင်းဆုံးအစားအစာတွေနဲ့သူ့ကျေားမွှေးဖို့အမိန့်ထုတ်လိုက်တယ်။ စားဖိမ္မားအသစ်တွေကိုကောင်းတဲ့အစာတွေချက်ကျွေးခိုင်းတယ်။

သူမကိုအရင်လိုပြီးဝမ်းသာပျော်ရွင်လာမလားဆိုတဲ့စိတ်ကူးနဲ့စားဖို့မှုး  
သုံးယောက်တောင်လဲရတယ်။ ဒါပေမဲ့ဘာပြောင်းလဲမှုကိုမှမတွေ့ခဲ့ရဘူး။ အဲဒီ  
အချိန်မှာဘုရင်မဖက်တိမာဟာသူဆင်းရဲ့အိမ်မှာရှိနေတယ်။ အစပထမ  
တော့သူ့အတွက်အရာရာဟာတူးဆန်းနေတယ်။ အိမ်ခန်းတွေကလည်းအ  
လွန်ကျဉ်းပြီးကုလားထိုင်တွေကမာပြီးသက်တောင့်သက်သာလုံးဝမရှိပါဘူး။  
အစောင့်တွေလည်းတစ်ယောက်မှုမရှိခဲ့လို့သူကိုယ်တိုင်အလုပ်လုပ်နေရတယ်။

ဆင်းရဲသားဟာနဲ့တိုင်းအပြင်သွားပြီးအလုပ်သွားရာတယ်။ မြို့ထဲမှာရှိတဲ့  
ဈေးကိုဖြတ်သွားပြီးလူတွေ့စကားလိုက်ပြောတယ်။ ဉာဏ်အိမ်ပြန်ရောက်  
တဲ့အချိန်မှာနေးသစ်ကိုအပြီးနဲ့နှုတ်ဆက်ပြီးသူမရဲ့အေးမှတ်ငြိုက်ပြီးသူနေး  
လည်ခင်းကမြို့ထဲမှာတွေ့ခဲ့၊ ကြားခဲ့ရတဲ့အကြောင်းတွေကိုပြန်လာပြောပြု  
တယ်။ သူပြောပြတဲ့အရာတွေအားလုံးဟာရှိစရာကောင်းတဲ့အတွက်ဖက်  
တိမာကျယ်လောင်စွာနဲ့အော်ခိုခဲ့ရတာတွေလည်းရှိတယ်။ မကြာမှုအချိန်အ  
တွင်းဖက်တိမာဟာဆင်းရဲသားရဲ့ဘဝနဲ့အတွေ့အကြံတွေကိုသိရှိခံစားလာ  
ရပါတော့တယ်။

ဉာဏ်တိုင်းသူတို့ရယ်ရယ်မောမောစကားပြောလို့ပြီးတဲ့အခါမှာဆင်းရဲ  
သားကသူ့ကိုသိချင်းဆိုပြတယ်။ ဒီလူဟာသိချင်းပုဒ်ပေါင်းများစွာကိုဆို  
တတ်တဲ့လူဖြစ်တယ်။ သူ့သိချင်းတွေကရှိုးပေမဲ့သူမအရမ်းကြိုက်တယ်။ သူ့ရဲ့  
သိချင်းစာသားတွေဟာသူမရဲ့ပြောမပြနိုင်တဲ့ခံစားမှုတွေကိုဖော်ပြနေတယ်လို့  
ခံစားနေမိတယ်။

ရက်သွေ့ပတ်ပေါင်းကြာလာတဲ့အခါဖက်တိမာဟာအရမ်းကိုပြောင်းလဲလာ  
တယ်။ သူမဟာဘုလ်တန်ဘုရင်နဲ့လက်ထပ်ပြီးစတုန်းကလိုမျိုးပဲကျန်းမာရွင်  
လန်းလာပြီးချောမောလှပနေတယ်။ သူ့ရဲ့ယောက်ဦးသစ်အပြင်သွားပြီးတစ်  
နေကုန်အလုပ်သွားရာနေတဲ့အခါအိမ်မှာကျန်ရစ်ခဲ့တဲ့ဖက်တိမာကသူ့

ယောကျားသစ်ပြောပြတဲ့ဟာသတွေကို သတိပြီးအမြဲဗြင်နေတယ်။ သူတစ်ယောက်ထဲအထိုးကျွန်းသလိုမခံစားရတော့ဘူး။ သူ့ယောကျားအိမ်မှာမရှိပေမဲ့လည်းသူ့ရွှေစကားသံတွေနဲ့သီချင်းသံတွေကသူ့ကိုပျော်ရွင်စေပါတယ်။

ရုလတန်ဘူရင်ကသူ့ရွှေမိဖုရားသစ်ဟာအရင်ကမိဖုရားကြီးဖက်တိမာလိုပဲနေမကောင်း၊ ပူဇ္ဈိုးသောကရောက်ပြီးပိန်လိုနေတာကိုတွေ့ရတဲ့အတွက်သူအရမ်းပစ်တိဆိုးသွားတယ်။ ရုလတန်ဘူရင်ကြီးက “ဒီလိုပိန်လိုနေတဲ့ဆင်းရဲသားရွှေမိန်းမကိုယူရမယ်ဆိုရင်ငါရွှေမိဖုရားဖက်တိမာကိုပဲယူမယ်” လိုပြောပြီးသူ့ရွှေတာပည့်တစ်ယောက်ကိုဖက်တိမာဆီသွားပြီးဖက်တိမာကိုနှစ်းတော်ထပ်နောက်တဲ့အခါက်တိမာကသူ့ကိုကောင်းမွန်စွာကြိုဆိုလွှာခံတယ်။ ဒါပေမဲ့ရုလတန်ရွှေတာပည့်ကသူလာရတဲ့အကြောင်းရင်းကိုပြောပြတော့ဖက်တိမာကသူ့နောက်ပြန်လိုက်ဖို့ပြင်းဆန်တယ်။

ဒါပေမဲ့ရုလတန်ရွှေတာပည့်ကဖက်တိမာမပါဘဲမပြန်ရဘူး။ ဒါပေမဲ့မိဖုရားကသူ့ကိုထိုတ်မပူ့ဖို့အတွက်ပြောတယ်။ ဒါကြောင့်သူမက “တကယ်လို့ဘူရင်ကစိတ်မကျေန်ဘူးဆိုပြီးငါဆီကိုကြုလာရင်အရာရာကိုသူနားလည်လာပါလိမ့်မယ်” ပြောလို့သူဟာဖက်တိမာမပါဘဲနဲ့နှစ်းတော်ကိုပြန်လာခဲ့တယ်။ ရုလတန်ဟာအောင်သတွေက်ပြီးသူကိုယ်တိုင်မိဖုရားကြီးဆီသွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ရုလတန်ဟာသူ့ရွှေနောက်လိုက်တွေ့ကိုမြင်းရထားပြင်ခိုင်းပြီးဖက်တိမာရှိရာသူတစ်ခါမှုမသွားဖူးတဲ့ဆင်းရဲသားနေတဲ့နေရာကိုသွားတယ်။

ဖက်တိမာကသူ့ကိုလိုက်လွှာစွာကြိုဆိုပါတယ်။ ဘူရင်ကြီးကိုသုံးဆောင်ဖို့ရေပေးပြီးဘူရင်ကြီးနေကောင်းသလားလို့မေးတယ်။ ဘူရင်ကြီးကခေါင်းပြုတ်ပြေမဲ့လည်းသူ့နေမကောင်းပဲပင်ပန်းနှစ်းနယ်နေတာတွေ့ရတယ်။ ပြီးတော့

ပထမဆုံးအကြိမ်အဖြစ်ရှုလတန်ကဖက်တိမာကိုသေသေချာချာကြည့်လိုက်တယ်။ ဖက်တိမာဟာသူလက်ထပ်ခဲ့တုန်းကလိုချောမောလှပတဲ့မင်းသမီးလေးတစ်ပါးနဲ့တူနေတာကိုတွေ့လိုက်ရတယ်။

ဒါကြောင့်ရှုလတန်ဟာဖော်သမထွေက်တော့တဲ့အပြင်ဖက်တိမာကိုပျော်ရွှေ့ငြုန်နေတာတွေ့ရလို့သူအရမ်းကျေန်သွားတယ်။ သူကဖက်တိမာကိုဘယ်လိုပြောင်းလဲသွားရသလဲလို့မေးတော့ဖက်တိမာကဆင်းရဲသားကသူ့ကိုတစ်ဖန်ထိုးပျော်ရွှေ့ငြုန်အောင်လုပ်တာပါလို့အဖြေပေးတယ်။

ဖက်တိမာက “ဒီဆင်းရဲသားဟာကျိုန်မအပေါ်မှာကျေးဇူးရှိတယ်”

ရှုလတန်ကသူ့ကိုဆင်းရဲသားကဘယ်လိုပျော်ရွှေ့ငြုန်အောင်လုပ်သလဲလို့မေးတယ်။ ဖက်တိမာကလည်းဘုရင်ကြီးကိုသူ့ရွှေ့ယောက္ခားသစ်ကည်နေတိုင်းအမိမြှန်လာရင်နေ့စဉ်သူတွေ့တဲ့အဖြစ်အပျက်မှန်သမျှပြောပြီကြောင်းသူမတစ်ယောက်ထဲအထိုးကျိုန်မနေဖော့အကြောင်းအလုံးစုံရှင်းပြတယ်။

ဖက်တိမာကရှုလတန်ဘုရင်ပြီးကို “ဒီလူဟာဆင်းရဲသားဖြစ်ပေမဲ့စကားပြောကြယ်ဝတယ်။ သူ့ရွှေ့စကားတွေဟာအသဲနှင့်လုံးထဲမှာစွဲထင်ကျိုန်ရစ်ခဲ့တဲ့ပန်းချိကားနဲ့တူတယ်” ဆိုတဲ့စကားကိုပြောပြီးနောက်မှာရှုလတန်ဘုရင်ကသူ့ဆင်းရဲပြောခဲ့တဲ့ “လျှောသား” ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်သောပေါက်သွားတော့တယ်။

## မေးခွန်းများ

- ၁။ ဘာကြောင့်ရှုလတန်ကဆင်းရဲသားကိုသူ့ရွှေ့န်းတော်ကိုခေါ်လာခဲ့ရသလဲ။
- ၂။ ဆင်းရဲသားကရှုလတန်ကိုသူ့ရွှေ့မိဖုရားအားဘာကျေးခိုင်းသလဲ။
- ၃။ ရှုလတန်ကဆင်းရဲသားဓပြာတဲ့စကားကိုဘယ်လိုအဓိပ္ပာယ်ယူသလဲ။
- ၄။ ဘာကြောင့်ဖက်တိမာဟာတစ်ယောက်ဆင်ရဲသားနဲ့နေရတာကိုပျော်သလဲ။